

လူသားတို့၏ အပြစ်များ။

- ၄။ လူသားတိုင်း အပြစ်ရှိကြ၍ တမလွန်၍ အပြစ်ဒါကံ စီရင်ခြင်း ခံရမည့်အပြင် နောင်ဘဝ၌ ဘုရားရှင်၏ နိုင်ငံ၌ ဖျော်ရွှင်စွာ အသက်ရှင်ရမည့် အခွင့်ကိုပါ လက်လွတ် ဆုံးရှုံး ကြရသည်။
- ဖန်ဆင်းရှင်ဘုရားကိုလက်မခံ၊ အသိအမှတ်မပြုခြင်းသည် လူသားတို့၏ပထမအပြစ် ဖြစ်သည်။
 - လူ လူချင်း စိတ်၊ နှုတ်၊ အကျင့်တို့ဖြင့် မှားယွင်းခြင်းသည် ဒုတိယအပြစ် ဖြစ်သည်။
 - အထက်ပါ အချက် (၂)ချက်ဖြင့် မိမိကိုယ်ကို ပြန်လည် စမ်းစစ်ပါက၊ သင်သည် အပြစ်သား ဖြစ်ကြောင်း ထင်ရှားစွာ တွေ့ရပေလိမ့်မည်။

အပြစ်လွတ်ငြိမ်း ချမ်းသာခွင့်။ (ကယ်တင်ခြင်း)

- ၅။ ဖန်ဆင်းရှင် ဘုရားသခင်သည် လူသားတို့၏ အပြစ်များကို လွတ်စေရန်၊ သူ၏သားတော် ယေရှုခရစ်ကို လူလောကသို့ စေလွှတ်၍ ကယ်တင်စေခဲ့သည်။ (ပြစ်မှားကျူးလွန်သူများကို အာဏာပိုင်များ ဂရုဏာသက်သည့်အခါ အပြစ်ဒါကံမှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးတတ်သည်ကို သတိမူပါ။
- ယေရှုခရစ်သည် လူသားအဖြစ်ခံယူတော်မူ၍ လက်ဝါးကားတိုင်၌ အသေခံပေးခြင်းဖြင့်၊ လူသားတို့၏ အပြစ်များကို ဆပ်ဖြေပေးခဲ့သည်။
 - ယေရှုခရစ်သည် ပြေလွန်၍ (၃)ရက် အကြားတွင် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သူ၏ ကယ်တင်ခြင်းကို လက်ခံသူများ သေလွန်ပြီး တစ်နှစ်တွင် ရှင်ပြန်ထမြောက်၍ ထာဝရအသက်ကို ဝင်စားနိုင်ကြောင်း၊ ကိုယ်တိုင်ပြုသ သက်သေးထူးသွားခဲ့သည်။

သင်ရယူ ခံစားနိုင်ခွင့် ရှိသော ဘုရားရှင်၏ ကယ်တင်ခြင်း။

- ၆။ သင်သည် ဖန်ဆင်းရှင်ဘုရား၏ ကယ်တင်ခြင်းကို အောက်ပါနည်းလမ်းအတိုင်း ရယူခံစားနိုင်သည်။
- ကမ္ဘာ မိုးမြေ၊ စင်္ကြာဝဠာမှ အစ အရာအားလုံးကို ဖန်ဆင်းသော ဖန်ဆင်းရှင် ဘုရားကို အသိအမှတ်ပြုပါ။
 - သင်အပါအဝင် ဤကမ္ဘာပေါ်ရှိ လူသားအားလုံးသည် အပြစ်ရှိသူများ ဖြစ်ကြောင်းအသိအမှတ်ပြု ဝန်ခံပါ။
 - သင်နှင့် တကွ ကျွန်ုပ်တို့ လူသားအားလုံး လွန်ကျူးမိသော အပြစ်များကို ဆပ်ဖြေရန် လက်ဝါး ကားတိုင်၌ အသေခံ၍ (၃)ရက်အကြားတွင် ရှင်ပြန်ခဲ့သူ ဘုရားသခင်၏ သားတော် ယေရှုခရစ်၏ ကယ်တင်ပေးမှုကို အသိအမှတ်ပြု ဝန်ခံပါ။
- ၇။ ထိုကယ်တင်ခြင်းကို သင်လက်ခံယုံကြည်ပါက ကမ္ဘာမိုးမြေ စင်္ကြာဝဠာကို ဖန်ဆင်းသော ဘုရားရှင်၏ သားသမီး အဖြစ်ကို သင်ရရှိမည့်အပြင် များပြားလှသော ကောင်းကြီးမင်္ဂလာများနှင့်တကွ အောက်ပါ အခြေခံ ကျေးဇူး နှစ်ခုကို မလွဲ စကန် မချ ရရှိမည် ဖြစ်သည်။ ၎င်းတို့မှာ -
- သင်ကျူးလွန်မိသော အပြစ်များအတွက် အပါယ်မလားတော့ပဲ နောင်ဘဝ၌ ဘုရားသခင်၏ ထာဝရ အသက်ရှင်သည့် ဖျော်ရွှင်သော နိုင်ငံတော်သို့ ဝင်စား အသက်ရှင်ခွင့် ရမည်။
 - ယခုဘဝတွင်လည်း ဖျော်ရွှင် ငြိမ်သက်ခွင့်ကို ရရှိမည်။

ဟေလသပါဠိတော်မှ မြန်မာဘာသာအားဖြင့်

ဆရာယုဒသန် အနက်ပြန်သော

သခင်ယေရှုခရစ်၏

ဓမ္မသစ်ကျမ်း

မှ

ကောက်နုတ်ထားသည့်

ရှင်ယောဟန်ခရစ်ဝင်ကျမ်း

နှင့်

ရောမဩဝါဒစာစောင်

သင်နှင့်ပတ်သက်နေသော ကမ္ဘာမိုးမြေ စင်္ကြာဝဠာကို
ဖန်ဆင်းအုပ်ချုပ်တော်မူ၍
သင့်ကို ကယ်တင်သည့် ဘုရားသခင်။

မိတ်ဆွေ -

သင်သည် အောက်ပါ အကြောင်းအရာများကို ဖတ်ရှုလေ့လာပါက၊ သင့်ဘဝအတွက် အဖိုးမဖြတ်နိုင်သော ပြည့်စုံသည့်အဖြေ တစ်ခုကို ရရှိနိုင်ပါလိမ့်မည်။ ခရစ်ယာန်ဘာသာသည် ကျွန်ုပ်တို့ တိုင်းပြည်မှ ထွက်သော ဘာသာတစ်ခုမဟုတ်၊ နိုင်ငံခြားမှ လာသော ဘာသာ ဖြစ်သောကြောင့် သင်လက်မခံနိုင်ဟု ငြင်းပယ်ကောင်း ငြင်းပယ်ပါလိမ့်မည်။ သို့သော် သင်တို့ လက်ရှိကိုးကွယ်နေသော ဘာသာပင်လျှင် နိုင်ငံခြားမှ ဝင်ရောက်လာခဲ့သော ဘာသာတစ်ခု ဖြစ်နေကြောင်း သင်သတိမူပါ။

ဖန်ဆင်းရှင်ဘုရားအား အသိအမှတ်ပြုပါ။

၁။ လူ့လောကအတွက် အရာရာတိုင်းသည် ပြုလုပ်သူ (ဖန်ဆင်းရှင်) ရှိမှ ဖြစ်ပေါ် လာနိုင်သည်။ ဘုရားရှင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည်။

- ပြုလုပ်သူမရှိပဲ နာရီ၊ စက္ကူ၊ ဘောလုံးပင်၊ အင်္ကျီ၊ ကက်စက်၊ ပန်ကာ စသည်တို့ မည်သို့ ဖြစ်ပေါ်လာနိုင်မည်နည်း။
- ပြုလုပ်သူ (ဖန်ဆင်းရှင်ဘုရား) မရှိဘဲ ကမ္ဘာ၊ ကြယ်၊ လ၊ လူ၊ တိရိစ္ဆာန်၊ ရာသီဥတု၊ သစ်ပင် စသည်တို့ မည်သို့ ဖြစ်ပေါ်လာနိုင်မည်နည်း။

၂။ လူသည် ဖန်ဆင်းရှင်ဘုရားအား အသိအမှတ် ပြုရမည့် ဝတ်တရားရှိသည်။

- လူသည် မိမိပြုလုပ်ထားသော စွဲအင်အားရှိသည့် ကမ္ဘာမြေပေါ်တွင် နေထိုင်နေရသည့် အပြင် မိမိ မပြုလုပ်ထားသော နေ၏အရောင်ကို အမှီသဟ် ပြုနေခြင်း၊ လေကိုရှုရှိုက်ခြင်း၊ ရာသီဥတုများကို အမှီသဟ် ပြုနေခြင်း စသည်တို့ကြောင့် ထိုအရာများကို ပြုလုပ်ဖန်ဆင်းပေးထားသူ ဘုရားအား အသိအမှတ်ပြု ကိုးကွယ်ရမည့် မွေးရာပါ ဝတ်တရား ရှိနေသည်။
- သင်သည် ထိုဝတ်တရားကို ပျက်ကွက်နေသူ ဖြစ်ပါက ယခုချက်ခြင်းပင် ထိုဖန်ဆင်းရှင် ဘုရားကို အသိအမှတ်ပြုပါ။

ဖန်ဆင်းရှင်ဘုရား၏ ချစ်ခြင်းမေတ္တာ။

၃။ ဖန်ဆင်းရှင် ဘုရားသခင်သည် လူသားတို့ကို အလွန်ချစ်မြတ်နိုးတော်မူသည်။

- သင်မွေးမြူသော တိရိစ္ဆာန်၊ သင်စိုက်ပျိုးထားသော သစ်ပင်၊ ပန်းပင်များကို သင်သံယောဇဉ် ရှိသည်ကို အမှတ်ရပါ။
- ဘုရားရှင်သည် သူဖန်ဆင်းခဲ့သော သင်နှင့် ကျွန်ုပ်တို့ လူသားအားလုံးကို နောင်ဘဝ၌ သူ၏ ထာဝရ နိုင်ငံတော်တွင် ပျော်ရွှင်စွာ အသက်ရှင်စေလိုသည်။

ရှင်ယောဟန်ခရစ်ဝင်

JOHN

၁

- ၁ စအညီး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။
- ၂ ထိုနှုတ်ကပတ်တော်သည် အစအညီး၌ ဘုရားသခင်နှင့် အတူရှိ၏။
- ၃ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစ်ခုတစ်ခုမျှ မရှိ။
- ၄ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်၏။
- ၅ ထိုအလင်းသည် မှောင်မိုက်၌လင်း၍ မှောင်မိုက်သည် မခံမယူ။
- ၆ ယောဟန်အမည်ရှိသော သူတယောက်ကို ဘုရားသခင် စေလွှတ်တော်မူ၏။
- ၇ ထိုသူကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ ရောက်မည်အကြောင်း ထိုသူသည် သက်သေခံ ဖြစ်၍ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်းငှါ လာ၏။
- ၈ ထိုသူသည် အလင်းတော်မဟုတ်။ အလင်းတော်၏ အကြောင်းကို သက်သေခံခြင်း ငှါသာလာ၏။
- ၉ ဟုတ်မှန်သော အလင်းမူကား၊ ဤလောကသို့ ကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။
- ၁၀ ထိုသူသည် ဤလောက၌ ရှိတော်မူပြီ။ ဤလောကကိုလည်း ဖန်ဆင်းတော်မူပြီ။ သို့သော်

လည်း ဤလောကသည် ထိုသူကို မသိ။

- ၁၁ သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိလူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏။
- ၁၂ ထိုသူကိုလက်ခံသမျှသောသူတည်း ဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။
- ၁၃ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသ အားဖြင့် ဘွားသော သားမဟုတ်။ လူ အလိုအလျောက် ဘွားသော သားမဟုတ်။ ဘုရားသခင် ဘွားတော် မူသော သားဖြစ်သတည်း။
- ၁၄ နှုတ်ကပတ်တော် သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့် ၎င်း၊ သစ္စာတော်နှင့် ၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရ ကြပြီ။
- ၁၅ ယောဟန်သည် ထိုသခင်၏ အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက် ကြွလာသောသူသည် ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကို ဆိုလိုသည်ဟု သက်သေခံလေ၏။
- ၁၆ ထိုသူ၏ ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ရှိသမျှသည် ခံရကြပြီ။
- ၁၇ အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။

ရှင်ယောဟန်ခရစ်ဝင်

- ၁၈ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ရှိသော တပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
- ၁၉ ယုဒလူတို့က၊ သင်သည် အဘယ်သူနည်းဟု ယောဟန်ကို မေးမြန်းစေခြင်းငှါ ယဇ်ပုရောဟိတ်နှင့် လေဝီလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊
- ၂၀ ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ရှက်ခြင်းမရှိ၊ အတိအလင်း ပြောဆို၏။
- ၂၁ ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည် အဘယ်သူနည်း။ ဧလိယဖြစ်သလောဟု မေးပြန်၏။ ယောဟန်က၊ ငါသည် ဧလိယ မဟုတ်ဟု ဆို၏။ ဤမည်သော ပရောဖက် ဖြစ်သလောဟု မေးပြန်လျှင်၊ မဟုတ်ဟု ဆိုပြန်၏။
- ၂၂ ထိုသူတို့ကလည်း၊ သင်သည် အဘယ်သူနည်း၊ ငါတို့ကို စေလွှတ်သော သူတို့အား ပြန်လျှောက်စရာ ရှိစေခြင်းငှါ၊ သင်သည် ကိုယ်ကိုအဘယ်သို့ ဆိုသနည်းဟု မေးပြန်ကြ၏။
- ၂၃ ယောဟန်ကလည်း ငါသည်ပရောဖက်ဟောရှာယဟောပြောသည်နှင့်အညီ ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်စေကြလော့ဟု တော၌ ဟစ်ကြော်သော သူ၏အသံ ဖြစ်သည်ဟု ဆို၏။
- ၂၄ အစေခံသော သူတို့ကား၊ ဖာရီရုံဖြစ်ကြသတည်း။
- ၂၅ ထိုသူတို့ကလည်း၊ သင်သည် ခရစ်တော်မဟုတ်၊ ဧလိယမဟုတ်၊ ဤမည်သော ပရောဖက် မဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗဟိုရုံကို ပေးသနည်း ဟု မေးပြန်ကြ၏။
- ၂၆ ယောဟန်ကလည်း၊ ငါသည်ရှေ့ ဗဟိုရုံကို ပေး၏။ သင်တို့ အလယ်၌ သင်တို့မသိသောသူ တယောက်ရှိ၏။
- ၂၇ ထိုသူသည် ငါ့နောက်ကြွလာသော်လည်း ငါ့ထက်သာ၍ ကြီးမြတ်၏။ ထိုသူ၏ခြေနှင်းတော်

- ကြီးကိုမျှ ဖြည့်ခြင်းငှါ ငါမထိုက်ဟုပြန်ပြော၏။
- ၂၈ ယောဟန်သည် ဗဟိုရုံကိုပေးရာအရပ်၊ ယော်ဒန်မြစ်တဘက် ဗေသနီရွာ၌ ဤအမှုအရာ ဖြစ်သတည်း။
- ၂၉ နက်ဖြန်နေ့၌ ယေရုရှလင်တော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။
- ၃၀ ငါမရှိမှီနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သော သူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကို ဆိုလို၏။
- ၃၁ အစက ထိုသူကို ငါမသိ။ သို့သော်လည်း ထိုသူကို ကျသရေလလူတို့အား ထင်ရှားစေခြင်းငှါ ငါသည် ရေ၌ ဗဟိုရုံကို ပေးလျက်လာ၏။
- ၃၂ ထိုမှတစ်ပါး ဝိညာဉ်တော်သည် ကောင်းကင်မှ ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ထိုသူ၏ အပေါ်၌ နားတော်မူသည်ကို ငါမြင်ရပြီ။
- ၃၃ အစက ထိုသူကို ငါမသိ။ ရေ၌ဗဟိုရုံကို ပေးစေခြင်းငှါ ငါ့ကို စေလွှတ်တော်မူသော သူက၊ အကြင်သူ၏ အပေါ်၌ ဝိညာဉ် တော်ဆင်းသက်၍ နားတော်မူသည်ကို သင်သည်မြင်လျှင်၊ ထိုသူကား၊ သန့်ရှင်းသောဝိညာဉ်တော်၌ ဗဟိုရုံကို ပေးသောသူပေတည်းဟု မိန့်တော်မူသည်နှင့်အညီ။
- ၃၄ ငါသည်မြင်၍ ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူကြောင်းကို သက်သေခံသည်ဟု ယောဟန်ဆိုလေ၏။
- ၃၅ တဖန် ယောဟန်သည် နက်ဖြန်နေ့၌ တပည့်နှစ်ယောက်တို့ နှင့် အတူရပ်နေ၏။
- ၃၆ ယေရုရှလင်တော်မူသည်ကို မြင်လျှင်၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့ဟုဆို၏။
- ၃၇ တပည့်နှစ်ယောက်တို့သည် ထိုစကားကို ကြားလျှင်၊ ယေရု နောက်တော်သို့လိုက်ကြ၏။
- ၃၈ ယေရုသည့် လှည့်၍ ထိုသူတို့လိုက်ကြသည်ကို မြင်တော် မူလျှင်၊ အဘယ်အလိုရှိသနည်းဟု

ရောမဩဝါဒစာ

လာသည်နှင့်အညီ၊ ထာဝရဘုရားသခင်၏ ပညတ်တော်အတိုင်း ထိုသူတို့အားဘော်ပြုရသော နက်နရာကိုဖွင့်ထားခြင်း ကျေးဇူးတော်နှင့် လျော်စွာ၊ ငါဟောသော အစင်ဂေလိတရားတည်းဟူသော ယေရုခရစ်၏ အကြောင်းကို ဟောပြောခြင်းအားဖြင့်၊ သင်တို့ကိုမြဲမြံခိုင်ခံ့စေ

ခြင်းငှါ တတ်နိုင်တော်မူသောအရှင်၊
 ၂၇ တဆူတည်းသာလျှင် ပညာနှင့်ပြည့်စုံတော်မူသော ဘုရားသခင်သည် ယေရုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ရောမဩဝါဒစာပြီး၏။

၇ ငါနှင့်အတူ အကျဉ်းခံရသောသူ၊ ငါ့အမျိုးသားချင်း အကြွေးခံရသူနှင့်ယူနိုက် နှုတ်ဆက်ကြလော့။ ထိုသူတို့သည် တမန်တော်များတွင် အသရေထင်ရှား သောသူဖြစ်ကြ၏။ ငါ့အရင် တပည့်တော် အဖြစ်သို့ ရောက်သောသူလည်း ဖြစ်ကြ၏။

၈ သခင်ဘုရား၌ ငါ့ချစ်သား အမွှာလိကို နှုတ်ဆက်ကြလော့။

၉ ငါတို့နှင့်အတူ ခရစ်တော်၏ အမှုကိုဆောင်ရွက်သော ဥရဗန်နှင့် ငါ့ချစ်သား သတားကို နှုတ်ဆက်ကြလော့။

၁၀ တပည့် တော်စစ်ဖြစ်သော အပေလေနှင့် အာရိတ္တောဗုလု၏ အိမ်သူအိမ်သားတို့ကို နှုတ်ဆက် ကြလော့။

၁၁ ငါ၏အဆွေအမျိုး ဟေရောဒုန်နှင့် တပည့်တော်ဖြစ်သော နာကီသု၏ အိမ်သူ အိမ်သားတို့ကို နှုတ်ဆက်ကြလော့။

၁၂ သခင်ဘုရား၏ အမှုတော်ကို ကြိုးစားသော မိန်းမ၊ တရုတ်နှင့် တရုတ်သက်ကိုးသခင် ဘုရား၏ အမှုတော်ကို အလွန်ကြိုးစား၍ ချစ်အပ်သောမိန်းမ ပေရသီကိုးသခင် နှုတ်ဆက် ကြလော့။

၁၃ မြတ်သော တပည့်တော်ရုဖန်နှင့် သူ၏ အမိတည်း ဟူသောငါ၏ အမိကို နှုတ်ဆက်ကြလော့။

၁၄ အသိုကြိတ်၊ ဖလေကုန်၊ ဟေရမ၊ ပတ်ရောဘ၊ ဟေရမေမုစ၍ သူတို့နှင့် အတူ နေသော ညီအစ်ကိုတို့ကို နှုတ်ဆက် ကြလော့။

၁၅ ဖိလောလုပ်၊ ယုလီ၊ နေရ၊ နေရနမနှင့် ဩလုမု မှစ၍ သူတို့နှင့် အတူ နေသော သန့်ရှင်းသူ အပေါင်း တို့ကို နှုတ်ဆက်ကြလော့။

၁၆ အချင်းချင်း တယောက်ကို တယောက် သန့်ရှင်းသော နှမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏ အသင်းတော် အပေါင်းတို့သည် သင်တို့နှင့် နှုတ်ဆက်ကြ ၏။

၁၇ ညီအစ်ကိုတို့၊ သင်တို့ခံရပြီးသော ဆုံးမဩဝါဒနှင့် ဆန့်ကျင်ဘက် ဖြစ်သော သင်းခွဲခြင်း။

၁၈ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကိုမှတ်၍ ရှောင်ကြလော့ဟု ငါသတိပေး၏။

၁၉ အကြောင်းမူကား၊ ထိုသို့သောသူတို့သည် ငါတို့ သခင်ခရစ်တော်၏ အမှုကိုမဆောင်ရွက်ဘဲလျက်၊ မိမိတို့ဝမ်း၏ အမှုကိုသာ ဆောင်ရွက်၍ လောကဝတ် စကားနှင့် ချော့မှော့သော စကား အားဖြင့် စိတ်ကောင်းသောသူတို့ကို လှည့်ဖြား တတ်ကြ၏။

၂၀ သင်တို့ယုံကြည်နားထောင်ခြင်း အကြောင်း အရာသည် လူအပေါင်းတို့တွင် ကျော်စောသည် ဖြစ်၍ ငါဝမ်းမြောက်ခြင်းရှိ၏။ သို့သော်လည်း သင်တို့သည် ကောင်းသော အမှု၌ကား၊ ပညာရှိစေခြင်း ငါ့ငှား၊ ဆိုးသော အမှု၌ကား အပြစ်ကင်းစေခြင်းငှား၊ ငါ အလိုရှိ၏။

၂၁ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့ခြေအောက်၌ နှိပ်စက် တော်မူမည်၊ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၌ ရှိပါစေသော။

၂၂ ငါနှင့်အတူ အမှုတော်ကို ဆောင်ရွက်သော တိမောသေမုစ၍ ငါ၏အဆွေအမျိုးလုက်၊ ယာသုန်၊ သောတိပေတရတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။

၂၃ ဤစာကိုရေးသော ကျွန်ုပ်တော်သည် သခင်ဘုရားကို ထောက်၍ သင်တို့ကို နှုတ်ဆက်ပါ၏။

၂၄ ငါ့ကိုးသခင်၊ သင်းဝင်သူ အပေါင်းတို့ကိုးသခင်၊ လက်ခံ၍ ဧည့်သည်ဝတ်ကို ပြုတတ်သော ဂါယု၊ မြို့စာရေး ဇရတ္တ၊ သင်တို့ညီ ကွာတုတို့သည် သင်တို့ကို နှုတ်ဆက် ကြ၏။

၂၅ ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့ အပေါင်း၌ ရှိစေသတည်း။ အာမင်။

၂၆ ရှေးကပ်ကာလပတ်လုံး ဝက်ထားပြီးလျှင် ယခုမှာ ထင်ရှားသည်ဖြစ်၍။

၂၇ လူမျိုးအပေါင်းတို့သည် ယုံကြည်နားထောင် ကြမည်အကြောင်း၊ ပရောဖက်တို့ကျမ်းစာ

မေးတော်မူ၏။ ထိုသူတို့က၊ ရွှေ၊ ကိုယ်တော်သည် အဘယ်မှာ နေတော်မူ သနည်းဟု မေးလျှောက်ကြ၏။ ရွှေ၊ အနက်ကား၊ အရှင်ဘုရားဟု ဆိုလိုသတည်း။

၃၉ ယေရှုကလည်း လာ၍ ကြည့်ကြလော့ ဟု မိန့်တော်မူ၏။ ထိုသူတို့သည် သွား၍ နေတော်မူရာ အရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီ အချိန်ဖြစ်၍ မိုဟ်းချုပ်သည့် တိုင်အောင် အထဲတော်၌နေကြ၏။

၄၀ ယောဟန်၏ စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူ နှစ်ယောက်တို့တွင် တယောက်ကား ရှိမုန် ပေတရုဒ် အခြေ ပေတည်း။

၄၁ ထိုသူသည် မိမိအစ်ကိုရိုမုန်ကို ရှေ့ဦးစွာ တွေ့လျှင်၊ ငါတို့သည် မေရိုကိုတွေ့ကြပြီ ဟု ပြောဆိုလျက်၊

၄၂ သူ့ကို ယေရုထဲသို့ပို့ဆောင်လေ၏။ မေရိုအနက်ကား ခရစ်တော် ဟုဆိုလိုသတည်း။ ယေရုသည် ထိုသူကိုကြည့်ရှု၍၊ သင်သည် ယောဟန်သား ရှိမုန် ဖြစ်၏။ ကေဖအမည်သစ်ကို ရလတံ့ဟုမိန့်တော် မူ၏။ ကေဖ အနက်ကား ပေတရုဟု ဆိုလိုသတည်း။

၄၃ နက်ဖြန်နေ့၌ ဂါလိလဲပြည်သို့ ကြွခြင်းငှါ အလိုတော်ရှိလျှင် ဖိလိပ္ပိုကိုတွေ့၍ ငါ နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။

၄၄ ဖိလိပ္ပိုကား၊ အခြေနှင့် ပေတရု မွေးဖွားရာ ဗက်ဇဒဗျီယု လာသောသူ ဖြစ်သတည်း။

၄၅ ဖိလိပ္ပိုသည် နာသနေလကိုတွေ့လျှင်၊ မောရှေသည် ပညတ္တိကျမ်း၌၎င်း၊ ပရောဖက်တို့ သည် သူတို့ကျမ်း၌၎င်း အကြောင်းပြု၍ရေးထားသောသူ နာဇရက်မြို့သားဖြစ်သော ယောသပ်၏ သား ယေရှုကို ငါတို့သည် တွေ့ကြပြီဟုဆို၏။

၄၆ နာသနေလကလည်း၊ နာဇရက်မြို့ထဲက ကောင်းသောအရာ တစ်ခုခုမျှ ထွက်နိုင် သလောဟု မေးလျှင်၊ ဖိလိပ္ပိုက၊ လာ၍ ကြည့်ပါဟုဆို၏။

၄၇ နာသနေလလာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော

ကုသရေလလူစစ်ကို ကြည့်လော့ဟု ထိုသူကို အမှတ်ပြု၍ မိန့်တော်မူ၏။

၄၈ နာသနေလကလည်း၊ ကိုယ်တော်သည်အဘယ် သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်း ဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပိုသည် သင့်ကို မခေါ်မီ၊ သင်သည် သင်ဘော သမန်းပင် အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍ မိန့်တော် မူလျှင်၊

၄၉ အရှင်ဘုရား၊ ကိုယ်တော်သည်ဘုရား သခင်၏ သားတော် ဖြစ်တော်မူ၏။ ကုသရေလလူတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏ဟု နာသနေလ လျှောက်လေ၏။

၅၀ တဖန်ယေရှုက၊ သင်ဘောသမန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟု ဆိုသောကြောင့် ယုံသလော၊ ထိုမျှမက သင်သည် သာ၍ကြီးစွာသော အကြောင်းအရာကို မြင်လတံ့။

၅၁ သင်တို့အား ငါ အမှန်အကန်ဆိုသည်ကား၊ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ် သည်ကိုး၎င်း၊ ဘုရားသခင်၏ ကောင်းကင်တမန် တို့သည် လူသား၏ အပေါ်၌ ဆင်းလျက်တက်လျက် ရှိနေသည်ကိုး၎င်း၊ သင်တို့သည် မြင်ကြလတံ့ဟု မိန့်တော်မူ၏။

J

၁ သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာန မြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏ မယ်တော် ရှိ၏။

၂ ယေရှုနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။

၃ စပျစ်ရည်ကုန်သောအခါ ယေရှု၏ မယ်တော်က၊ စပျစ်ရည် မရှိဟု ကြားပြော၏။

၄ ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည်ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့အချိန် မရောက်သေး ဟု မိန့်တော်မူ၏။

၅ မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြ
 လော့ ဟု အစေခံတို့အား ဆိုလေ၏။

၆ ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့
 အလိုငှာ၊ ထိုအရပ်၌ နှစ်တင်း သုံးတင်းခန့်
 ဝင်သော ကျောက်အိုးစရည်း ခြောက်လုံး
 ထားလျက် ရှိ၏။

၇ ယေရုကလည်း၊ ဤရေအိုးတို့ကို ရေ ဖြည့်ကြဟု
 အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည်
 လျှံမတတ် ဖြည့်ကြ၏။

၈ ယခုစစ်၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်
 မူသည်အတိုင်း သွင်းကြ၏။

၉ ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို
 မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့
 သည် စပျစ်ရည်ကို အဘယ်မှာ ရသည်ကို
 သိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊
 မင်္ဂလာဆောင် လုလင်အား အသံကိုလွှင့်၍၊

၁၀ အခြားသော သူမည်သည်ကား၊ ရှေ့ဦးစွာ
 ကောင်းသော စပျစ်ရည်ကို ထည့်၍ ၀စွာ
 သောက်ကြပြီးမှ ညီသောစပျစ်ရည်ကို ထည့်လေ
 ရှိ၏။ သင်မူကား၊ ကောင်းသော စပျစ်ရည်ကို
 ယခုတိုင်အောင် သိုထားပြီဟု ဆို၏။

၁၁ ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်
 လက္ခဏာကို ဂါလိလဲပြည်၊ ကာနုမြို့၌ဖြစ် မိမိ
 ဘုန်းတော်ကို ထင်ရှားစေတော်မူ၏။ တပည့်
 တော် တို့သည်လည်း ယုံကြည်ကြ၏။

၁၂ ထိုနောက် မယ်တော်မှစ၍ ညီတော်၊ တပည့်
 တော်တို့နှင့်တကွ၊ ကပေရနောင်မြို့သို့ ကြွ
 တော်မူ၏။ ထိုမြို့မှာ ကြာမြင့်စွာ မနေဘဲ၊

၁၃ ယုဒပသခါပွဲ ခံချိန်နီးသည်ရှိသော်၊ ယေရှုရှုလင်
 မြို့သို့ ကြွတော်မူ၏။

၁၄ ဗိမာန်တော်၌ သိုး၊ နွား၊ ချိုးငှက် ရောင်းသောသူ
 တို့ကို၎င်း၊ ပွဲစားများ ထိုင်လျက်ရှိသည်ကို၎င်း
 တွေ့တော်မူလျှင်၊

၁၅ ရိုက်စရာဘို့ ကြိုးသေးများကို ပြုပြင်ပြီးမှ၊
 ထိုသူ အပေါင်းတို့ကို၎င်း၊ သိုး၊ နွားများကို၎င်း၊
 ဗိမာန်တော်မှ နှင်ထုတ်တော်မူ၍၊ ပွဲစားတို့၏

၁၆ ချိုးငှက်ရောင်းသော သူတို့အားလည်း၊ ဤဥစ္စာ
 ကို ယူသွားကြ။ ငါ့အဘ၏ အိမ်တော်ကို ပွဲတံ
 မလုပ်ကြ နှင့်ဟု မိန့်တော်မူ၏။

၁၇ ကိုယ်တော်၏ အိမ်တော်၌ ဥွဲလန်းပူပန်ခြင်း
 စိတ်သည် အကျွန်ုပ်ကိုစားပါ၏ဟူ၍ ကျမ်းစာ
 လာသည်ကို၊ ထိုအခါ တပည့်တော်တို့သည်
 မှတ်မိကြ၏။

၁၈ ယုဒလူတို့ကလည်း၊ သင်သည် ဤသို့ပြုလျှင်
 အဘယ် နိမိတ်လက္ခဏာကို ငါတို့အား ပြမည်
 နည်းဟု ဆိုကြ၏။

၁၉ ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်
 ကြလော့။ သုံးရက်အတွင်းတွင် ငါ တည်ဆောက်
 မည်ဟု မိန့်တော်မူ၏။

၂၀ ယုဒလူတို့က၊ အနှစ်လေးဆယ်ခြောက် နှစ်ပတ်
 လုံး ဤဗိမာန်တော်ကို တည်ဆောက်ရ ကြ၏။
 သင်မူကား၊ သုံးရက် တည်းနှင့် တည်ဆောက်
 မည်လောဟု ဆိုကြ၏။

၂၁ ထိုသို့မိန့်တော်မူရာ၌ မိမိကိုယ်တည်း ဟူသော
 ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏။

၂၂ ထိုကြောင့် သေခြင်းမှထမြောက် တော်မူသည်
 နောက်၊ ထိုစကားတော်ကို တပည့်တော်တို့
 သည် မှတ်မိကြသဖြင့် ကျမ်းစာကို၎င်း၊ ယေရှု၏
 နှုတ်ကပတ်တော်ကို၎င်း ယုံကြည်ကြ၏။

၂၃ ပသခါပွဲအတွင်းတွင် ယေရှုသည် ယေရုရှလင်
 မြို့၌ရှိ၍၊ ပြတော်မူသောနိမိတ် လက္ခဏာတို့ကို
 များစွာသော သူတို့သည် မြင်ရသဖြင့် ကိုယ်တော်
 ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။

၂၄ သို့သော်လည်း ယေရှုသည် ထိုသူတို့၌ကိုယ်ကို
 အပ်တော်မမူ။ အကြောင်းမူကား၊ ခပ်သိမ်းသော
 သူတို့ကို သိတော်မူ၏။

၂၅ လူ၏အထဲ၌ ရှိသမျှကို သိတော်မူသောကြောင့်၊
 လူ၏ အကြောင်းကို သက်သေခံ စေခြင်းငှာ
 အဘယ်သူကိုမျှ အလိုတော်မရှိ။

အကြောင်းကို အဘယ်သူမျှ မပြဋ္ဌာန်းသော်လည်း၊
 သူတို့သည်မြင်ကြ လိမ့်မည်။ မကြားဘူးသော
 သူတို့သည် နားလည်ကြလိမ့်မည် ဟုလာ
 သတည်း။

၂၂ ထိုကြောင့်၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့်
 မရှိ။ အဆီးအတား များလှပြီ။

၂၃ ယခုမူကား၊ ဤအရပ်တို့၌ အခွင့်မရသည် ဖြစ်၍၊
 သင်တို့ရှိရာသို့ သွားခြင်းငှာ တာရှည်စွာ ကာလ
 ပတ်လုံး အလိုရှိသောကြောင့်၊

၂၄ စပါးပြည်သို့ ငါသွားသောအခါ၊ လမ်းခရီး၌
 သင်တို့ကိုတွေ့မြင်၍ သင်တို့နှင့်အတူပေါင်း
 ဘော်လျက် အတန်အရာ အလိုပြည့်စုံပြီးမှ၊
 ထိုပြည်သို့ သင်တို့ ပို့ဆောင်ခြင်း ကျေးဇူးကို
 ခံမည် ဟု မြော်လင့်၏။

၂၅ ယခုအခါ သန့်ရှင်းသူတို့ကို လုပ်ကျွေး၍ ယေရှု
 ရှုလင်မြို့သို့ ငါသွားရမည်။

၂၆ အကြောင်းမူကား မာကေဒေါနီ ပြည်သားတို့နှင့်
 အခါယပြည်သားတို့သည်၊ ယေရုရှလင်မြို့၌
 ဆင်းရဲသော သန့်ရှင်းသူတို့အား ဥစ္စာကို ဝေမျှ၍
 စေတနာစိတ်နှင့် လှူကြပြီ။

၂၇ စေတနာစိတ်ရှိသည်ဟုဆိုသော်၊ ထိုသူတို့သည်
 ကျေးဇူးတင်သော သူဖြစ်ကြ၏။ အကြောင်း
 မူကား၊ တပါးအမျိုးသားတို့သည်မေ့ဥစ္စာကို ယုဒ
 အမျိုးသားတို့နှင့် ဆက်ဆံ၍ ခံရသည်မှန်လျှင်၊
 လောကီဥစ္စာကို လှူ၍ လုပ်ကျွေးအပ်၏။

၂၈ ထိုကြောင့်၊ ဤအမှုကို ငါဆောင်ရွက်၍၊ ဤ
 အလှူလက်ဆောင်ကို လုံခြုံစေပြီးလျှင်၊ သင်တို့
 အနားမှာရောက်၍ စပါးပြည်သို့ သွားမည်။

၂၉ သင်တို့ရှိရာသို့ ငါရောက်သောအခါ ခရစ်တော်၏
 ဧဝံဂေလိတရား၌ ပါသောကောင်းကြီး မင်္ဂလာ
 ပြည့်စုံခြင်းနှင့်ရောက် လာမည်ကိုငါသိ၏။

၃၀-၃၁ ငါသည် ဘုရားသခင်၏အလိုတော်
 အတိုင်း ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိရာသို့
 ရောက်၍ သင်တို့နှင့် အတူသက်သာခြင်းကို
 ခံစားလိုသောငှာ၊ ယုဒပြည်၌ ငြင်းဆန်သောသူတို့
 လက်မှ ငါလွတ်မည် အကြောင်း၊ ယေရှုရှုလင်မြို့

အားငါလုပ်ကျွေးခြင်း အမှုကို သန့်ရှင်းသူ
 တို့သည် နှစ်သက်မည်အကြောင်း၊ ညီအစ်ကိုတို့
 သင်တို့သည် ငါနှင့်အတူ ကြိုးစားအားထုတ်၍
 ငါ့အဘို့အလိုငှာ ဘုရားသခင်ကို ဆုတောင်းပဋ္ဌနာ
 ပြုကြလော့ဟု ငါတို့ သခင်ယေရှုခရစ်နှင့် ဝိညာဉ်
 တော်၏ မေတ္တာကရုဏာကို အကြောင်းပြု၍
 သင်တို့ကို ငါတို့ကံတွန်းနှိုးဆော်ပါ၏။

၃၂ ငြိမ်သက်ခြင်း၏ အရှင်၊ ဘုရားသခင်သည်
 သင်တို့ ရှိသမျှနှင့်အတူ တည်နေတော်မူပါ
 စေသော။ အာမင်။

၁၆

၁ ကင်ခြေမြို့အသင်းတော်၌ သင်းထောက် မိန်းမ
 ဖြစ်သော ငါတို့နမ ဖိဗေကို သင်တို့ထံသို့ ငါသွင်း
 ပေး၏။

၂ သန့်ရှင်းသူတို့သည် ပြုသင့်သည် အတိုင်းသခင်
 ဘုရားကို ထောက်၍ ထိုသူကိုလက်ခံကြလော့။
 သူသည် အကူအမ လိုသမျှသော အမှုတို့၌သူကို
 ကူမကြလော့။ အကြောင်းမူကား၊ သူသည်
 များစွာသော သူတို့ကို၎င်း၊ ငါ့ကို၎င်း၊ မစသော
 သူ ဖြစ်၏။

၃ ငါနှင့်အတူ ယေရှုခရစ်၏အမှုတော်ကို ဆောင်
 ရွက်သောသူ၊ ပြစ်ကံလနှင့် အာကုလကို နှုတ်
 ဆက်ကြလော့။

၄ ထိုသူတို့သည် ငါ့အသက်အဘို့ မိမိတို့ လည်ပင်း
 ကို ချထားသောသူဖြစ်ကြ၏။ သူတို့ ကျေးဇူးရှိ
 သည်ဟု ငါတယောက်တည်းသာ ဝန်ခံသည်
 မဟုတ်။ တပါးအမျိုးသား အသင်းတော်
 အပေါင်းတို့သည် ဝန်ခံကြ၏။

၅ သူတို့အိမ်၌ ရှိသောအသင်းတော်ကိုလည်း
 နှုတ်ဆက်ကြလော့။ အာရှီပြည်တွင် ခရစ်အဘို့
 အဦးသီးသောအသီးဖြစ်သော ငါ့ချစ်သား
 ဝေပန်ကို နှုတ်ဆက်ကြလော့။

၆ ငါတို့အမှုကို ကြိုးစား၍ ဆောင်ရွက်သော မာရီ
 ကို နှုတ်ဆက်ကြလော့။

- ၅ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် တည်းဟူသော ဘုရားသခင်ကို တညီတညွတ်တည်း နှုတ်မြှောက်၍ ချီးမွမ်းစေခြင်းငှါ။
- ၆ ယေရှုခရစ်၏ အလိုတော်အတိုင်း အချင်းချင်း စိတ်တညီတညွတ်တည်း ရှိကြမည်အကြောင်း၊ သည်းခံခြင်း၊ သက်သာခြင်း၏ အရှင်၊ ဘုရားသခင်သည် ကယ်မသနား တော်မူပါစေသော။
- ၇ ခရစ်တော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလျက်၊ သင်တို့ကို လက်ခံတော်မူသည်နည်းတူ၊ သင်တို့သည် တယောက်ကို တယောက် လက်ခံကြလော့။
- ၈ တဖန် ငါဆိုသည်ကား၊ ယေရှုခရစ်သည် ဘုရားသခင်၏ သစ္စာတော်ကိုထောက်၍၊ ဘိုးဘေးများ ခံရသော ဂတိတော်တို့ကို တည်စေခြင်းငှါ။
- ၉ အရေဖျားလှီးခြင်းကို ခံသောသူတို့၏ အမှုကို ဆောင်ရွက်တော်မူ၏။ တပါးအမျိုး သားတို့သည်လည်း၊ ဘုရားသခင်၏ ကရုဏာတော်ကို အံ့ဩချီးမွမ်းကြလိမ့်မည်။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထိုကြောင့် တပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကို အကျွန်ုပ် ချီးမွမ်း၍၊ နာမတော်ကိုထောမနာသီချင်းဆိုပါမည် ဟု လာသတည်း။
- ၁၀ တဖန်လာသည်ကား၊ တပါးအမျိုးသားတို့၊ သင်တို့သည် ဘုရားသခင်၏ လူမျိုးနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့ ဟုလာ၏။
- ၁၁ တဖန်ကား၊ လူမျိုးအပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့၊ လူအနှယ်အပေါင်းတို့၊ အလွန် ချီးမွမ်းကြလော့ဟု လာ၏။
- ၁၂ တဖန် ဟေရှုယဆိုသည်ကား၊ ယေရှု၏ အမြစ်ပေါက်၍ တပါး အမျိုးသားတို့ကို အုပ်စိုးခြင်းငှါ ပေါ်ထွန်းသောသူဖြစ်လိမ့် မည်။ ထိုသူကို တပါးအမျိုးသားတို့သည် ကိုးစားကြလိမ့်မည်ဟု ဆိုသတည်း။
- ၁၃ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် မြော်လင့်ခြင်း ပါရမီနှင့်ကြွယ်ဝစေခြင်းငှါ၊ ယုံကြည်သောစိတ်ရှိ၍ ဝမ်းမြောက်

- သက်သာခြင်း အမျိုးမျိုးတို့နှင့် ပြည့်စုံမည် အကြောင်း၊ မြော်လင့် ခြင်း၏အရှင်၊ ဘုရားသခင်သည် ကယ်မသနား တော်မူပါစေသော။
- ၁၄ ညီအစ်ကိုတို့၊ သင်တို့သည် ကောင်းသော ပကတိ သဘောနှင့် ပြည့်စုံ၍ အရာရာတို့ကို သိနားလည်သဖြင့်၊ အချင်းချင်း ဆုံးမခြင်းငှါ တတ်နိုင်သည်ကို ငါသဘောကျ လျက်ရှိ၏။
- ၁၅-၁၆ သို့သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းစေတော်မူသော နှစ်သက်ဘွယ်ရာ ပူဇော်သက္ကာတည်းဟူသော တပါးအမျိုးတို့ကို ပူဇော်ခြင်းငှါ ငါသည် ဘုရားသခင်၏ ဧဝံဂေလီတရားကိုဟောပြောသော အမှုကို ဆောင်ရွက်၍ တပါးအမျိုးသားတို့တွင် ယေရှုခရစ်၏ အမှုဆောင် ဖြစ်မည်အကြောင်း၊ ဘုရားသခင်သည် ငါ၌အပ် ပေးတော်မူသောကျေးဇူးတော်ကို ငါအမှီပြု၍၊ ညီအစ်ကိုတို့၊ သင်တို့ကို သတိပေးလျက် သာ၍ရေရင့်စွာ ရေးလိုက်ပါ၏။
- ၁၇ ထိုကြောင့်၊ ဘုရားသခင်နှင့်စပ်ဆိုင်သော အရာတို့၌ ငါသည်ယေရှုခရစ်ကို အမှီပြု၍ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းရှိ၏။
- ၁၈-၁၉ တပါးအမျိုးသားတို့သည် စကားအားဖြင့်ငင်း၊ အကျင့်အားဖြင့် ငင်း၊ နားထောင်စေခြင်းငှါ၊ ခရစ်တော်သည်နိမိတ် လက္ခဏာ၊အံ့ဘွယ်သော အမှုများ၌ ပါသောတန်ခိုး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကိုပြု၍၊ ငါ့အားဖြင့် ပြုတော်မူသမျှတို့ကိုသာ ငါပြောဝံ့၏။ ထိုကျေးဇူးတော်ကို အမှီပြုလျက်၊ ငါသည် ယေရှုရလင်မြို့မှစ၍ ဣလူရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင် အရပ်တို့၌ ခရစ်တော်၏ ဧဝံဂေလီတရားကို အကုန်အစင် ဟောပြောခဲ့ပြီ။
- ၂၀ ထိုသို့အခြားသူ တည်သောတိုက်မြစ်အပေါ်မှာ ငါထပ်၍မတည်မဆောက်။ ခရစ်တော်၏နာမကို မကြားဘူးသောအရပ်၌ ဧဝံဂေလီတရားကို ဟောခြင်းငှါ စေတနာစိတ်နှင့် ငါကြိုးစားအားထုတ် လေ့ရှိ၏။
- ၂၁ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား ထိုသူ၏

၃

- ၁ ယုဒလူတို့တွင် အရာရှိဖြစ်သောနိကောဒင် အမည် ရှိသော ဖာရိရှဲ တယောက်သည်၊
- ၂ ညဉ့်အခါ ယေရှု ထံတော်သို့ လာ၍၊ အရှင်ဘုရား၊ ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို ဘုရားသခင်၏ အခွင့် မရှိလျှင် အဘယ်သူမျှ မပြနိုင်သည်ကို အကျွန်ုပ် တို့သည် ထောက်၍ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွလာ တော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏ဟု လျှောက်သော်၊
- ၃ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါ အမှန်အကန် ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။
- ၄ နိကောဒင်ကလည်း၊ အသက်ကြီးသော သူသည် မွေးခြင်းကို အဘယ်သို့ခံနိုင်ပါ မည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည် လောဟု လျှောက်၏။
- ၅ ယေရှုကလည်း၊ ရေနင့်ဝိညာဉ်တော် မမွေး သော သူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရဟု ငါ အမှန်အကန် ဆို၏။
- ၆ ဇာတိပကတိမွေးသောအရာသည် ဇာတိ ပကတိ ဖြစ်၏။ ဝိညာဉ်တော်မွေးသော အရာသည် ဝိညာဉ် ဖြစ်၏။
- ၇ ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါဟောပြောသည်ကို အံ့ဩခြင်း မရှိနှင့်။
- ၈ လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏ အသံ ကို သင် သည် ကြားရသော် လည်း၊ အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော် မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
- ၉ နိကောဒင်ကလည်း၊ ဤအမှုအရာသည် အဘယ်သို့ ဖြစ်နိုင်ပါ မည်နည်း ဟု လျှောက်ပြန်လျှင်၊

- ၁၀ တဖန် ယေရှုက၊ သင်သည် ဣသရေလ လူတို့တွင် မွေ့ဆရာဖြစ်လျက်ပင် ဤအမှုအရာကို မသိသလော။
- ၁၁ ငါ အမှန်အကန် ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသော အရာကို ပြော၏။ ကိုယ်မြင်သော အရာကို သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို သင်တို့သည် မခံမယူကြ။
- ၁၂ မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ယုံကြလိမ့်မည်နည်း။
- ၁၃ ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ ရှိနေသော လူသား မှတပါး အဘယ်သူမျှ ကောင်းကင်ဘုံ သို့မတက်ပြီ။
- ၁၄ မောရေသည် တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။
- ၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရမည် အကြောင်း တည်း။
- ၁၆ ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော် မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော် မူ၏။
- ၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီ သားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည် အကြောင်း စေလွှတ်တော်မူ၏။
- ၁၈ သားတော်ကို ယုံကြည်သောသူသည်အပြစ် စီရင်ခြင်းကို မခံရ။ မယုံကြည်သော သူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ် စီရင်ခြင်းကို ခံရ၏။
- ၁၉ အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်း

သည် ဤလောကသို့ဝင်၍ လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့် အလင်းထက် မှောင်မှိုက်ကို သာ၍ နှစ်သက်ကြ၏။

၂၀ ဆိုးယုတ်သော အကျင့်ကို ကျင့်သော သူအပေါင်း တို့သည် အလင်းကို မြင်ပျင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှား စေခြင်းငှါ အလင်းသို့ မချဉ်းကပ်ကြ။

၂၁ သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှါ အလင်းသို့ ချဉ်းကပ်သည်ဟု ဟောတော်မူ၏။

၂၂ ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗဟိုဖက်ကို ပေး လေ၏။

၂၃ ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အံနန် အရပ်၌ ရေများသောကြောင့်၊ ဗဟိုဖက်ကို ပေး၍ နေသဖြင့်၊ လူများတို့သည် လာ၍ ဗဟိုဖက်ကို ခံကြ၏။

၂၄ ယောဟန်သည် ထောင်ထဲသို့မရောက်သေး။

၂၅ ထိုအခါ ယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့် ဆွေးနွေးငြင်းခုံခြင်း ရှိကြသဖြင့်၊

၂၆ ယောဟန်ထံသို့ လာ၍အရင်ဘုရား၊ ယော်ဒန်မြစ် တဘက်၌ ကိုယ်တော်နှင့်တကွရှိ၍ ကိုယ်တော် သက်သေပေးသော သူသည် ဗဟိုဖက်ကို ပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊

၂၇ ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော် မမူလျှင် လူသည် အဘယ်အရာကိုမျှ မခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။

၂၈ ခရစ်တော်ရှေ့၌ စေလွှတ်သောသူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေဖြစ်ကြ၏။

၂၉ မင်္ဂလာဆောင် သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်

လုလင်၏ အနားမှာနေ၍ သူ၏စကားကို ကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကို ကြားသော အားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်းပြည့်စုံ၏။

၃၀ ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ရှိရမည်။

၃၁ အထက်မှလာသောသူသည် အလုံးစုံတို့၏ အထွဋ် ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီးအရာကို ပြောတတ်၏။ ကောင်းကင်ဘုံမှ ကြွလာသော သူသည် အလုံးစုံတို့၏ အထွဋ် ဖြစ်တော်မူ၏။

၃၂ မြင်သမျှကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှ မခံမယူ။

၃၃ သက်သေ ခံတော်မူချက်ကို ခံယူသော သူသည် ကား၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်ဟု တံဆိပ်ခတ်၏။

၃၄ ဘုရားသခင် စေလွှတ်တော်မူသော သူသည် ဘုရားသခင်၏စကားတော်ကို ပြောဆိုတတ်၏။ ထိုသူအား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည် မရှိဘဲ ပေးတော်မူ၏။

၃၅ ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍၊ ခပ်သိမ်းသော အရာတို့ကို သားတော်လက်သို့ အပ်ပေးတော်မူပြီ။

၃၆ သားတော်ကို ယုံကြည်သောသူသည် ထာဝရ အသက်ကိုရ၏။ သားတော်ကို ပယ်သော သူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော်တည်နေသည်ဟု ယောဟန်ဟော လေ၏။

၁ ယေရှုသည် ကိုယ်တိုင် ဗဟိုဖက်ကို ပေးတော်မူ။

၂ တပည့်တော်တို့သာလျှင် ပေးကြသော်လည်း၊

၄

အဘယ် ကြောင့် မထီမဲ့မြင်ပြု သနည်း။ ငါတို့ ရှိသမျှသည် ခရစ်တော်၏တရားပလ္လင်တော် ရှေ့သို့ ရောက်ကြမည်။

၁၁ ကျမ်းစာလာသည်ကား၊ ငါအသက်ရှင်တော်မူသည်ဖြစ်၍ ငါရှေ့၌ လူတိုင်း အထောက်ရမည်။ ဘုရားသခင်အား လူတိုင်းမိမိ နှုတ်နှင့်သစ္စာခံရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။ သို့ဖြစ်၍ ငါတို့ ရှိသမျှသည် ဘုရားသခင် စစ်ကြောတော်မူခြင်းကို ခံကြမည်။

၁၃ ထိုကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြာမစီရင်ဘဲ နေကြကုန်အံ့။ ညီအစ်ကိုချင်း ထိမိ၍ လဲစရာအခွင့်၊ မှားယွင်းစရာအခွင့် မရှိစေမည်အကြောင်း သာ၍စီရင်ကြကုန်အံ့။

၁၄ အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို၊ ငါသည် သခင်ယေရှုကို အမှီပြုလျက် သဘောကျ၍ အမှန်သိ၏။ သို့သော်လည်း၊ ညစ်ညူး သည်ဟု အကြင်သူသည် ထင်၏။ ထိုသူ၌ ညစ်ညူး၏။

၁၅ သင်၏ ညီအစ်ကိုသည် သင်စားသောအစာကြောင့် စိတ်နာရလျှင်၊ သင်သည်မေတ္တာတရားကိုမကျင့်၊ ခရစ်တော်သည် အသေခံတော်မူသော ကျေးဇူးတော်ကို ခံသောသူကို သင်၏အစာအားဖြင့်၊ အကျိုးမနည်းစေနှင့်။

၁၆ သင်တို့သည် အခွင့်ရသည်အမှုမှာ ကဲ့ရဲ့စရာ အကြောင်း မရှိစေနှင့်။

၁၇ ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်းမြောက်ခြင်း၌ တည်၏။

၁၈ ထိုသို့ကျင့်၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင် ရှေ့၌ နှစ်သက်ဘွယ်၊ လူတို့တွင် ချီးမွမ်းဘွယ် ဖြစ်၏။ ထိုကြောင့်၊ ငြိမ်သက်ခြင်းနှင့်ငှင်း၊ အချင်းချင်းတည်ဆောက်ခြင်းနှင့်ငှင်း၊ ယှဉ်သောအရာတို့ကို မှီအောင် လိုက်ကြ ကုန်အံ့။

၂၀ ဘုရားသခင်၏အမှုတော်ကို သင်၏အစာအလို

ငါ မဖျက်ဆီးနှင့်။ အစာအမျိုးမျိုးတို့သည် စင်ကြယ်၏။ သို့သော်လည်း သူတပါးထိမိ၍ လဲစရာ အကြောင်းနှင့် စားသောသူသည် အပြစ်ရှိ၏။

၂၁ အမဲသားကိုစားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှ စ၍ ညီအစ်ကို ထိမိ၍ လဲစရာအကြောင်း၊ မှားယွင်းစရာ အကြောင်း၊ အားနည်းစရာ အကြောင်းများကို ရှောင်အပ်၏။

၂၂ သင်သည် ယုံခြင်းရှိလျှင် ကိုယ်အလိုအလျောက် ဘုရားသခင် ရှေ့၌ ရှိစေလော့။ ကိုယ်လက်ခံသော အမှုမှာ ကိုယ်ကို မစစ်ကြာ မစီရင်သော သူသည် မင်္ဂလာ ရှိ၏။

၂၃ ယုံမှားသောသူသည် စားလျှင်၊ ယုံကြည်သော စိတ်မရှိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရ၏။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ် ရှိကြ၏။

၁၅

၁ သို့ဖြစ်၍ အားရှိသော ငါတို့သည် ကိုယ်အလို သို့မလိုက်၊ အားနည်းသော သူတို့၏ အားနည်းခြင်းကို သီးခံရကြမည်။

၂ ထိုသို့ ငါတို့ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သော သူ၏ အကျိုးကိုထောက်၍၊ သူ့ကို တည်ဆောက်စေခြင်းငှါ သူ၏အလိုသို့ လိုက်ကြကုန်အံ့။

၃ အကြောင်းမူကား၊ ခရစ်တော်သည် ကိုယ်အလို သို့ မလိုက်။ ကျမ်းစာလာသည် အတိုင်းကဲ့ရဲ့ခြင်းကို ခံတော်မူ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏ စကားသည် အကျွန်ုပ် အပေါ်သို့ ရောက်ပါ၏ဟု ကျမ်းစာလာသတည်း။

၄ ငါတို့သည် ကျမ်းစာ၌ပါသော သည်းခံခြင်း၊ သက်သာခြင်းအကြောင်းများကို အမှီပြု၍၊ မြော်လင့်ရသောအခွင့် ရှိစေခြင်းငှါ၊ ကျမ်းစာ၌ အထက်ကရေးထားသမျှသည် ငါတို့ကို ဆုံးမဩဝါဒ ပေး၍ ရေးထား သတည်း။

၉ အကြောင်းမူကား။ သူ့မယားကိုမပြစ်မှားနှင့်၊ လူအသက်ကို မသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မမှန်သောသက်သေကို မခံနှင့်၊ သူ့ဥစ္စာကို တပ်မက် လိုချင်သော စိတ်မရှိစေနှင့်ဟူသော ပညတ်မှစ၍ အခြားသော ပညတ်ရှိသမျှတို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ ဟူသော ပညတ်တခု၌ အပါအဝင် ဖြစ်ကြ၏။

၁၀ ချစ်ခြင်းမေတ္တာ ရှိသောသူသည် ကိုယ်နှင့်စပ်ဆိုင် သောသူ၏ အကျိုးကို မဖျက်ဆီးတတ်။ ထို့ ကြောင့်၊ ချစ်ခြင်း မေတ္တာသည် အကျင့်တရား ပြည့်စုံ ရာဖြစ်သတည်း။

၁၁ ထိုမှတစ်ပါး၊ ငါတို့ကို ကယ်တင်သော ကျေးဇူး တော်သည် ငါတို့ယုံကြည်သော နေ့ရက်၌ နီးသည်ထက် ယခုသာ၍ နီးသောကြောင့်၎င်း၊

၁၂ ညဉ့်အချိန်ကုန်လု၍ နေ့အချိန်ရောက်လှသော ကြောင့်၎င်း၊ ယခုအခါ အိပ်ပျော် ရာမှန်းရသော အချိန်ရောက်ခဲ့ပြီဟု ငါတို့သည်သိ၍ ကာလ အချိန်ကို ထောက်လျက်၊ မောင်မိုက်၏ အကျင့် ကိုပယ်ရှား၍၊ အလင်း၏ လက်နက်စုံကိုဝတ်ဆင် ဆောင်ရွက်ကြကုန်အံ့။

၁၃ ပွဲလုပ်ခြင်း၊ ယစ်မျိုးသောက် ကြူးခြင်းမတရား သောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာညစ်ညူး ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း အမှုတို့ကို ကြဉ်ရှောင်၍၊ နေ့အချိန်၌ ကိုယ့် တင့်တယ် လျောက်ပတ်စွာ ကျင့် ဆောင်ပြုမှုကြကုန်အံ့။

၁၄ သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြ လော့။ ကိုယ်ကာယ၏ တက်မက်ခြင်းအလိုငှါ မကြံစည်ကြနှင့်။

၁၅ ယုံကြည်အားနည်းသော သူတို့ကိုလက်ခံကြ လော့။ သို့ရာတွင် ယုံမှားဘွယ်သော ပြဿနာ တို့ကို သူနှင့် မဆွေးနွေးကြနှင့်။ အစာ အမျိုးမျိုး ကို စားအပ်သည်ဟု လူ အချို့ ယုံ၏။

၁၄

၂-၃ အားနည်းသောသူမူကားဟင်းသီးဟင်းရွက်ကို သာစား၏။ အမျိုးမျိုးကိုစားသော သူသည် မစား သောသူကိုမထိခံခြင်း မပြုစေနှင့်။ မစားသော သူသည်လည်း၊ စားသောသူကို မစစ်ကြော မစီရင် စေနှင့်။ အကြောင်းမူကား။ ဘုရားသခင် သည် သူ့ကို လက်ခံတော်မူပြီ။

၄ သူတစ်ပါး ပိုင်သောလူကို စစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း။ သူသည် မိမိသခင် စီရင်သောအားဖြင့်သာ အပြစ်လွတ်ခြင်း၊ အပြစ် ခံခြင်းသို့ ရောက်ရ၏။ သူသည် အပြစ်လွတ်ခြင်း သို့ရောက်လိမ့် မည်။ အကြောင်းမူကား။ ဘုရား သခင်သည် သူ၏ အပြစ်ကို လွတ်ခြင်းငှါတတ်နိုင် တော်မူ၏။

၅ နေ့ရက်တရက်ထက်တရက်သာ၍မြတ်သည်ဟု လူအချို့ ထင်တတ်၏။ လူအချို့မထင်။ လူတိုင်း မိမိစိတ်သဘော ကျပါစေ။

၆ နေ့ရက်ကိုစောင့်သောသူသည် သခင်ဘုရား ကို ထောက်၍ စောင့်၏။ နေ့ရက်ကို မစောင့်သော သူသည်လည်း၊ သခင်ဘုရားကို ထောက်၍ မစောင့်ဘဲနေ၏။ စားသော သူသည် သခင် ဘုရားကို ထောက်သောစိတ်နှင့်စား၍ ကျေးဇူး တော် ရှိသည်ဟု ဝန်ခံ၏။ မစားသောသူသည် လည်း သခင်ဘုရားကို ထောက်သော စိတ်နှင့် မစားဘဲနေ၍၊ ကျေးဇူးတော်ရှိသည်ဟုဝန်ခံ၏။

၇ ငါတို့တွင် အဘယ်သူမျှ ကိုယ်အဘို့အလိုငှါ အသက်မရှင်။ အဘယ်သူမျှ ကိုယ်အဘို့အလိုငှါ မသေ။

၈ အသက်ရှင်လျှင်၊ သခင်ဘုရား အဘို့အလိုငှါ ရှင်၏။ သေလျှင်လည်း သခင်ဘုရားအဘို့အလို ငှါသေ၏။ ထိုကြောင့် အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သခင်ဘုရား ဆိုင်တော်မူ၏။

၉ အကြောင်းမူကား။ ခရစ်တော်သည်၊ သေသော သူတို့ကို၎င်း၊ ရှင်သောသူတို့ကို၎င်း၊ အစိုးရသော အရှင်ဖြစ်စေလိုသောငှါ အသေခံ၍၊ ခံပြီးမှ အသက်ရှင် ပြန်တော်မူ၏။

၁၀ သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို

၇၂

ယေရှုသည် ယောဟန်ထက် သာ၍များသော သူတို့ကို တပည့်တော်ဖြစ်စေ၍ ဗတ္တိဇံကို ပေးကြောင်းကို ဖာရိရှုတို့သည် ကြားပြီဟု သခင်ဘုရား သိတော်မူသောအခါ။

၃ ယုဒပြည်မှထွက်သွား၍ ဂါလိလဲပြည်သို့ တဖန် ကြွတော်မူစဉ်တွင်၊

၄ ရှုမာရိပြည်အလယ်၌ ရှောက်သွားရ၏။

၅ ယာကုပ်သည် မိမိသား ယောသပ်အားပေးသော မြေအကွက်နှင့် အနီး၊ ရှုမာရိနယ်၊ ရှုခါ အမည် ရှိသော မြို့သို့ရောက်တော်မူ၏။

၆ ထိုအရပ်၌ ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့်ရေတွင်း နားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီ အချိန် ဖြစ်၏။

၇ ရှုမာရိမိန်းမတယောက်သည် ရေခပ်ခြင်းငှါ လာ၍၊ ယေရှုက၊ ငါသောက်ဘို့ရေပေးပါဟု ထိုမိန်းမအား မိန့်တော်မူ၏။

၈ အကြောင်းမူကား။ တပည့်တော်တို့သည် စားစရာကို ဝယ်ခြင်းငှါ မြို့ထဲသို့သွားကြသည် အခိုက် ဖြစ်သတည်း။

၉ ထိုမိန်းမကလည်း၊ သင်သည် ယုဒလူ ဖြစ်လျက် ပင်၊ ရှုမာရိမိန်းမ ဖြစ်သော အကျွန်ုပ်ကို အဘယ် ကြောင့် သောက်ဘို့ တောင်းသနည်းဟုဆို၏။ ဆိုသည် အကြောင်းကား၊ ယုဒလူတို့သည် ရှုမာရိ လူတို့နှင့်ပေါင်းဘော်ခြင်းမရှိ။

၁၀ ယေရှုကလည်း၊ ဘုရားသခင် ကျေးဇူးတော် ကို၎င်း၊ ငါသောက်ဘို့ ရေပေးပါဟု ဆိုသော သူကား အဘယ်သူ ဖြစ်သည်ကို၎င်း သင်သည် သိလျှင် ထိုသူကို တောင်းလိမ့်မည်။ ထိုသူ သည်လည်း အသက်ရေကို ပေးလိမ့်မည်ဟု ပြန်၍ မိန့်တော် မူသော်၊

၁၁ မိန်းမက၊ သခင်၌ ရေခပ်စရာမရှိ ရေတွင်း လည်း နက်သည်ဖြစ်၍ အသက်ရေကို အဘယ်သို့ ရပါ မည်နည်း။

၁၂ ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့ အားပေး၏။ သူ့ကိုယ်တိုင်မစဉ် သွားသမီး၊

တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက် ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ် သလော ဟုဆို၏။

၁၃ ယေရှုကလည်း၊ ဤရေကိုသောက်သောသူသည် နောက်တဖန်ရေငတ်ဦးမည်။

၁၄ ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရ အသက်ရှင်ခြင်း အလိုငှါ ထွက်သော စမ်းရေ ဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။

၁၅ မိန်းမကလည်း၊ သခင်၊ အကျွန်ုပ်သည် ရေငတ် ခြင်းနှင့်၎င်း၊ သည်ကိုလာ၍ ရေခပ်ခြင်း နှင့်၎င်း ကင်းလွတ်မည် အကြောင်း ထိုရေကို ပေးပါဟု တောင်းလျှင်၊

၁၆ ယေရှုက၊ သွားလော့။ သင်၏ လင်ကိုခေါ်၍ သည်ကို လာဦးလော့ဟု မိန့်တော်မူ၏။

၁၇ မိန်းမကလည်း၊ အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသော စကားသည် မှန်၏။

၁၈ အကြောင်းမူကား။ သင်၌ လင်ငါးယောက်ရှိ ဘူးပြီ။ ယခုသင်နှင့် နေသောသူသည် သင်၏ လင်မဟုတ်။ ဤအရာ၌ သင်သည် မှန်သော စကားကို ပြောပြီဟု မိန့်တော်မူ၏။

၁၉ ထိုမိန်းမကလည်း၊ သခင်ကိုယ်တော်သည် ပရောဖက် ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။

၂၀ အကျွန်ုပ်တို့ တိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ ရှိကြ၏။ ယေရှုလင်မြို့၌သာ ကိုးကွယ် ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ ဟု လျှောက်လျှင်၊

၂၁ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့မလာ။ ယေရှုလင်မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည် အချိန်ကာလ ရောက်ဆဲ ရှိ၏။

၂၂ သင်တို့သည် ကိုယ်သိသောအရာကို ကိုးကွယ် ကြ၏။ ငါတို့သည် ကိုယ်သိသော အရာကို ကိုးကွယ် ကြ၏။ အကြောင်းမူကား၊ ယုဒ လူတို့၌ ကယ်တင်ခြင်း အကြောင်းရှိ၏။

၉

၂၃ ကိုးကွယ်သောသူ မှန်သမျှတို့သည် ခမည်းတော်ကို နှိပ်ညှာခြင်းနှင့် ဝါဒစာတရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ယခုပင် ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သော သူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။

၂၄ ဘုရားသခင်သည် နှိပ်ညှာခြင်းတော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နှိပ်ညှာခြင်းနှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။

၂၅ မိန်းမကလည်း၊ မေရီကြွလာတော်မူသည်ဟု အကျွန်ုပ် သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဘော်ပြတော်မူ မည်ဟု လျှောက်ပြန်၏။ မေရီအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။

၂၆ ယေရုကလည်း၊ သင်နှင့် စကားပြောသော ငါသည် မေရီပင်ဖြစ်သည်ဟု မိန့်တော်မူ၏။

၂၇ ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့် စကားပြောတော်မူသည်ကို အံ့ဩခြင်း ရှိကြ၏။ သို့သော်လည်း၊ အဘယ် အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ် ကြောင့် စကားပြောတော်မူ သနည်းဟု အဘယ် သူမျှ မလျှောက်ကြ။

၂၈ ထိုမိန်းမသည်လည်း ရေအိုးကိုထားခဲ့၍ မြို့ထဲသို့ သွား ပြီးလျှင်၊

၂၉ အကျွန်ုပ်ပြုဘူး သမျှသော အမှုအရာတို့ကို ထုတ်ဘော်သောသူကို လာ၍ ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူများတို့ အား ပြောဆိုသော်၊

၃၀ သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။

၃၁ မရောက်မှီတွင် တပည့်တော်တို့က၊ အရှင်ဘုရား၊ အစာကို သုံးဆောင်တော်မူပါဟု တောင်းပန် ကြလျှင်၊

၃၂ သင်တို့မသိသော စားစရာသည် ငါ့၌ရှိ သည်ဟု မိန့်တော်မူ၏။

၃၃ ထိုကြောင့် တပည့်တော်တို့က၊ တစ်တယောက် သော သူသည် စားစရာကို ပိုပြုလောဟု အချင်း ချင်း မေးမြန်းကြလျှင်၊

၃၄ ယေရုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စား စရာဖြစ်၏။

၃၅ ယခုမှစ၍ လေးလ လွန်လျှင်၊ စပါးရိတ်ရာ ကာလ ဖြစ်လိမ့်မည်ဟု သင်တို့ ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်း အလိုငှါ လယ်ပြင် တို့သည် ယခုပင်ဝင်းဝင်း ရှိသည်ကို မျှော်၍ ကြည့်ကြလော့။

၃၆ စပါးရိတ်သောသူသည် အခက်ခံရ၍သာဝရ အသက် ရှင်ခြင်းအလို ငှါ အသီးအနှံ ကို စုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြွသောသူနှင့် စပါးရိတ် သောသူတို့သည် အတူ ဝမ်းမြောက် ကြလိမ့်မည်။

၃၇ တဦးကား ပျိုးကြွ၏။ တဦးကား စပါးရိတ်၏ ဟူသော စကားသည် ဤအရာ၌ အမှန်ကျ သတည်း။

၃၈ သင်တို့သည် လယ်လုပ်သောအရပ်၌ စပါးရိတ် စေခြင်းငှါ သင်တို့ကို ငါစေလွှတ်၏။ အခြားသော သူတို့သည် လယ်လုပ်ကြ၍ သင်တို့သည် ထိုသူ တို့၏ အလုပ်ထံသို့ ဝင်ရကြ၏ဟု မိန့်တော် မူ၏။

၃၉ ရှမာရိမိန်းမက၊ အကျွန်ုပ်ပြုဘူး သမျှသော အမှုအရာတို့ကို သူသည် ထုတ်ဘော်ပြီဟု သက်သေခံသော စကားကြောင့်၊ ထိုမြို့၌ နေသော ရှမာရိလူအများတို့သည် ယေရုကို ယုံကြည်ကြ၏။

၄၀ ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည် အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက် နေတော်မူ၏။

၄၁ အခြားသော သူအများတို့သည် နှုတ်ကပတ် စကား တော်ကြောင့် ယုံကြည်၍၊

၄၂ ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည်သင်၏

၁၄ သင်တို့ကို ညှင်းဆဲသော သူတို့အဘို့ မေတ္တာပို့ ကြလော့။ ကျိန်ဆဲခြင်းကို မပြု၊ မေတ္တာပို့ခြင်းကို သာပြုကြလော့။

၁၅ ဝမ်းမြောက်သော သူတို့နှင့်အတူ၊ ဝမ်းမြောက် ခြင်းကို ၎င်း၊ ငို ကြွေးသောသူတို့နှင့် အတူ ငိုကြွေးခြင်းကို၎င်း ပြုကြလော့။

၁၆ အချင်းချင်း စိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကို ငဲ့ကွက်ခြင်း မရှိကြနှင့်။ နိမ့်ချသော သူတို့ကို အပေါင်းအဘော် လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကို မထင်ကြနှင့်။

၁၇ အဘယ်သူကိုမျှ ရန်တုံ့မပြုကြနှင့်။ လူအပေါင်း တို့ရှေ့မှာ တင့်တယ်လျောက်ပတ်သော အကျင့် ကို ကြံစည်ကြလော့။

၁၈ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအ ပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။

၁၉ ချစ်သူတို့၊ သူတပါးသည် သင်တို့ကို ပြစ်မှား လျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့် ပေးကြလော့။ ကျမ်းစာ လာသည်ကား၊ ငါသည် အပြစ်တရားကို စီရင် ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။

၂၀ ထိုကြောင့် သင်၏ ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဘို့ ပေးလော့။ ထိုသို့ပြုလျှင်၊ သူ၏ ဦးခေါင်းပေါ်၌ မီးခဲကို ပုံထားလိမ့်မည်။

၂၁ အဆိုးအားဖြင့် အရှုံး မခံနှင့်။ အကောင်းအားဖြင့် အဆိုးကို နိုင်လော့။

တော်မူရာဖြစ် သတည်း။

၂ ထိုကြောင့် မင်းအာဏာကို ဆန့်သော သူသည် ဘုရားသခင်စီရင်တော်မူရာကို ဆန့်သော သူဖြစ်၏။ ထိုသို့ဆန့်သော သူသည် ရာဇဝတ်ကို ခံရမည်။

၃ မင်းမူကား၊ ကောင်းသောအကျင့်ကိုကျင့်သော သူကြောက်ဘို့ဖြစ်သည်မဟုတ်။ မကောင်းသော အကျင့်ကို ကျင့်သောသူ ကြောက်ဘို့ဖြစ်၏။ မင်း အာဏာကို မကြောက်ဘဲ နေချင်သလော။ ကောင်းသော အကျင့်ကို ကျင့်လျှင် မင်းအာဏာကြောင့် ချီးမွမ်းခြင်းကိုခံရလိမ့်မည်။

၄ မင်းသည်ကား၊ သင်၏အကျိုးအလိုငှါဘုရား သခင်၏အစေခံဖြစ်၏။ မကောင်းသောအကျင့် ကိုကျင့်လျှင် ကြောက်ခြင်းရှိစေလော့။ အ ကြောင်းမူကား၊ မင်းသည် အချည်းနီးထားကို ဆောင်သည် မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရား စီရင်၍ ရာဇ ဝတ်ပေးပိုင်သောသူ တည်းဟူသော ဘုရား သခင်၏ အစေခံဖြစ်သတည်း။

၅ ထိုကြောင့်၊ ရာဇဝတ်ကို ကြောက်သောကြောင့် သာ မင်းအာဏာစက် အုပ်စိုးခြင်းကို ဝန်ခံရ မည်မဟုတ်။ ကိုယ်ကိုကိုယ် သိသော စိတ်ကို ထောက်၍ ဝန်ခံရမည်။

၆ ထိုအကြောင်းကြောင့် အခွန်အတုတ်ကို ပေးကြ လော့။ မင်းတို့သည် ဘုရား သခင်၏ အမှုစောင့် ဖြစ်၍ အမှုတော်ကို အမြဲထမ်းကြ၏။

၇ ထိုကြောင့်၊ လူအသီးအသီး ခံထိုက်သည်အတိုင်း ပေးကြလော့။ အခွန်ကို ခံထိုက်သောသူအား အခွန်ကို၎င်း၊ အကောက်ကို ခံထိုက်သောသူအား အကောက်ကို၎င်း ပေးကြလော့။ ကြောက်ထိုက် သောသူကို ကြောက်ကြလော့။ ရိုသေထိုက်သော သူကို ရိုသေကြလော့။

၈ အချင်းချင်းချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ် ကြွေးမျှ မတင်စေနှင့်။ သူတပါးကို ချစ်သော သူသည် အကျင့်တရားနှင့် ပြည့်စုံပြီ။

၃၄ ထာဝရဘုရား၏ စိတ်တော်ကို အဘယ်သူ သိသနည်း။ ထာဝရဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဘက် ပြုသနည်း။

၃၅ ကျေးဇူးဆပ်တော်မူ ရမည်အကြောင်း၊ ထာဝရ ဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဘူး သနည်း။

၃၆ ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထံ ကင်း၊ ကိုယ်တော်အားဖြင့်ကင်း၊ ကိုယ်တော် အဘို့အလိုရှိကင်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေ သတည်း။ အာမင်။

၁၂

၁ ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်း လက္ခဏာ၊ ဘုရားသခင်နှစ်သက် တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်း တည်းဟူသော သင်တို့ပြုအပ်သော ဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား ၍၊ သင်တို့ကို ငါတို့ကံတွန်း နှိုးဆော်ပေ၏။

၂ သင်တို့သည် လောကီပုံသဏ္ဍာန်ကို မဆောင် ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက် ဘွယ်သောအရာ စုံလင်သောအရာ တည်းဟူ သော ဘုရားသခင် အလိုတော်ရှိသောအရာ သည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင် မည် အကြောင်း၊ စိတ်နှလုံးကို အသင့်ပြင်ဆင်၍ ပုံသဏ္ဍာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။

၃ သင်တို့သည် ကိုယ်ကိုထင်သင့်သည်အတိုင်း ထက်လွန်၍ မထင်ဘဲ ဘုရားသခင်သည် လူ အသီးသီးတို့အား ယုံကြည်ခြင်းကိုဝေပေး တော်မူ သည်နှင့်အညီ၊ ကိုယ်ကိုလျှောက်ပတ် စွာ ထင်ရမည်ကြောင်း ငါသည် ကိုယ်ခံရသော ကျေးဇူးတော်ကို အမှီပြုလျက်၊ သင်တို့တွင် ရှိသူမျှသောသူ တို့ကို မှာထား၏။

၄ ဥပမာကား၊ ကိုယ်တစ်ဦး အင်္ဂါအများ ရှိသည်

ဖြစ်၍၊ ထိုအင်္ဂါများသည် ဆောင်ရွက် စရာအမှု တစ်ခုတည်း မရှိသကဲ့သို့၊

၅ ထိုအတူ၊ အများဖြစ်သောငါတို့သည် ခရစ်တော်၌ တကိုယ်တည်းဖြစ်၍၊ အသီးသီး အင်္ဂါချင်း ဖြစ်ကြ၏။

၆ ထိုသို့ပေးတော်မူသော ကျေးဇူးတော်အတိုင်း ငါတို့သည် အသီးသီးအပြားပြားသော ဆုများ ကို ခံရသည်ဖြစ်၍၊ ပရောဖက်အရာ ရှိလျှင် ယုံကြည်ခြင်း ပမာဏကို ရသည် အတိုင်း ပရောဖက် ပြုကြကုန်အံ့။

၇ ဓမ္မဆရာအရာ ရှိလျှင်၊ ဓမ္မဆရာ၏ အမှုကို ဆောင်ရွက်ကြကုန်အံ့။ ဆုံးမဩဝါ ပေးသော သူသည် ထိုအမှုကို ဆောင်ရွက်စေ။

၈ နှိုးဆော်သွေးဆောင်သောသူသည် ထို အမှုကို ဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသော သူသည် လျစ်လျူသော စိတ်နှင့်ဝေငှစေ။ အုပ်ချုပ်သော သူသည် လုံ့လဝီရိယနှင့် အုပ်ချုပ်စေ။ မစသနား ခြင်းအမှုကို ပြုသောသူသည် စေတနာစိတ်နှင့် ပြုစေ။

၉ မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေ လော့။ ဆိုးညစ်သော အမှုကို စက်ဆုပ်ရွံရှာ ကြလော့။ ကောင်းမွန်သော အမှု၌ မှီဝဲဆည်းကပ် ကြလော့။

၁၀ ညီအစ်ကို ချစ်ခြင်းအရာမှာ၊ ပကတိ ပေါက်ဘော် ကဲ့သို့ တယောက်ကို တယောက် စုံမက်ကြ လော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတပါးကို ကိုယ် ထက် ချီးမြှောက် ကြလော့။

၁၁ အားထုတ်ခြင်း အရာမှာ ပျင်းရိခြင်း မရှိဘဲလျက်၊ စိတ်တန်း သဖြင့်သခင်ဘုရား၏ အလိုတော်သို့ လိုက်၍ အားထုတ်ကြလော့။

၁၂ မြော်လင့်လျက် ဝမ်းမြောက်ကြလော့။ ဆင်းရဲ ဒုက္ခရောက်သောအခါ သည်းခံကြလော့။ ဆု တောင်းပဋနာပြုခြင်းအမှုကို အမြဲပြုကြလော့။

၁၃ သန့်ရှင်းသူတို့သည် ဆင်းရဲသောအခါ ဝေငှ ပေးကမ်း ကြလော့။ အာဂုဏ္ဍတို့အား ဧည့်သည် ဝတ်ကို ကြုံးစား၍ ပြုကြလော့။

စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူ သည် လောကီသားတို့ကို ကယ်တင်တော် မူသော သခင်တည်းဟူသော ခရစ်တော် အမှန် စင်စစ်ဖြစ်တော်မူကြောင်းကို သိသည် ဟုဆို ကြ၏။

၄၃ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ နာဇ ရက်မြို့ကို ရှောင်လျက် ဂါလိလဲပြည်သို့ ကြွ တော်မူ၏။

၄၄ အကြောင်းမူကား၊ ပရောဖက်သည် မိမိ နေရင်း ပြည်၌ အသရေမရှိဟု ယေရှုသည် ကိုယ်တိုင် သက်သေ ခံတော်မူ၏။

၄၅ ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲ လူတို့သည် ကိုယ်တော်ကို လက်ခံ ကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရှု ရှုလင်မြို့၌ ခံသောပွဲသို့ သွားတတ်သဖြင့် ထိုပွဲအတွင်းတွင် ပြုတော်မူ သမျှတို့ကို မြင်ခဲ့ ကြ၏။

၄၆ ရေကိုစပျစ်ရည် ဖြစ်စေသောအရပ်၊ ဂါလိလဲ ပြည် ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေ ရနောင်မြို့၌ အမတ်တယောက်၏ သားသည် အနာရောဂါ စွဲလျက်ရှိ၏။

၄၇ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ရောက် တော် မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့ သွား၍ သေခါနီးဖြစ်သော မိမိ သားဆီသို့ ကြွ၍ အနာရောဂါကို ငြိမ်းစေတော် မူမည် အကြောင်း တောင်းပန်လေ၏။

၄၈ ယေရှုကလည်း၊ သင်တို့သည်နိမိတ်လက္ခဏာ နှင့်အံ့ဘွယ်သော အမှုတို့ကို မမြင်ရလျှင် ယုံခြင်း မရှိ ကြဟု မိန့်တော်မူသော်၊

၄၉ သခင်၊ အကျွန်ုပ်သား မသေမှီကြွတော်မူပါဟု အမတ် လျှောက်ပြန်၏။

၅၀ ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီဟု မိန့်တော်မူ၏။ ထိုအမတ် သည် ယေရှုမိန့်တော်မူသောစကားကိုယုံ၍ သွားလေ၏။

၅၁ လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီး ဦးကြို လာ၍ ကိုယ်တော်၏ သားသည် အသက် ချမ်းသာရပါပြီဟု ကြားလျှောက်ကြ၏။

၅၂ အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက် သနည်း ဟု မေးလျှင်၊ မနေ့ ခုနစ်နာရီ အချိန်၌ ဖျားနာ ပျောက်ပါသည်ဟု လျှောက်ကြ၏။

၅၃ ထိုအချိန်ကား၊ သင်၏သားသည် အသက် ချမ်းသာ ရပြီဟု ယေရှုမိန့်တော်မူသော အချိန် ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိအိမ်သူ အိမ်သား အပေါင်းတို့သည် ယုံကြည် ခြင်း သို့ရောက်ကြ၏။

၅၄ ဤနိမိတ် လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွသည်နောက်၊ ပြုတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သတည်း။

၅

၁ ထိုနောက်မှ ယုဒပွဲခံစဉ်တွင် ယေရှုသည် ယေရှု ရှုလင်မြို့သို့ ကြွတော်မူ၏။

၂ ယေရှုရှုလင်မြို့၌ သုံးတံခါးနားမှာ ဟေဗြဲဘာသာ စကားအားဖြင့် ဝေသေသဒ အမည်ရှိသော ရေကန် ရှိ၏။ ထိုရေကန်သည် ကနားပြင် ငါးဆောင်နှင့် ပြည့်စုံ၏။

၃ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ခြေမစွမ်း၊ ကိုယ် ပိန်မြောက်သော သူတို့မှစ၍ အနာရောဂါစွဲသော သူများအပေါင်းတို့သည် ရေ လှုပ်ရှားခြင်းကို မြော်လင့်၍နေကြ၏။

၄ အကြောင်းမူကား၊ အချိန်တန်လျှင် ကောင်းကင် တမန်သည် ရေကန်သို့ ဆင်းသက်၍ ရေကို လှုပ်ရှား တတ်၏။ ထိုသို့ ရေလှုပ်ရှား သည် နောက်၊ ရှေ့ဦးစွာ ဝင်သောသူသည် မိမိ၌ စွဲ သမျှသော အနာရောဂါနှင့် ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။

၅ ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသော

၆ သူတယောက်သည် ရေကန်နားမှာ ရှိ၏။

၆ ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီဟု သိတော်မူလျှင်၊ သင်သည် ကျန်းမာ ခြင်း သို့ရောက်လို သလော ဟု မေးတော်မူ၏။

၇ နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသော အခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည် သူမရှိပါ။ အကျွန်ုပ်သွားစဉ်တွင် အခြားသော သူသည် အကျွန်ုပ်ရှေ့မှာ ဝင်တတ် ပါသည်ဟု လျှောက်၏။

၈ ယေရှုကလည်း ထလော့၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု မိန့်တော်မူသည်။

၉ ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ ရောက် ၍၊ မိမိအိပ်ရာကို ဆောင်လျက် လှမ်းသွား၏။

၁၀ ထိုနေ့သည် ဥပုသ်နေ့ဖြစ်၏။ ထိုကြောင့် ယုဒ လူတို့က ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ် ဟု ရောဂါကင်းသောသူအား ဆိုကြ၏။

၁၁ သူကလည်း၊ အကျွန်ုပ်ကို ကျန်းမာစေသော သူက၊ ကိုယ် အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ဆိုသည်ဟု ပြန်ပြော၏။

၁၂ ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု သင့်အားဆိုသော သူကား အဘယ်သူနည်းဟု မေးမြန်းကြ၏။

၁၃ ထိုသူကား အဘယ်သူဖြစ်သည်ကို ရောဂါကင်းသော သူသည်မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ လူစုဝေးလျက်ရှိသည်ဖြစ်၍ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။

၁၄ ထိုနောက်မှ ယေရှုသည် ဝိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင် သင်သည် ကျန်းမာခြင်း ရှိ၏။ သာ၍ဆိုးသော ဘေးနှင့် ကင်းလွတ်မည် အကြောင်း နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန့်တော်မူ၏။

၁၅ ထိုသူသည် သွား၍ မိမိကို ကျန်းမာစေသော သူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အား ကြားပြော လေ၏။

၁၆ ထိုအမှုကို ဥပုသ်နေ့၌ ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။

၁၇ ယေရှုကလည်း၊ ငါ့မမည်းတော်သည် ယခု တိုင်အောင် အလုပ်လုပ်တော် မူသည်ဖြစ်၍ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။

၁၈ သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကို ဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ ယုဒ လူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ သာ၍ ရှာကြကြ၏။

၁၉ ယေရှုကလည်း၊ သင်တို့အား ငါ အမှန်အကန် ဆိုသည်ကား ခမည်းတော် ပြုတော်မူသော အမှုကို သားတော်သည် မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသူအတိုင်း သားတော်လည်း ပြု၏။

၂၀ ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ပြုတော်မူသမျှတို့ကို သားတော်အားပြုတော်မူ၏။ သင်တို့သည် အံ့ဘွယ်ရှိစေခြင်းငှါ ဤမျှမက သာ၍ ကြီးစွာသော အမှုအရာတို့ကို သားတော်အား ပြုတော်မူလိမ့်မည်။

၂၁ ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက် ရှင်ပြန်စေတော်မူ သကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိ သမျှသော သူတို့ကို ရှင်စေ၏။

၂၂ လူအပေါင်း တို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊

၂၃ သားတော်ကို ရိုသေစေမည် အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မူ။ တရားစီရင်ခြင်း အခွင့်ရှိသူမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကို စေလွှတ် တော်မူသော ခမည်းတော်ကို မရိုသေသော သူဖြစ်၏။

၂၄ ငါအမှန်အကန် ဆို သည်ကား၊ ငါ့စကားကို နားထောင် ၍ ငါ့ကို စေလွှတ်တော်မူသော

၁၇ အချို့သောအခက်တို့ကို ချိုးဖွဲပြီးမှ ရိုင်းသော သံလွင်ပင် တည်းဟူသော သင်ကို အထက်မှတ်၌ ဆက်၍ စိုက်သဖြင့် အခက်များနှင့်အတူ သံလွင်ပင် အမြစ်ကို၎င်း၊ အဆီဩဇာကို၎င်း၊ ဆက်ဆံ လျှင်၊ ချိုးဖွဲသော အခက်တို့ကို ကဲ့ရဲ့ ဝါ ကြားခြင်း မရှိနှင့်။

၁၈ ဝါကြားလျှင်မူကား၊ သင်သည် အမြစ်ကိုမဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။

၁၉ ငါ့ကိုဆက်၍ စိုက်ခြင်းငှါ ထိုအခက်တို့ကို ချိုးဖွဲပြီဟု သင်ဆိုပြန်လျှင်၊ မှန်စေတော့။

၂၀ မယုံကြည်သော စိတ်ရှိသောကြောင့် သူတို့ကို ချိုးဖွဲသည်ဖြစ်၍၊ သင်သည် ယုံကြည်ခြင်းအားဖြင့်သာတည်၏။ မာနစိတ် မရှိစေနှင့်။ ကြောက်ခြင်း စိတ်ရှိစေလော့။

၂၁ အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိအခက်များကို နှမြောတော် မမူလျှင်၊ သင်တို့ကို နှမြောတော်မူ မည်လော။

၂၂ သို့ဖြစ်၍ လဲသောသူတို့၌ ပြင်းစွာ စီရင်တော်မူခြင်းကို ၎င်း၊ ကျေးဇူးတော်၌ သင်သည် တည်နေလျှင်၊ သင်၌ပြုတော်မူသော ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကို အောက်မေ့လော့။ ကျေးဇူးတော်၌ မတည်မနေလျှင်၊ သင်သည်လည်း ခုတ်ပစ်ခြင်းကို ခံရမည်။

၂၃ သူတို့သည် မယုံကြည်သော စိတ်ပျောက်လျှင်၊ အပင်၌တဖန်ဆက်၍ စိုက်သော အခွင့်ကို ရကြလိမ့်မည်။ သူတို့ကိုတဖန် ဆက်၍ စိုက်ခြင်းငှါ ဘုရားသခင် တတ်နိုင်တော်မူ၏။

၂၄ အဘယ်သို့နည်း ဟူမူကား ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍ စိုက်သည် မှန်လျှင် ပကတိအခက် ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍ စိုက်သော အခွင့်ကို သာ၍ရကြမည် မဟုတ်လော။

၂၅ ညီအစ်ကိုတို့၊ သင်တို့သည် ဝါကြားသောစိတ် မရှိစေမည်အကြောင်း တပါးအချိုးသားအပေါင်း

တို့သည် မဝင်မှီတိုင်အောင်၊ ကုသရေလလူ အချို့တို့ကို မှောင်မှိုက် ဖုံးလွှမ်းခြင်း အကြောင်း တည်းဟူသော နက်နဲသော အရာကို မသိဘဲ နေစေခြင်းငှါ ငါ အလိုမရှိ။

၂၆ ထိုသို့ကျမ်းစာနှင့်အညီ၊ ကုသရေလ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။ ကျမ်းစာချက် ဟူမူကား၊ ကယ်လွှတ်သောသခင်သည် ဇိအုန် တောင်၌ ဝေါထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့။

၂၇ သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သော တရားဖြစ်၏ ဟုလာသတည်း။

၂၈ သူတို့သည် ဧဝဂလိုတရားအားဖြင့် မူကား သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။ ရွေးကောက်တော်မူခြင်းအားဖြင့်မူကား၊ ဘိုးဘေးများ အကြောင်းကြောင့် ချစ်သူဖြစ် ကြ၏။

၂၉ အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက် ပြန်ခြင်း သဘောမရှိ။

၃၀ သင်တို့သည် အထက်က၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်ဘဲနေသော်လည်း၊ ယခုတွင် သူတို့နားမထောင်ခြင်း အမှုအားဖြင့် သနားတော်မူခြင်းကို ခံရသကဲ့သို့၊

၃၁ ထိုနည်းတူ၊ သင်တို့ခံရသော သနားတော် မူခြင်းအားဖြင့် သူတို့လည်း သနားတော်မူခြင်းကို ခံရမည် အကြောင်း၊ ယခုတွင် သူတို့သည် နားမထောင်ဘဲ နေရကြ၏။

၃၂ ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်းအခွင့် ရှိစေခြင်းငှါ လူအပေါင်းတို့ကို နားမထောင်ခြင်း အဖြစ်၌ ချုပ်ထားတော်မူ၏။

၃၃ ဘုရားသခင်၏ ပညာနှင့် ညဏ်တော်သည် အလွန် ကျယ်ဝန်း နက်နဲစွာကား၊ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရသလမ်းတို့ကို လိုက်၍ ရှာသော်လည်း မတွေ့မရှိနိုင်။

၁၁

၁ သို့ဖြစ်လျှင်၊ ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလော ဟု မေးသော်၊ ပယ်တော်မမူ ဟု ဆို ရ၏။ ငါပင် ကုသရေလ လူဖြစ်၏။ အာပြဟ်အမျိုး၊ ပယံာမိန်အန္တယ် ဖြစ်၏။

၂ ဘုရားသခင်သည် အထက်က သိမှတ်တော် မူသော မိမိလူတို့ကို ပယ်တော်မမူ။ ပယောဖက် ဇလီယက၊ အိုထာဝရဘုရား၊

၃ သူတို့သည် ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါပြီ။ အကျွန်ုပ် တယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ်အသက်ကိုပင် ရှာကြ ပါ၏ဟု ဘုရားသခင်ရှေ့မှာ ကုသရေလအမျိုး တဘက်၌ လျှောက်ထားသည် ဟု ကျမ်းစာ၌ ပါသောအကြောင်းကို သင်တို့သည် မသိကြ သလော။

၄ ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ် ထားတော်မူ သနည်း ဟူမူကား၊ ဗာလရှေ့၌ ခူးမထောက်သော လူခုနစ်ထောင်တို့ကို ငါ့အဘို့ ငါ ကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။

၅ ထိုနည်းတူ၊ ယခုကာလတွင်ပင် ကျေးဇူးတော် အတိုင်း ရွေးကောက်တော်မူသော အကြွင်း အကျန် ရှိသေး၏။

၆ ကျေးဇူးတော်အားဖြင့် ရှိလျှင်ကိုယ်ကျင့်သော အကျင့်အားဖြင့်မရှိ။ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သော အကျင့် အားဖြင့်ရှိလျှင်၊ ကျေးဇူးအားဖြင့် မရှိ။ ရှိလျှင် ကိုယ်ကျင့်သော အကျင့်သည် အကျင့်မဟုတ်။

၇ သို့ဖြစ်လျှင် အဘယ်သို့နည်း။ ကုသရေလလူတို့ သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသောသူကို သာတွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။

၈ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ဘုရား သခင် သည်အိပ်ချင်သော သဘော ကို၎င်း၊ မမြင်နိုင်သော မျက်စိကို၎င်း၊ မကြားနိုင်သော

နားကို၎င်း၊ ထိုသူတို့အား ပေးတော်မူပြီဟု လာ၏။ ထိုကျမ်းစာချက်သည် ယနေ့တိုင်အောင် ပြည့်စုံသတည်း။

၉ ဒါဝိဒ၏ စကားဟူမူကား၊ သူတို့စားပွဲသည် သူတို့၌ ကျော့ကွင်းသော်၎င်း၊ ဂျမ်းသော်၎င်း၊ ထောင်ချောက်သော်၎င်း၊ ခံထိုက်သော အပြစ် သော်၎င်း ဖြစ်ပါစေ။

၁၀ သူတို့သည် မမြင်နိုင်အောင် မျက်စိကွယ် ပါစေ။ သူတို့ကျော့သည်လည်း အစဉ်ကုန်းပါစေ ဟု လာသတည်း။

၁၁ သို့ဖြစ်လျှင်၊ ကုသရေလလူတို့သည် လဲ၍ နေသည် တိုင်အောင် ထိမိကြပြီလော ဟု မေးသော်၊ လဲ၍ မနေရကြ။ သူတို့၏စိတ်ကို နှိုးဆော်စရာ အကြောင်း ရှိစေခြင်းငှါ၊ သူ တို့၏ လဲခြင်းအားဖြင့် ကယ်တင်တော်မူခြင်း ကျေးဇူးသည် တပါးအမျိုးသားတို့၌ သက် ရောက်လေ၏။

၁၂ သူတို့၏ လဲခြင်းအရာသည် လောကီသားတို့၏ စီးပွားကို၎င်း၊ သူတို့၏ ရုံးခြင်းအရာသည်တပါး အမျိုးသားတို့၏ စီးပွားကို၎င်း ပြုစုလျှင်၊ သူတို့၏ ပြည့်စုံခြင်း အရာသည် သာ၍ ပြုစုမည် မဟုတ်လော။

၁၃၊ ၁၄ ထိုသို့ဆိုသော်၊ ငါသည် တပါးအမျိုးသား တို့နှင့် ဆိုင်သော တမန်တော်ဖြစ်သည် နှင့်အညီ၊ ထိုတမန်တော်၏ အရာကို ချီးမွမ်းလျက်၊ ငါ့ အမျိုးသားချင်းတို့၏ စိတ်ကို တခုခုအားဖြင့် နှိုးဆော်၍၊ အချို့တို့ကို ကယ်တင်ခြင်းငှါ တပါးအမျိုးသား ဖြစ်သောသင်တို့အား ဆိုရ သတည်း။

၁၅ ထိုသူတို့ကို ပယ်တော်မူခြင်းအရာသည် လောကီ သားတို့၏ မိသားစုယဉ်ကျေးခြင်း အကြောင်း ဖြစ်လျှင်၊ သူတို့ကို သိမ်းဆည်းတော်မူခြင်း အရာသည် သေခြင်းမှ ထမြောက်ရှင်ပြန်ခြင်း ကဲ့သို့ ဖြစ်လိမ့်မည် မဟုတ်လော။

၁၆ အဦးနယ်သော မုန့်စိမ်းသည် သန့်ရှင်းလျှင်၊ တပုံ လုံး သန့်ရှင်းလိမ့်မည်။ အမြစ်သန့်ရှင်းလျှင်အခက် အလက်များလည်း သန့်ရှင်းကြလိမ့်မည်။

သူကို ယုံကြည်သောသူသည် ထာဝရ အသက် ကိုရသည် ဖြစ်၍ အပြစ်စီရင် ခြင်းကို မခံရ။ သေခြင်းမှ အသက် ရှင်ခြင်းသို့ ကူးမြောက် သောသူ ဖြစ်၏။

၂၅ ငါ အမှန်အကန်ဆိုသည်ကား၊ သေလွန်သော သူတို့သည် ဘုရားသခင်သားတော်၏ စကား သံကို ကြား၍၊ ကြားသောအားဖြင့် အသက်ရှင် ရမည့် အချိန် ကာလသည် လာ၍ယခုပင် ရောက်လျက် ရှိ၏။

၂၆ အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌ အသက်ရှိတော်မူသည်နည်းတူ သားတော်သည် မိမိ၌ အသက်ရှိရသော အခွင့်ကို ပေးတော် မူ၏။

၂၇ သားတော်သည် လူသားဖြစ်သောကြောင့် တရား စီရင်ခြင်း အခွင့်ကိုလည်းအပ်ပေး တော်မူ၏။

၂၈ ဤအမှုအရာကို အံ့ဩခြင်း မရှိကြနှင့်။ သင်္ချိုင်း များမှာ ရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံ ကို ကြား၍၊

၂၉ ထွက်ရမည့်အချိန်ကာလ ရောက်လတ်။ ကောင်း သော အကျင့်ကို ကျင့်သောသူတို့သည် အသက် ရှင်ရာထမြောက် ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း ထွက်ကြလတ်။

၃၀ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ငါသည်ကြားသည်အတိုင်း တရား စီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော် နှင့်ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ မလိုက်။ ငါ့ကိုစေလွှတ်တော် မူသော ခမည်းတော်၏ အလို သို့ လိုက်၏။

၃၁ ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင် ငါ့သက်သေ မတည်။

၃၂ ငါ၏အကြောင်းကို သက်သေခံသောသူ တပါး ရှိသေး၏။ ထိုသူ၏ သက်သေ တည်ကြောင်းကို ငါ သိ၏။

၃၃ သင်တို့သည် ယောဟန်ထံသို့ စေလွှတ်ကြ၏။ သူသည် သမ္မာတရားဘက်၌ သက်သေခံ၏။

၃၄ သို့သော်လည်း လူပေးသော သက်သေကို ငါသည် ပမာဏ မပြု။ သင်တို့သည် ကယ်တင် ခြင်းသို့ ရောက်မည်အကြောင်း ဤ စကားကို ငါပြော၏။

၃၅ ယောဟန်သည် ညိုထွန်း၍ လင်းသောဆီမီး ဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ဓကသာ မွေ့လျော်ခြင်းငှါ အလိုရှိကြ၏။

၃၆ ယောဟန်၏ သက်သေထက် သာ၍ကြီးသော သက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီး စေခြင်းငှါ ခမည်းတော်သည် ငါ့လက်သို့ အပ် ပေး တော်မူ၍၊ ငါပြုသောထို အမှုတို့ သည်လည်း ငါ့ဘက်၌နေ၍ ခမည်းတော်သည် ငါ့ကို စေလွှတ် တော်မူသည် အကြောင်းကို သက်သေခံ ကြ၏။

၃၇ ခမည်းတော်သည်လည်း ငါ့ဘက်၌ သက်သေခံ တော်မူ၏။ ခမည်းတော်၏ စကားသံတော်ကို သင်တို့သည်မကြား၊ သဏ္ဍန်တော်ကိုမမြင်၊

၃၈ နှုတ်ကပတ်တော်သည်လည်း သင်တို့၌ မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသော သူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။

၃၉ ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏ သက်သေ ဖြစ်၏။

၄၀ သင်တို့သည် အသက်ကို ရအောင် ငါ့ထံသို့ လာခြင်းငှါ အလိုမရှိကြ။

၄၁ လူပေးသောဘုန်းအသရေကို ငါမခံ။

၄၂ သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်း မေတ္တာ သည် သင်တို့၌ မရှိသည်ကို ငါ သိ၏။

၄၃ ငါသည် ခမည်းတော်၏ အခွင့်နှင့်ရောက်လာ သော်လည်း သင်တို့သည် ငါ့ကို လက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့်ရောက်လာ လျှင် ထိုသူကို လက်ခံကြလိမ့်မည်။

၄၄ အချင်းချင်းပေးသော ဘုန်းအသရေကိုသာခံ၍၊ ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည်

အဘယ်သို့ ယုံကြည် နိုင်မည်နည်း။

၄၅ ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကို အပြစ် တင်မည်ဟု မထင်ကြနင့်။ သင်တို့ကို အပြစ်တင် သောသူတပါး ရှိသေး၏။ ထိုသူကား သင်တို့ ကိုးစားသော မောရှေ ပေတည်း။

၄၆ သင်တို့သည် မောရှေ၏ စကားကိုယုံလျှင် ငါ့ စကားကို မယုံဘဲ မနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။

၄၇ သူရေးထားသော စာကို သင်တို့သည် မယုံလျှင်၊ ငါ့စကားကို အဘယ်သို့ ယုံနိုင် မည်နည်းဟု ယုဒ လူတို့အား မိန့်တော်မူ၏။

၆

၁ ထိုနောက်မှ ယေရှုသည်တိဗေရိအိုင်တည်းဟူ သော ဂါလိလဲအိုင်ကို ကူးတော်မူ၏။

၂ အနာရောဂါ စွဲသောသူတို့၌ ပြတော်မူသော နိမိတ်လက္ခဏာတို့ကို လူအစုအဝေး အပေါင်း တို့သည် မြင်ကြသဖြင့် နောက်တော်သို့ လိုက် ကြ၏။

၃ ယေရှုသည် တောင်ပေါ်သို့တက်ကြွ၍ တပည့် တော် တို့နှင့်အတူ ထိုင်တော်မူ၏။

၄ ထိုအခါ ယုဒလူတို့၏ ပခံခံပွဲခံချိန်ရောက် လုနီး သတည်း။

၅ ယေရှုသည် မျှော်ကြည့်၍ လူအစုအဝေး အ ပေါင်းတို့သည် အထံတော်သို့လာကြသည်ကို မြင်တော်မူလျှင်၊ ဖိလိပ္ပုအား၊ ဤသူတို့ စားစရာ မုန့်ကို အဘယ်မှာ ဝယ်မည်နည်းဟု မေးတော် မူ၏။

၆ ထိုသို့မေးတော်မူသော်၊ မိမိ အဘယ်သို့ပြုမည်ကို သိတော်မူလျက်ပင် ဖိလိပ္ပုကို စုံစမ်းခြင်းငှါသာ မေးတော်မူ၏။

၇ ဖိလိပ္ပုကလည်း ဤသူတို့သည် မုန့်တဖွဲစီ စေ့ငှ အောင် ဒေနာရိအပြားနှစ်ရာအဘိုးထိုက်သော

မုန့်မလောက်ပါဟု လျှောက်၏။

၈ ရှိမုန့်ပေတရု၏ညီ အန္တေအမည်ရှိသော တပည့် တော်က၊

၉ မုယောမုန့်ငါးလုံးနှင့် ငါးကလေးနှစ်ကောင်ပါ သော သူငယ်တယောက်ရှိပါ၏။ သို့သော်လည်း ဤမျှလောက် များစွာသော လူ တို့သည် ရှိကြသည်ဖြစ်၍၊ ထိုမုန့်နှင့် ငါးနှစ်ကောင်တို့ကို အဘယ်ပြောစရာ ရှိပါသနည်းဟု လျှောက်၏။

၁၀ ယေရှုကလည်း၊ လူများတို့ကိုလျောင်းကြ စေဟု မိန့်တော်မူ၏။ ထိုအရပ်၌ မြက်ပင် ထူပြောလျက် ရှိ သည် ဖြစ် ၍၊ အရေအတွက် အား ဖြင့် ငါးထောင်မျှ လောက်သောလူတို့သည်လျောင်း ကြ၏။

၁၁ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်း ပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသော သူတို့အား ဝေငှပြန်၏။ ထိုနည်းတူ ငါးနှစ်ကောင်ကို လူများ လိုချင်သမျှ ဝေငှကြ၏။

၁၂ ထိုသူတို့သည် ဝကြပြီးမှ ကိုယ်တော်က ဘာမျှ မပျောက်စေခြင်းငှါ ကျန်ကြွင်းသောအကျိုး အပွဲတို့ကို ကောက်သိမ်းကြလော့ဟု တပည့် တော် တို့အား မိန့်တော်မူသည်ဖြစ်၍၊

၁၃ စားသောသူတို့၌ ကျန်ကြွင်းသော မုယောမုန့် ငါးလုံး၏ အကျိုးအပွဲတို့ကို ကောက်သိမ်း၍ တဆယ်နှစ်တောင်း အပြည့်ရကြ၏။

၁၄ ထိုသို့ယေရှုပြတော်မူသော နိမိတ်လက္ခဏာ ကို ထိုလူများတို့သည် မြင်လျှင်၊ ဤသူကား ဤလောကသို့ ကြွလာရသော ပရောဖက် အမှန် ဖြစ်သည်ဟု ဆိုကြ၏။

၁၅ ထိုသူတို့သည် ကိုယ်တော်ကို ရှင်ဘုရင် အရာ ၌ ချီးမြှောက်ခြင်းငှါ လာ၍ အနိုင်အထက်ပြု ကြမည် အကြောင်းကို ယေရှုသည်သိတော်မူ လျှင်၊ တောင်ပေါ်သို့ တယောက်တည်း ကြွတော် မူပြန်၏။

၁၆ ညအချိန်ရောက်သောအခါ တပည့်တော်တို့ သည် အိုင်သို့သွား၍ လှေထဲသို့ဝင်ပြီးလျှင်၊

၇ ကောင်းကင်သို့အဘယ်သူ တက်လိမ့်မည်နည်း။ နက်နဲရာထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်း ဟု စိတ်ထဲမှာမအောက်မေ့နှင့် ဟုဆို၏။ ထိုသို့ ဆိုသော် ခရစ်တော်ကို ဆောင်ခဲ့ခြင်းငှါ ကောင်း ကင်သို့ အဘယ်သူတက်လိမ့်မည်နည်း။ ခရစ် တော်ကို သေခြင်းမှ ထမြောက်ခြင်းငှါ နက်နဲရာ ထဲသို့ အဘယ်သူ ဆင်းလိမ့်မည်နည်း ဟု ဆိုလို သတည်း။

၈ တဖန်ဆိုသည်ကား တရားတော်သည် သင်နှင့် နီး၏။ သင်၏နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်း ရှိသည် ဟုဆို၏။ ထိုသို့ ဆိုသော်၊ ငါတို့ ဟောသော ယုံကြည်ခြင်း တရားကို ဆိုလိုသတည်း။

၉ အဘယ်သို့နည်း ဟုမူကား သင်သည် သခင် ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက် စေတော်မူပြီဟု စိတ်နှလုံး ထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။

၁၀ ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။

၁၁ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ နှုတ်ဖြင့် ဝန်ခံ ရ၏။ ကျမ်းစာလာသည်ကား၊ ထို ကျောက်ကို အရှိပြုသော သူမည်သည်ကား၊ ရှက်ကြောက် ခြင်း မရှိနိုင်ရာ ဟု လာသတည်း။

၁၂ ယုဒအမျိုး၊ ဟေလသအမျိုးကို မရွေး၊ လူ အပေါင်းတို့ကို အစိုးရသော အရှင်တပါးတည်း ရှိ၍၊ ကိုယ်တော်ကို ပဌနာပြုသော သူအပေါင်း တို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။

၁၃ အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်း သို့ ရောက်ကြလေတံ့။

၁၄ သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သိတင်းမကြားလျှင် အဘယ် သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသော သူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။

၁၅ လူကိုမစေလွှတ်လျှင် အဘယ်သို့ဟောပြော နိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာ

သည်ကား၊ ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာ သိတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၏ ခြေတို့သည် အလွန် တင့်တယ်စွာတကားဟု လာသတည်း။

၁၆ သို့သော်လည်း၊ လူအပေါင်းတို့သည် ဝမ်း မြောက် စရာသိတင်းကို နားထောင်ကြသည် မဟုတ်။ ပရောဖက် ဟောရှာယစကားဟူမူ ကား၊ အိုထာဝရဘုရား၊ ကျွန်ုပ်တို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံပါသနည်း ဟုဆို၏။

၁၇ သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။

၁၈ သို့ရာတွင် လူအပေါင်းတို့သည် မကြား ရကြပြီ လော၊ အမှန်ကြားရပြီ။ သူတို့၏ အသံသည် မြေတပြင်လုံး၌ နံ့ပြား၍၊ သူတို့၏ စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီဟု ငါဆို၏။

၁၉ တဖန် ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော။ မောရှေကမရေ ရသော လူမျိုးအားဖြင့် သင်တို့သည် ငြါ့စု သော စိတ်ရှိစေခြင်းငှါ၎င်း၊ ပညာမရှိသော လူမျိုးအားဖြင့် စိတ်ဆိုးစေခြင်းငှါ၎င်း၊ ငါပြုမည် ဟု ရှေ့ဦးစွာ ဆို၏။

၂၀ ဟောရှာယသည် သာ၍ ရဲရင့်စွာ ဆိုသည်ကား၊ ငါ့ကိုမရာသော သူတို့သည် ငါ့ကို တွေ့ရကြ၏။ ငါ၏ အကြောင်းကို မမေးမြန်းသော သူတို့၌ ငါထင်ရှားသည် ဟုဆို၏။

၂၁ ဣသရေလ လူတို့ကို ရည်မှတ်၍ တဖန် မိန့်တော် မူသည်ကား၊ နားမထောင်ခြင်းဆန် တတ်သော လူမျိုးသို့ တနေ့လုံး ငါသည်လက်ဝါးကို ဖြန့်ရပြီ ဟု ဆိုသတည်း။

၁၇ ဘွယ် ရှိအံ့နည်း။

၂၃ ချီးမြှောက်ခြင်း အဘို့ပြင်ဆင်တော်မူနှင့်သော ကရုဏာ ခံရာ အိုးများတည်းဟူသော။

၂၄ ယုဒအမျိုးသားတို့ အထဲမှသာမဟုတ်။ တပါး အမျိုးသားတို့ အထဲမှ ပရောဖက် ဟောရှေ ဆိုသည် အတိုင်း ခေါ်တော် မူသော ငါတို့၌ ဘုန်း အာနုဘော်တော် ကြွယ်ဝခြင်းကို ထင်ရှားစေခြင်း ငါ့ ပြုတော်မူသည် မှန်လျှင်၊ အဘယ်ပြောဘွယ် ရှိအံ့နည်း။

၂၅ ဟောရှေ၏ ကျမ်းစာ၌ လာသည်ကား၊ ငါ၏ လူမဟုတ်သောသူကို ငါ၏လူဟူ၍ ငါခေါ်မည်။ မချစ်သောသူတို့သမီးကိုလည်းအချစ် ဟူ၍ ငါခေါ်မည်။

၂၆ သင်တို့သည်ငါ၏ လူမဟုတ် ဟု ပြောဆိုရာအရပ် ၌ နေသော သူတို့သည်၊ အသက်ရှင် တော်မူသော ဘုရားသခင်၏သား ဟု ခေါ်ဝေါ်ခြင်းကို ခံရကြ လိမ့်မည် ဟု လာသတည်း။

၂၇ ပရောဖက် ဟောရှေယသည်လည်း ကုသရေလ အမျိုးကို ရည်မှတ်၍ ကြွေးကြော်သည်ကား၊ ကုသရေလ အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံးနှင့်အမျှ များသော်လည်း၊ ကြွင်းသော သူတို့သာလျှင် ကယ်တင်တော်မူခြင်းသို့ ရောက် ကြလိမ့်မည်။

၂၈ အမှုတော်ကို တရားသဖြင့် ပြီးစီးစေခြင်းငှါ ဆုံးဖြတ်တော်မူမည်။ ထာဝရ ဘုရားသည် မြေပေါ်မှာ ဆုံးဖြတ်တော်မူသော အမှုကို ပြု တော်မူလိမ့်မည် ဟု ဆိုသတည်း။

၂၉ ထိုသို့နှင့်အညီ၊ ဟောရှေယသည် အထက်က ဆိုပြန် သည်ကား၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားသည် ငါတို့၌ မျိုးစေ့ကို ကြွင်းစေ တော်မူလျှင်၊ ငါတို့သည်သောဒ်မြို့ကိုသို့ ဖြစ်၍ ဂေါဗောရမြို့နှင့် တူကြပြီ။

၃၀ ထိုကြောင့်၊ အဘယ်သို့ပြောမည်နည်းဟူမူကား၊ ဖြောင့်မတ်ခြင်းကို မှီအောင်မလိုက်သောတပါး အမျိုးသားတို့သည် ဖြောင့်မတ်ခြင်းကို မှီကြ၏။ ထိုသို့ဆိုသော် ယုံကြည်ခြင်း အားဖြင့် မှီသော

ဖြောင့်မတ်ခြင်းကို ဆိုလိုသတည်း။

၃၁ ဖြောင့်မတ်ခြင်းတရားကို မှီအောင်လိုက်သော ကုသရေလ လူတို့မူကား၊ ဖြောင့်မတ်ခြင်းတရား ကို မမှီကြ။

၃၂ အဘယ်ကြောင့် မမှီကြသနည်း။ ယုံကြည်ခြင်း အားဖြင့်မလိုက်၊ ပညတ်တရား၏ အကျင့်အား ဖြင့်သာ လိုက်ကြ သတည်း။

၃၃ ကျမ်းစာ၌ လာသည်ကား၊ ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန် တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကိုအမှီ ပြုသော သူမည်သည်ကား၊ ရှက်ကြောက်ခြင်း မရှိနိုင်ရာ ဟု လာသည်နှင့်အညီ၊ ထို ကျောက်ကို ကုသရေလ လူတို့သည် ထိမိ၍လဲကြ၏။

၁၀

၁ ညီအစ်ကိုတို့၊ ကုသရေလလူတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်စေခြင်းငှါ၊ ငါ၏စေတနာ အလိုရှိ၍ ဘုရားသခင်ကို ဆုတောင်းလေ့ရှိ၏။

၂ ထိုသူတို့သည် မှန်သောပညာ မရှိသော်လည်း၊ ဘုရားသခင်ဘက်၌ စိတ်အားကြီး သည်ဟု သူတို့အဘို့ ငါသက်သေခံ၏။

၃ ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားကို မသိဘဲ၊ ကိုယ်ဖြောင့်မတ်ခြင်းကို တည်စေခြင်းငှါ ရှာကြံသောကြောင့်၊ ဘုရား သခင်၏ ဖြောင့်မတ်ခြင်း တရားကို ဝန်မခံကြ။

၄ ယုံကြည်သောသူ အပေါင်းတို့သည်ဖြောင့်မတ် ရာသို့ ရောက်မည် အကြောင်း၊ ပညတ်တရား သည် ခရစ်တော်အားဖြင့် စုံလင်ခြင်း ရှိ၏။

၅ မောရှေကလည်း၊ ထိုအကျင့်ကိုကျင့်သော သူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည် ဟု ပညတ်တရားနှင့် စပ်ဆိုင်သော ဖြောင့်မတ် ခြင်း တရားကို ရည်မှတ်၍ ရေးထားသတည်း။

၆ ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်း တရားဆိုသည်ကား၊

ကပေ ရနောင်မြို့သို့ ရောက်အံ့သောငှါ အိုင်ကို ကူးကြ၏။

၁၇ ထိုအခါ မှောင်မိုက်ဖြစ်၍ ယေရှုသည် သူတို့ရှိရာ သို့ မရောက်သေး။

၁၈ လေပြင်းမုန်တိုင်းလာ၍ လှိုင်းတံပိုး ထလေ၏။

၁၉ ခရီးတတိုင်ခွဲ နှစ်တိုင်လောက် တက်ခတ်၍ ရောက်သောအခါ၊ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်၍ လှေအနီးသို့ ချဉ်းတော် မူသည်ကို သူတို့သည်မြင်၍ ကြောက်လန့်ခြင်း ရှိကြ၏။

၂၀ ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်။ မကြောက် လန့်ကြနှင့်ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော်ကို ဝမ်းမြောက် စွာခံယူကြ၏။

၂၁ လှေသည်လည်း ရောက်လိုသော အရပ်သို့ တခဏခြင်းတွင် ဆိုက်လေ၏။

၂၂ အိုင်တဘက်၌နေသော လူအစုအဝေးတို့ သည်ကား၊

၂၃ အထက်က သခင်ဘုရားသည် ကျေးဇူးတော် ကို ချီးမွမ်းပြီးမှ၊ လူများသည် မှန်ကို စားကြရာ အရပ်နှင့်အနီး၊ တိဗေရိမြို့မှ အခြားသော လှေငယ်များ လာသော်လည်း၊ မနေည့် တပည့် တော် တို့ဝင်သောလှေမှတစ်ပါး အဘယ် လှေမျှ မရှိသည်ကို၎င်း၊ ယေရှုသည် ထိုလှေထဲသို့ တပည့်တော်တို့နှင့်အတူ ဝင်တော် မမူဘဲလျက်၊ တပည့် တော်တို့သာ သွားကြသည်ကို၎င်း မြင်ကြ၍၊

၂၄ ထိုအရပ်၌ ယေရှုမှစသော တပည့်တော်တို့ မရှိသည်ကို သိကြသဖြင့်၊ နက်ဖြန်နေ၌ လှေ စီး၍ ယေရှုကိုရှာခြင်းငှါ ကပေရနောင်မြို့သို့ သွားကြ၏။

၂၅ အိုင်တဘက်၌ တွေ့လျှင် အရှင်ဘုရား၊ အဘယ် သောအခါ ဤအရပ်သို့ကြွလာ တော်မူသနည်း ဟု မေးလျှောက်ကြ၏။

၂၆ ယေရှုကလည်း၊ ငါအမှန်အကန် ဆိုသည်ကား၊ သင်တို့သည် နိမိတ်လက္ခဏာတို့ကို မြင်သော ကြောင့် ငါ့ကိုရှာသည် မဟုတ်။

၂၇ မှန်ကိုစား၍ ဝသောကြောင့်သာ ရှာကြ၏။ ပျက်စီးတတ်သော အစာကို ရခြင်းငှာ မကြိုးစား ကြနှင့်။ လူသားသည်သင်တို့ အားပေး၍ ထာဝရ အသက်နှင့်အမျှတည့် တတ်သော အစာကိုရခြင်းငှါ ကြိုးစားကြလော့။ ထိုသားသည် ခမည်းတော် ဘုရား၏ တံဆိပ်ခတ်ခြင်းကို ခံသော သူဖြစ်သည်ဟု မိန့်တော်မူ၏။

၂၈ ထိုသူတို့ကလည်း၊ ဘုရားသခင်၏အလိုတော်နှင့် ညီသော အကျင့်ကိုကျင့်ခြင်းငှါ အဘယ်သို့ ပြုရပါမည်နည်းဟု မေးလျှောက်ကြ၏။

၂၉ ယေရှုကလည်း ဘုရားသခင်စေလွှတ်တော် မူသောသူကို ယုံကြည်ခြင်းအကျင့်ကား၊ အလို တော်နှင့် ညီသော အကျင့်တည်း ဟု မိန့်တော် မူ၏။

၃၀ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ် မျက်စိနှင့် မြင်၍ ကိုယ်တော်ကို ယုံကြည်မည် အကြောင်း အဘယ်နိမိတ် လက္ခဏာကို ပြတော် မူသနည်း။ အဘယ်အမှုကို ပြတော်မူသနည်း။

၃၁ ကျမ်းစာ၌လာသည်ကား၊ ထိုသူတို့စားစရာတို့ ကောင်းကင်မှ မှန်ကို ပေးတော်မူသည်ဟု လာသည်နှင့်အညီ၊ ငါတို့ဘိုးဘေးများသည် တော၌ မနွှဲကိုစားကြသည် ဟုလျှောက်ကြ၏။

၃၂ ယေရှုကလည်း ငါအမှန် အကန် ဆို သည် ကား၊ မောရှေသည် ကောင်းကင်မှ မှန်ကို သင်တို့အား မပေး၊ ခမည်းတော်သည် မှန်သော ကောင်းကင်မှန်ကို သင်တို့အား ပေးတော်မူ၏။

၃၃ ဘုရားသခင်၏ မှန်မူကား၊ ကောင်းကင်မှ ဆင်းသက်၍ လောကီသားတို့အား အသက်ကို ပေးသော မှန်ပေတည်းဟု မိန့်တော် မူလျှင်။

၃၄ သခင်၊ ထိုမှန်ကို အကျွန်ုပ်တို့အား အစဉ်မပြတ် ပေးတော်မူပါဟု လျှောက်ကြ၏။

၃၅ ယေရှုကလည်း၊ ငါသည် အသက်မှန် ဖြစ်၏။ ငါ့ထံသို့လာသောသူသည် နောက်တဖန် အဆာ အမွတ်မခံရ၊ ငါ့ကို ယုံကြည်သောသူသည် နောက်တဖန် ရေငတ် မခံရ။

၃၆ သို့သော်လည်း သင်တို့သည် ငါ့ကိုမြင်လျက်ပင်

မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။

၃၇ ခမည်းတော်သည် ငါ့အား ပေးတော်မူ သူတို့သည် ငါ့ထံသို့လာကြ လိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် အလျှင်းမပယ်။

၃၈ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့ လိုက်ခြင်းငှါ ကောင်းကင်မှ ဆင်းသက်သည် မဟုတ်။ ငါ့ ကိုစေလွှတ်တော်မူသော သူ၏ အလိုတော်သို့ လိုက်ခြင်းငှါ ဆင်းသက်၏။

၃၉ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသော သူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက် စေခြင်းငှါ၎င်း။

၄၀ သားတော်ကို ကြည့်ခြင်း၌ ယုံကြည်သောသူ ရှိသူတို့သည် ထာဝရအသက်ကို ရစေခြင်း ငှါ၎င်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံး သောနေ့၌ ထိုသူတို့ကို ထမြောက် စေမည်ဟု မိန့်တော်မူ၏။

၄၁ ငါသည် ကောင်းကင်မှဆင်းသက်သော မှန်ဖြစ်၏ ဟု မိန့်တော်မူသည်ကို ယုဒလူတို့က၊

၄၂ ဤသူသည် ယောသပ်၏သား ယေရှု ဖြစ်သည် မဟုတ်လော၊ သူ၏မိဘကို ငါတို့သိသည် မဟုတ်လော၊ ငါသည် ကောင်းကင်မှ ဆင်းသက် ၏ဟု သူသည်အဘယ်သို့ ဆိုရသနည်းဟု ကဲ့ရဲ့ ပြစ်တင်လျက် ဆိုကြ၏။

၄၃ ယေရှုကလည်း၊ ငါ့ကို အချင်းချင်း ကဲ့ရဲ့၍ အပြစ် မတင်ကြနှင့်။

၄၄ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော် မမူလျှင်၊ အဘယ်သူမျှ ငါ့ထံ သို့ မလာနိုင်၊ လာသော သူကို နောက်ဆုံးသော နေ့၌ ငါထမြောက် စေမည်။

၄၅ အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ထိုသူ အပေါင်းတို့သည် ဘုရားသခင် ဆုံးမသွန်သင် တော်မူသောသူဖြစ်ကြ လိမ့်မည်ဟု လာသည်နှင့် အညီ၊ ခမည်းတော်ထံ၌ နားထောင်၍ နည်းခံ သောသူ မှန်သူတို့သည် ငါ့ထံသို့ လာကြ၏။

၄၆ ထိုသို့ ငါဆိုသော်၊ ဘုရားသခင် အထံတော်က ကြွလာသော သူမှတစ်ပါး တစ်စုံတစ်ယောက်သော သူသည် ခမည်းတော်ကို မြင်ခဲ့ပြီဟု မဆိုလို၊ ကြွလာသော သူမူကား၊ ခမည်းတော်ကို မြင်ခဲ့ပြီ။

၄၇ ငါ အမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည် သောသူသည် ထာဝရအသက်ကို ရ၏။

၄၈ ငါသည် အသက်မှန်ဖြစ်၏။

၄၉ သင်တို့ဘိုးဘေးများသည် တော၌ မနွဲ့ကို စားလျက် သေကြ၏။

၅၀ ကောင်းကင်မှ ဆင်းသက်သော မှန်ကိုစားသော သူသည် သေခြင်းနှင့် ကင်းလွတ်၏။

၅၁ ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက် မှန်ဖြစ်၏။ ဤမှန်ကို စားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်။ ငါ ပေးသော မှန်ကား၊ လောကီသားတို့၏ အသက်အဘို့ အလိုငှါ စွန့်သော ငါ၏ အသားပေတည်းဟု မိန့်တော်မူ၏။

၅၂ ထိုအခါယုဒလူတို့က၊ ဤသူသည်မိမိ အသားကို ငါတို့ စားစရာဘို့ အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။

၅၃ ယေရှုကလည်း၊ ငါ အမှန်အကန်ဆိုသည်ကား၊ လူသား၏ အသားကို မစား၊ အသွေးကို မသောက်လျှင် သင်တို့ အသက်မရှိ။

၅၄ ငါ၏အသားကို စား၍ ငါ၏အသွေးကို လည်း သောက်သော သူသည် ထာဝရအသက် ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့ ငါထမြောက် စေမည်။

၅၅ ငါ၏ အသားသည် စားစရာကောင်း၏။ ငါ၏ အသွေးလည်း သောက်စရာ ကောင်း၏။

၅၆ ငါ၏ အသားအသွေးကို သောက်စားသောသူ သည် ငါ၌ တည်၏။ ထိုသူ၌လည်း ငါတည်၏။

၅၇ အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ် တော်မူ၍၊ ငါသည် ခမည်းတော် အားဖြင့် အသက်ရှင်သည်နည်းတူ ငါ့ကိုစားသော

၄၈ ထိုသူတို့သည် ကုသရေလ လူဖြစ်၍၊ သား အရာ၌ ချီးမြှောက်ခြင်းနှင့်၎င်း၊ ဘုန်းအာနုဘော် တော်နှင့်၎င်း၊ ပဋိညာဉ် တရားတို့နှင့်၎င်း၊ ပညတ်တရားထားခြင်းနှင့်၎င်း၊ ဝတ်ပြုခြင်း နှင့်၎င်း၊ ဂတိတော်တို့နှင့်၎င်း ဆိုင်ကြ၏။

၅၅ ဘိုးဘေးများတို့နှင့် ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း ဇာတိ အမျိုးအားဖြင့် ထိုသူတို့၏ အမျိုးဖြစ် တော်မူ၏။ ထိုခရစ်တော်သည်လည်း ခပ်သိမ်းသောအရာ တို့ကို အစိုးရတော်မူ၍ ထာဝရ မင်္ဂလာ ရှိတော် မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်။

၆၆ ထိုသို့ ဆိုသော် ဘုရားသခင်၏ ဂတိတော် မတည်ဟု ငါမဆိုလို။ အကြောင်းမူကား၊ ကုသ ရေလနှင့် ဆက်နွယ်သော သူအပေါင်း တို့သည် ကုသရေလ လူမှန်မဟုတ်။

၇၇ ထိုနည်းတူ အာဗြဟံ၏ အမျိုးအနွယ်ဖြစ်သော သူအပေါင်းတို့သည် အာဗြဟံ၏ သားမှန်မဟုတ်။ ကုဇာက်၌သာ သင်၏အမျိုး တည်လိမ့်မည်ဟု ဗျာဒိတ်တော် ရှိ၏။

၈၈ ထိုကြောင့်၊ ဇာတိအမျိုးသားတို့သည် ဘုရား သခင်၏ သားမှန်မဟုတ်။ ဂတိတော်နှင့် ဆိုင်သော သားတို့သည် အမျိုးအနွယ် မှန်သည် ဟု မှတ်တော်မူ၏။

၉၉ ဂတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလ အချိန်စေ့သောအခါ၊ ငါလာ၍ စာရာသည်သား ကို ရလိမ့်မည် ဟု လာသတည်း။

၁၀၀ ထိုမျှမဟုတ်၊ ရေဗတ္တသည် ငါတို့အဘ ကုဇာက်နှင့် စုံဘက်၌ ပဋိသန္ဓေ စွဲယူသောအခါ။

၁၀၁ ဘုရားသခင် ရွေးကောက်တော်မူခြင်းနှင့် ယှဉ်သော အကြံတော်သည် အကျင့်အားဖြင့် မတည်။ ခေါ်တော်မူသောသူ၏ အလိုတော် အားဖြင့် တည်မည်အကြောင်း၊ သားမသားမို့ ထို သားတို့သည်ကောင်းသောအကျင့်၊ မကောင်း သောအကျင့်ကို မကျင့်မို့။

၁၀၂ သားအကြီးသည် သားအငယ်၌ ကျွန်ခံရလိမ့်မည် ဟု ထိုမိန့်မအား ဗျာဒိတ် ပေးတော်မူ၏။

၁၃ ထိုသို့နှင့် အညီ၊ ယာကုပ်ကို ငါချစ်၏။ ဇေဘောကို မုန်း၏ဟု ကျမ်းစာလာသတည်း။

၁၄ သို့ဖြစ်၍၊ အဘယ်သို့ပြောရမည်နည်း။ ဘုရား သခင်သည် မတရားသောအမှုကို ပြုတော် မူသလော၊ ထိုသို့မပြောရ။

၁၅ ဘုရားသခင်က၊ ငါသည် ကျေးဇူးပြုလိုသော သူကို ကျေးဇူးပြုမည်။ သနားလိုသောသူကို လည်း သနားမည် ဟု ဗောဇ္ဈင်္ဂမိန့်တော် မူ၏။

၁၆ ထိုကြောင့်၊ လိုချင်သောသူသည် တတ်နိုင်သည် မဟုတ်။ ပြေးသောသူ သည်လည်း တတ်နိုင်သည် မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားခင် သာလျှင် တတ်နိုင်တော် မူ၏။

၁၇ ကျမ်းစာ၌ ဖာရော ဘုရင်ကိုဆိုသည်ကား၊ ငါ တန်ခိုးကို သင်၌ ငါပြုခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီးတပြင်လုံးတွင် ကျော်စောစေခြင်းငှါ၎င်း၊ သင့်ကို ချီးမြှောက်ခဲ့ပြီ ဟု ဆိုသတည်း။

၁၈ ထိုသို့နှင့် အညီ၊ ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏။ ခိုင်မာစေလိုသော သူကို လည်း ခိုင်မာ စေတော်မူ၏။

၁၉ သို့ဖြစ်လျှင်၊ ဘုရားသခင်သည် အဘယ်ကြောင့် အပြစ်တင်တော် မူသေးသနည်း။ အဘယ် သူသည် အလိုတော်ကို ဆီးတားဘူးသနည်း ဟု ဆိုမည်လော။

၂၀ ဘုရားသခင်ကို ငြင်းဆန်သောအချင်းလူ၊ သင် သည်ကား အဘယ်သူနည်း။ လုပ်အပ်သော အရာသည် လုပ်တတ်သော သူအား၊ အဘယ် ကြောင့် ငါ့ကို၍သို့ လုပ်သနည်း ဟု ဆိုရမည် လော။

၂၁ အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေ တပုံတည်းနှင့် အိုးမြေတံ၊ အိုးယုတ်ကို လုပ်ပိုင်သည် မဟုတ်လော။

၂၂ ဘုရားသခင်သည် မိမိအမျက်တော်ကိုပြု၍၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ အလိုတော် ရှိလျက်၊ ပျက်စီးခြင်း အဘို့ပြင်ဆင်သော အမျက် ခံရာ အိုးများတို့ကို အလွန်သည်ခံခြင်း ခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြော

ကြံစဉ်တော်မူခြင်းအတိုင်း ခေါ်တော်မူသော သူတို့၏ အကျိုးကိုခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုကြကုန်သည်ကို ငါတို့ သိကြ၏။

၂၉ ဘုရားသခင်၏ သားတော်သည် အများသော ညီတို့တွင် သားဦးဖြစ်တော် မူမည် အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွက သိတော်မူသော သူတို့ကို သားတော်၏ ပုံသဏ္ဍာန်နှင့် တညီတည်း ဖြစ်စေခြင်းငှါ ရှေ့မဆွက ခွဲခန့်မှတ်သား တော်မူ၏။

၃၀ ထိုသို့ခွဲခန့်မှတ်သားနှင့်သော သူတို့ကိုခေါ်တော် မူ၏။ ခေါ်တော် မူသော သူတို့ကိုလည်း ဖြောင့်မတ်ရာ၌ တည်စေတော် မူ၏။ ထိုသို့ တည်စေတော်မူသော သူတို့ကိုလည်း ချီးမြှောက် တော်မူ၏။

၃၁ သို့ဖြစ်၍ ဤအရာများတို့၌ အဘယ်သို့ ပြောစရာ ရှိသနည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်၊ အဘယ်သူ သည် ငါတို့ဘက်၌ နေနိုင်မည်နည်း။

၃၂ မိမိသားတော်ရင်းကို မနမြောဘဲ၊ ငါတို့ရှိသမျှ အဘို့အလို ငှါ စွန့်တော် မူသော သူသည်၊ သားတော်နှင့် တကွ ခပ်သိမ်းသော အရာတို့ကို ငါတို့အား မပေးဘဲ အဘယ်သို့ နေတော်မူ မည်နည်း။

၃၃ ဘုရားသခင် ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့် မတ်ရာ၌ တည်စေသော သူကား၊ ဘုရားသခင် ပေတည်း။

၃၄ အပြစ်စီရင်သော သူကားအဘယ်သူနည်း။ အသေခံ၍ ခံသည်သာမက၊ သေခြင်းမှ ထ မြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ နေလျက်၊ ငါတို့အဘို့ဆုတောင်း သောသူကား ခရစ်တော် ပေတည်း။

၃၅ ခရစ်တော်၏ ချစ်ခြင်း မေတ္တာနှင့် ငါတို့ကို အဘယ်သူ ကွာစေမည်နည်း။

၃၆ အကယ်စင်စစ် ကိုယ်တော်အတွက်အကျွန်ုပ်

တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏ ဟု ကျမ်းစာလာ သည်နှင့် အညီ၊ ဆင်းရဲမြဲမြဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဘေးနှင့် တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကို ခံရသော်လည်း၊ ထိုအမှု တို့တွင် အဘယ်အမှုသည် ခရစ်တော်၏ ချစ်ခြင်း မေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။

၃၇ မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော် မူသော သူ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထိုအမှု ခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။

၃၈ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ် အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက် မှောက် အရာဖြစ်စေ၊ နောင်လာ လတုံ့သော အရာဖြစ်စေ၊

၃၉ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှ စ၍ အဘယ်နိမ့်တက အရာမျှသည်၊ ငါတို့ သခင်ယေရှု ခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာ တော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည် သဘော ကျလျက်ရှိ၏။

၉

၁ ငါ့ကိုယ်ကိုယ်သိသော စိတ်သည် သန့်ရှင်း သော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေ ခံလျက်၊ ငါသည် မုသားမပါ၊ ခရစ်တော် ရှေ့၌ မှန်ကန်စွာ ပြောသည်ကား၊

၂ ငါသည် အလွန်ဝမ်းနည်း ခြင်းရှိ၏။ စိတ်နှလုံး ထဲ၌ မမြားမလပ် ပူပန်ခြင်း ဝေဒနာရှိ၏။

၃ အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသား ချင်းဖြစ်သော ငါ့ညီအစ်ကိုတို့ အတွက် ငါသည် ကိုယ်တိုင် ခရစ်တော်နှင့် ရှိ၍ ကျိန်ခြင်းကို ခံချင် လောက်အောင် စိတ်ရှိ၏။

သူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။

၅၈ ဤမှန်ကား၊ ကောင်းကင်မှ ဆင်းသက်သောမှန် ဖြစ်၏။ သင်တို့ဘိုးဘေးများသည် မနွကို စား လျက် သေရသကဲ့သို့မဟုတ်၊ ဤမှန်ကိုစားသော သူသည် အစဉ်မပြတ်အသက်ရှင်လိမ့်မည်ဟု၊

၅၉ ကပေရနောင်မြို့မှာ တရားစရပ်၌ ဩဝါဒ ပေးစဉ်တွင် မိန့်တော်မူ၏။

၆၀ တပည့်တော် အများတို့သည် ကြားလျှင်၊ ထို စကားသည် အလွန်ခက်လှ၏။ အဘယ်သူ နားခံနိုင်မည်နည်း ဟု ဆိုကြ၏။

၆၁ ထိုသို့တပည့်တော်တို့ ကဲ့ကဲ့ရဲ့အပြစ်တင်သည် ကို ယေရှုသည် အလိုအလျောက် သိတော် မူလျှင် ဤတရားစကားကြောင့် သင်တို့သည် စိတ်ပျက်ကြ သလော။

၆၂ လူသားသည် အရင်နေရာအရပ်သို့ တဖန် ကြွတက်သည်ကိုမြင်ရလျှင် အဘယ်သို့ထင်မှတ် ကြမည်နည်း။

၆၃ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယ သည် အလျှင်းမတတ်နိုင်။ ငါပြောသော စကား သည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။

၆၄ သို့သော်လည်း သင်တို့တွင် မယုံကြည်သော သူအချို့ ရှိ၏။

၆၅ ထိုကြောင့် ငါ၏ ခမည်းတော်သည် အခွင့် ပေးတော် မမူလျှင်အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်ဟု အထက်ကငါဆိုခဲ့ပြီဟု မိန့်တော် မူ၏။ ထိုသို့မိန့်တော်မူသည် အကြောင်း ဟူမူကား၊ အဘယ်သူ မယုံကြည်သည် ကို၎င်း၊ အဘယ်သူသည် ကိုယ်တော် ကို အပ်နှံမည် ကို၎င်း၊ ယေရှုသည် အစအ ဦး၌ သိတော်မူ၏။

၆၆ ထိုအခါမစ၍ တပည့်တော်အများတို့သည် ကိုယ် တော်နှင့် မပေါင်းဘဲ ဆုတ်သွား ကြ၏။

၆၇ ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသော သူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိကြသလောဟု မေးတော်မူလျှင်၊

၆၈ ရှိမှန်ပေတရက၊ သခင်၊ အကျွန်ုပ်တို့သည်

အဘယ်သူထံသို့ သွားရပါမည်နည်း။ ထာဝရ အသက်နှင့် ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။

၆၉ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင် တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်ဟုလျှောက်လေ၏။

၇၀ ယေရှုကလည်း တကျိပ်နှစ်ပါးသော သင်တို့ ကို ငါရွေးကောက်သည် မဟုတ်လော၊ သို့သော် လည်း သင်တို့တွင် ရန်သူတ ယောက်ပါသည်ဟု မိန့်တော်မူ၏။

၇၁ ထိုသို့မိန့်တော်မူသော်၊ တကျိပ်နှစ်ပါး အဝင်ဖြစ်၍ ကိုယ်တော်ကို အပ်နှံမည်သူ၊ ရှိမှန်၏သား ယုဒ ရုကာရုတ် ကိုဆိုလို သတည်း။

၇

၁ ထိုနောက်မှ ယေရှုသည် ဂါလိလဲပြည်၌ လှည့် လည်တော်မူ၏။ ယုဒလူတို့သည် ကိုယ်တော်ကို သတ်အံ့သောငှါ ရှာကြံသော ကြောင့် ယုဒပြည်၌ လှည့်လည်ခြင်းငှါ အလိုတော် မရှိ။

၂ ယုဒလူတို့၏ သကေနေပွဲခံခါနီးတွင်၊

၃ ညီတော် တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များ တို့သည် မြင်စေခြင်းငှါ ဤ အရပ်မှ ထွက်၍ ယုဒပြည်သို့ ကြွပါ။

၄ ကျော်စောက်ထွီကို အလိုရှိသောသူမည်သည် ကား၊ မထင်ရှားသော အားဖြင့် အဘယ်အမှု ကိုမျှ မပြုတတ်။ ဤအမှုတို့ကိုသင်သည် ပြုလျှင်၊ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊

၅ မယုံကြည်သောကြောင့် ယေရှုအား ဆိုကြ၏။

၆ ယေရှုကလည်း၊ ငါ့အချိန်မရောက်သေး သင်တို့ သို့ ခပ်သိမ်းသော အချိန်သင့်လျက် ရှိ၏။

၇ လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်

၈ ငါ့ကို မုန်းကြ၏။ အကြောင်းမူကား၊ ငါသည် သူတို့၏အကျင့် ဆိုးညစ်ကြောင်းကို သက်သေ ခံ၏။

၉ ထိုပွဲသို့သင်တို့သွားကြလော့။

၁၀ ငါမသွားသေး။ ငါ့အချိန် မပြည့်စုံသေးဟု မိန့် တော်မူပြီးလျှင်၊ ဂါလိလိပြည်မှာ နေတော်မူ၏။

၁၁ ညီတော်တို့သွားပြီးမှ ကိုယ်တော်သည် ထိုပွဲသို့ မထင်မရှားကြတော်မူ၏။

၁၂ ထိုပွဲ၌ ယုဒလူတို့က၊ ယေရှုသည် အဘယ်မှာ ရှိသနည်းဟု မေးမြန်းရှာဖွေကြ၏။

၁၃ လူအစုအဝေးတို့သည် ကိုယ်တော်ကို အ ကြောင်းပြု၍ အုတ်အုတ်သံသံ ဖြစ်ကြ၏။ အချို့ တို့က၊ သူသည် သူတော်ကောင်း ဖြစ်သည် ဟူ၍၎င်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများ ကိုလှည့်ဖြားသည် ဟူ၍၎င်း ဆိုကြ၏။

၁၄ သို့သော်လည်း ယုဒလူတို့ကို ကြောက်သော ကြောင့် အဘယ်သူမျှ အတည့်အလင်း မပြော ဝံ့ကြ။

၁၅ ထိုပွဲကိုခံစဉ်တွင်၊ ယေရှုသည် ဝိမာန်တော် သို့တက်၍ ဆုံးမဩဝါဒ ပေးတော်မူ၏။

၁၆ ယုဒလူတို့သည် အံ့သြ၍၊ ဤသူသည် စာမသင် ဘဲလျက် အဘယ်သို့ တတ်ဘိသနည်းဟု ဆိုကြ၏။

၁၇ ယေရှုကလည်း၊ ငါဟောသောဒေသနာသည်ငါ၏ ဒေသနာမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော သူ၏ ဒေသနာ ဖြစ်၏။

၁၈ ထိုသူ၏ အလိုတော်သို့ လိုက်ချင်သော သူမည် သည်ကား၊ ဤဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော၊ ငါသည် ကိုယ်အလို အလျောက် ဟောပြော သလောဟု ပိုင်းခြား၍ သိလိမ့်မည်။

၁၉ ကိုယ်အလို အလျောက် ဟောပြောသော သူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ မိမိကို စေလွှတ်တော်မူသော သူ၏ ဘုန်းအသရေကို ရှာသော သူမူကား၊ ယုံ လောက်သောသူဖြစ်၏။

ထိုသူ၌ မုသာ မရှိ။

၁၉ မောရှေသည် ပညတ်တရားကို သင်တို့အား ပေးသည် မဟုတ်လော။ ထိုတရားကို သင်တို့ တွင် တစုံတယောက်မျှမကျင့်။ ငါ့ကို သတ်အံ့ သောငှါ အဘယ်ကြောင့် ရှာကြံကြ သနည်းဟု မိန့်တော်မူ၏။

၂၀ လူအစုအဝေးကလည်း၊ သင်သည် နတ်ဆိုး စွဲသောသူဖြစ်၏။ သင့်ကို သတ်အံ့သောငှါ အဘယ်သူ ရှာကြံသနည်းဟု ဆိုကြ၏။

၂၁ ယေရှုကလည်း၊ ငါပြုသောအမှုတခုကို သင်တို့ ရှိသမျှသည် အံ့သြခြင်း ရှိကြ၏။

၂၂ မောရှေသည် အရေဖျားလှီးခြင်းတရားကို သင်တို့ အားပေး၏။ ထိုသို့ဆိုသော် မောရှေမှ အစစွာ ခံရသည်ဟု မဆိုလို။ ဘိုးဘေးများမှ ဆက်ခံ ရသတည်း။ ထိုကြောင့် ဥပုသ်နေ့၌ သင်တို့သည် အရေဖျားလှီးခြင်းကို ပေးကြ၏။

၂၃ မောရှေ၏ တရားမပျက်စေခြင်းငှါ လူသည် ဥပုသ်နေ့၌ အရေဖျားလှီးခြင်းကို ခံရလျှင်၊ ငါသည် ဥပုသ်နေ့၌ လူတကိုယ်လုံးကိုကျမ်းမာ စေသောကြောင့်၊ သင်တို့သည် ငါ့ကို အမျက် ထွက်ရာသလော။

၂၄ မျက်နှာကိုသာကြည့်၍ မစီရင်ကြနှင့်။ တရား သဖြင့် စီရင်ကြလော့ဟု မိန့်တော်မူ၏။

၂၅ ထိုအခါ ယေရှုရှုလင်မြို့သားအချို့ကလည်း၊ ဤသူကို သတ်အံ့သောငှါ ရှာကြံသည် မဟုတ် လော။

၂၆ ကြည့်ပါ။ သူသည်ထင်ရှားစွာဟောပြော၍ အဘယ် မြစ်တားခြင်းကိုမျှ မပြုကြပါတကား။ ဤသူ သည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။

၂၇ သို့သော်လည်း ဤသူ သည် အဘယ် က ဖြစ်သည်ကို ငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူသောအခါ အဘယ်က ဖြစ်တော် မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။

၂၈ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုသိကြ၏။ ငါသည် အဘယ်ကဖြစ်သည်ကိုလည်း သိကြ၏။

၁၁ ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေ တော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထံ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ် တော် ကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထံ၌ ကျိန်းဝပ်သောမိမိဝိ ညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင်ရှင်စေတော်မူမည်။

၁၂ သို့ဖြစ်၍ညီအစ်ကိုတို့၊ ငါတို့သည်ဇာတိပ ကတိ အတိုင်း ကျင့်ရမည်အကြောင်း၊ ဇာ တိပကတိ၏ ကျွန်ဖြစ်ကြသည် မဟုတ်။

၁၃ သင်တို့သည် ဇာတိပကတိအတိုင်း အသက် ရှင်လျှင် သေကြမည်။ ဝိညာဉ် တော်အားဖြင့် ကိုယ်ကာယ၏အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။

၁၄ ဘုရားသခင်၏ဝိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူ သမျှသော သူတို့သည် ဘုရားသခင်၏သား ဖြစ်ကြ၏။

၁၅ အကြောင်းမူကား၊ သင်တို့သည်တဖန် ကြောက် ရွံတတ်သော ကျွန်၏ သဘောကိုရကြသည် မဟုတ်။ အဗ္ဗအဘ ဟု ခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း သဘောကို ရကြပြီ။

၁၆ ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြသည် ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ် နှင့်အတူ သက်သေ ခံတော်မူ၏။

၁၇ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံ ဖြစ်ကြ ၏။ ခရစ်တော် နှင့်အတူ ဘုန်းဝင်စားမည် အကြောင်း၊ ထိုသခင်နှင့် အတူဆင်းရဲ ဒုက္ခကို ခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသော အမွေခံ လည်း ဖြစ်ကြ၏။

၁၈ ငါတို့အား ပေါ်ထွန်း လစဉ်သော ဘုန်းကိုထောက် သော်၊ ယခုမျက်မောက်ကာလ၌ ခံရသောဆင်းရဲ ဒုက္ခကို ပမာဏမပြုထိုက် ဟု ငါ သဘောရှိ၏။

၁၉ ဤလောကသည် ဘုရားသခင် သားတို့ ၏ ပေါ်ထွန်းခြင်း အရာကို အလွန်တောင့်တ မြော် လင့် လျက်နေ၏။

၂၀ ဤလောကသည် အနိစ္စ နိုင်ငံသို့အလိုလို လိုက်

သည်မဟုတ်။

၂၁ ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်း ချမ်းသာ တည်းဟူသော ဖေါက်ပြန့်ပျက်စီး ခြင်း အနှောင့်အဖွဲ့မှ ကယ်လွတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မြော်လင့်ရသော အခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက် စေတော်မူသောသူ၏ အလိုတော်ကြောင့် သာလိုက်ရ၏။

၂၂ ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ်တည်းညည်းတွား၍ ဆင်းရဲခြင်း ဝေဒနာကိုခံရသည်ဟု ငါတို့သိကြ၏။

၂၃ ထိုမျှမကဝိညာဉ်တော်၏ ကျေးဇူးတော်အစ အပိုင်းကို ခံပြီးသော ငါတို့သည်လည်း၊ သားအရာ၌ ချီးမြှောက်ခြင်း အကြောင်း တည်းဟူသော ကိုယ်ခန္ဓာ ရွေးနှုတ်ခြင်း ချမ်းသာကို မြော်လင့်၍၊ စိတ်နှလုံး အထံ၌ ညည်းတွားလျက် နေကြ၏။

၂၄ ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့်သော အရာကိုတွေ့မြင်လျှင် မြော်လင့်စရာ အကြောင်း မရှိ၊ တွေ့မြင်သော အရာကို အဘယ်ကြောင့် မြော်လင့် ရမည်နည်း။

၂၅ ငါတို့သည် မတွေ့မြင်သောအရာကို မြော်လင့် လျှင် မူကား၊ ထိုအရာကို သည်း ခံသောစိတ်နှင့် ငဲ့လင့်၍ နေကြ၏။

၂၆ ထိုမှတပါး၊ ငါတို့မတတ်နိုင်သော အရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏။ ငါတို့သည် ဆုတောင်း သင့်သည်အတိုင်း အဘယ်ဆုကို တောင်းရမည် ဟု မသိကြ။ သို့ရာတွင် ငါတို့ ဆုတောင်းခြင်း အမှုကို နှုတ်မမြှောက် နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မ တော်မူ၏။

၂၇ စိတ်နှလုံးကို စစ်တော်မူသော သူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သန့်ရှင်းသူ တို့၏ ဆုတောင်း ခြင်းအမှုကို ဘုရားသခင်၏ အလိုတော် နှင့်အညီ စောင့်မတော်မူ၏။

၂၈ ဘုရားသခင်ကို ချစ်သော သူတည်းဟူသော

၁၉ ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်၊ မကျင့်ချင်သောအကျင့်ဆိုးကိုကျင့်၏။

၂၀ ထိုသို့ငါသည် မကျင့်ချင်သော အကျင့်ကိုကျင့် လျှင်၊ ငါကိုယ်တိုင်ကျင့်သည် မဟုတ်။ ငါ့အထဲ၌ နေသောအပြစ်တရားသည် ကျင့်၏။

၂၁ ထိုသို့ကောင်းသောအကျင့်ကို ငါကျင့်ချင်သော အခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ် သော တရားကို ငါတွေ့၏။

၂၂ ငါသည်အတွင်းလူ အားဖြင့် ဘုရားသခင်၏ ပညတ် တရားတော်ကို နှစ်သက်၏။

၂၃ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသော တရား တပါးသည်စိတ်ဝိညာဉ်တရားကို ဆိုင်မြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ ရှိသော အပြစ် တရားလက်သို့ ငါ့ကို ဘမ်းသွား အပ်နှံသည် ကိုငါမြင်၏။

၂၄ ငါသည်ငြိုငြင်သောသူ ဖြစ်ပါသည်တကား။ ဤအသေကောင်မှ ငါ့ကိုအဘယ်သူ ကယ်လွှတ် မည်နည်း။

၂၅ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော် မူသော ဘုရားသခင် ကျေးဇူးတော် ကြီးလှပေ၏။ ထိုသို့စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော်အလိုသို့သုံးစွဲ၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့သုံးစွဲ၊ ငါလိုက်တတ်၏။

၈

၁ ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌ တည်၍ ဇာတိပကတိ အတိုင်း မကျင့်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်သော သူတို့ သည် အပြစ်စိရင်ခြင်းနှင့် လွတ်ကြ၏။

၂ ယေရှုခရစ်၌တည်၍အသက်ရှင် စေသော ဝိညာဉ်တော်၏ တရားသည် အပြစ်တရား၏ လက်မှတ်၊ သေခြင်းတရား၏ လက်မှတ်၊ ငါ့ကို ကယ်လွှတ်ပြီ။

၃ ဇာတိပကတိကြောင့်ပညတ်တရားသည်အား

နည်း၍ မတတ်နိုင်သော အမှုကိုဘုရားသခင် ပြုတော်မူခြင်းငှါ၊ အပြစ်နှင့် ပြည့်စုံသော ဇာတိ ပကတိ သဏ္ဍာန်ကို ဆောင်သောမိမိ သားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေ သို့ရာ ဇာတိပကတိ၌ အပြစ်ကို ဒဏ်ပေးတော် မူ၏။

၄ အကြောင်းမူကား၊ ဇာတိပကတိအတိုင်း မကျင့်၊ ဝိညာဉ် ပကတိအတိုင်းကျင့်သော ငါတို့သည်၊ တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်မည် အကြောင်းတည်း။

၅ ဇာတိပကတိရှိသောသူတို့သည် ဇာတိပကတိ နှင့် စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသောစိတ် သဘောရှိကြ၏။ ဝိညာဉ် ပကတိ ရှိသောသူတို့ မူကား၊ ဝိညာဉ် ပကတိနှင့် စပ်ဆိုင်သော အရာ တို့ကို စွဲလမ်းသော စိတ်သဘော ရှိကြ၏။

၆ ဇာတိပကတိ စိတ်သဘောသည် သေခြင်း အ ကြောင်း ဖြစ်၏။ ဝိညာဉ်ပကတိ စိတ်သဘော သည် အသက်ရှင်ခြင်း အကြောင်းနှင့် ငြိမ်သက် ခြင်း အကြောင်းဖြစ်၏။

၇ အဘယ်ကြောင့် နည်းဟူမူကား၊ ဇာတိပကတိ စိ တ်သဘောသည်ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင် တရားတော် အလိုသို့မလိုက် တတ်။ ထိုမျှမက မလိုက်နိုင်။

၈ ထိုကြောင့် ဇာတိပကတိ၌ ကျင့်လည်သော သူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့ နိုင်ကြ။

၉ သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော် သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည် မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ ဝိညာဉ်ကိုမရသောသူမည်သည် ကား ခရစ်တော်နှင့် မဆိုင်။

၁၀ ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင်၊ ကိုယ်ကာယသည် အပြစ်ကြောင့်အသေဖြစ် သော်လည်း ဝိညာဉ်မူကား ဖြောင့်မတ်ခြင်း ကြောင့် အသက်ရှင်လျက် ရှိ၏။

သို့သော်လည်း ငါသည် ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူသည် သစ္စာနှင့်ပြည့် စုံတော်မူ၏။ ထိုသူကို သင်တို့မသိကြ။

၂၉ ငါမူကား သိ၏။ အကြောင်းမူကား၊ ထိုသူ၏ အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကို စေလွှတ်တော်မူ၏ဟု ဝိမာန်တော်၌ ဆုံးမ ဩဝါဒ ပေးတော်မူစဉ်တွင် ကြွေးကြော်၍ မိန့် တော်မူလျှင်၊

၃၀ ကိုယ်တော်ကို ဘမ်းဆီး၍ခြင်း အခွင့်ကို ရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏ အချိန် မစေ့ မရောက်သေးသောကြောင့် အဘယ်သူမျှ မဘမ်း မဆီး၍ကြ။

၃၁ လူအစုအဝေးထဲ၌ ပါသောသူအများတို့သည် ယုံကြည်သည်ဖြစ်၍၊ ခရစ်တော်သည် ကြွလာ တော် မူ သော အခါ၊ ဤသူ ပြုသောနိမိတ် လက္ခဏာထက် သာ၍များသော နိမိတ်လက္ခဏာ တို့ကို ပြတော် မူမည်လောဟု ဆိုကြ၏။

၃၂ ထိုသို့ လူများအုတ်အုတ်သံသံဖြစ်ကြသည်ကို ဖာရိရှုတို့သည် ကြားလျှင်၊ ယဇိပုရောဟိတ် အကြီးတို့နှင့် တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဘမ်းဆီး စေခြင်းငှါ မင်းလုလင်တို့ကို စေလွှတ် ကြ၏။

၃၃ ယေရှုကလည်း၊ ငါသည် သင်တို့နှင့်အတူ ခဏသာ နေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော် မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။

၃၄ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့ မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊

၃၅ ယုဒလူတို့က၊ ငါတို့မတွေ့စေခြင်းငှါ သူသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း။ ဟောလသ လူတို့တွင် အရပ်ရပ်သို့ကွဲပြားလျက် နေသော သူတို့ရှိရာသို့ သွား၍ ဟောလသလူတို့အား တရားဟော လိမ့်မည်လော။

၃၆ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ရှာသော် လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့

မရောက်နိုင် ကြဟူသော စကားသည် အဘယ်သို့ ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။

၃၇ ထိုပွဲကိုခံ၍ နောက်ဆုံးဖြစ်သောနေ့မြတ်၌ ယေရှုသည် ရပ်၍ ကြွေးကြော် တော်မူသည်ကား၊ ရေငတ်သော သူရှိလျှင် ငါ့ထံသို့လာ၍ သောက် လော့။

၃၈ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည် အတိုင်း အသက်ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့် မည်ဟု မိန့်တော်မူ၏။

၃၉ ထိုသို့ မိန့်တော်မူသော်၊ ယုံကြည်သောသူတို့ သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ် ၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူ သေး သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် ကို ပေးတော် မမူသေး။

၄၀ စကားတော်ကိုကြားသောသူအများတို့က၊ ဤသူ သည် လာလတံ့သော ပရောဖက်အမုန့်ဖြစ် သည် ဟုဆိုကြ၏။

၄၁ အချို့ကလည်း၊ ဤသူသည် ခရစ်တော်ဖြစ်သည် ဟု ဆိုကြ၏။ အချို့ကလည်း၊ ခရစ်တော်သည် ဂါလိလဲ ပြည်သား ဖြစ်ရသလော။

၄၂ ခရစ်တော်သည် ဒါရိဒါအမျိုး၊ ဒါရိဒါ နေရာဌာန၊ ဗက်လင်ရွာသား ဖြစ်ရမည်ဟု ကျမ်းစာလာသည် မဟုတ်လောဟု ဆိုကြ၏။

၄၃ ထိုသို့လူများတို့သည် ကွဲပြားကြသည်ဖြစ်၍၊ အချို့တို့သည် ကိုယ်တော်ကို ဘမ်းဆီး၍ခြင်းငှါ အလိုရှိ ကြ၏။

၄၄ သို့သော်လည်း အဘယ်သူမျှ မဘမ်းမဆီး၍ကြ။

၄၅ ထိုအခါ မင်းလုလင်တို့သည် ယဇိပုရောဟိတ် အကြီး၊ ဖာရိရှုထံသို့ ပြန်၍၊ ထိုမင်းတို့က၊ အဘယ်ကြောင့် သူ့ကိုမဆောင် ခံကြသနည်းဟု မေးမြန်းလျှင်၊

၄၆ မင်းလုလင်တို့က၊ ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစူးပါဟု လျှောက်ကြ၏။

၄၇ ဖာရိရှုတို့ကလည်း၊ သင်တို့ကိုပင် လှည့်ဖျား ပြီလော။

- ၄၈ မင်းများ၊ ဖာရိုရှုများတို့တွင် သူ့ကိုယုံကြည်သော သူ တစ်စုံတယောက်မျှ ရှိသလော။
 - ၄၉ တရားကို မသိသော ဤလူမျိုးများတို့သည် ကျိန်ခြင်းကို ခံရသောသူဖြစ်သည်ဟုဆိုကြ၏။
 - ၅၀ အထက်က ညဉ့်အခါ၌ အထံတော်သို့ လာသော သူတည်းဟူသော ထိုမင်းများ အဝင်ဖြစ်သော နိကောဒင်ကလည်း၊
 - ၅၁ ငါတို့တရားသည် လူကိုမစစ်၊ သူ့အမှုကို မသိမှီ ကပင် ရှေ့မဆွက ဆုံးဖြတ်တတ်သလော ဟု ဆိုလျှင်၊
 - ၅၂ သူတို့က၊ သင်သည်လည်း ဂါလိလဲပြည်သား ဖြစ်သလော။ စစ်ဦးလော့။ ဂါလိလဲပြည်၌ အဘယ်ပရောဖက်မျှ မပေါ်မထွန်းသည်ကို မှတ်လော့ ဟု ဆိုကြပြီးမှ၊
 - ၅၃ ထိုသူအပေါင်းတို့သည် မိမိတို့အိမ်သို့ သွားကြ ၏။
- ၈
- ၁ ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော် မူ၏။
 - ၂ နံနက်စောစော ဗိမာန်တော်သို့ တဖန်ကြွတော် မူ၍ လူအပေါင်းတို့သည် အထံတော်သို့လာ ကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒ ပေးစဉ်တွင်၊
 - ၃ မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမ တယောက်ကို တွေ့လျှင်၊ ကျမ်းပြု ဆရာတို့နှင့် ဖာရိုရှုတို့သည် ခေါ်ခံ၍ အလယ်၌ထားပြီးမှ၊
 - ၄ အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်း အမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။
 - ၅ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့် ပစ်ရမည်ဟု မောရှေသည် အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန်းမတော်မူမည်နည်းဟု လျှောက်ကြ ၏။

- ၆ ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ် တင်ခွင့် ရှိစေခြင်းငှါ စုံစမ်းနှောင့်ရှက်သော အားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍ နေတော်မူ၏။
- ၇ ထိုသူတို့သည် အထပ်ထပ်မေးလျှောက် ကြ သောအခါ ကိုယ်ကိုလှန်တော်မူ၍ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေးဦးစွာ ကျောက်ခဲ နှင့် ပစ်စေဟု မိန်းမတော်မူပြီးမှ၊
- ၈ တဖန် အောက်သို့ငုံ့၍ မြေ၌ရေးသား တော်မူ ပြန်၏။
- ၉ ထိုသူတို့သည် ကြားရလျှင် မိမိတို့ စိတ်နှလုံး သည် မိမိတို့အပြစ်ကို ဘော်ပြသဖြင့်၊ အသက် ကြီးသော သူမှစ၍ အငယ်ဆုံးသောသူ တိုင်အောင် တယောက်နှောက် တယောက် ထွက်သွား ကြ၏။ ယေရှုသည် တယောက် တည်း ကျန်ရစ်တော်မူ၍ မိန်းမသည် အလယ်၌ ရပ်နေ၏။
- ၁၀ ထိုအခါ ယေရှုသည်ကိုယ်ကို လှန်တော်မူ ပြန်၍၊ ထိုမိန်းမ မှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်းမိန်းမ၊ သင့်ကိုအပြစ်တင် သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကို အဘယ်သူမျှမစီရင်လောဟု မေးတော်မူ၏။
- ၁၁ ထိုမိန်းမကလည်း အဘယ်သူမျှ မစီရင်ပါ သခင်ဟု လျှောက်၏။ ငါသည်လည်း သင်၏ အမှုကို မစီရင်။ သွားလော့။ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်ဟု မိန်းမတော်မူ၏။
- ၁၂ တဖန်တုံ ယေရှုက၊ ငါသည် ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သော သူသည် မှောင်မိုက်၌ မသွားမလော့။ အသက်၏အလင်းကို ရလိမ့်မည်ဟု မိန်းမတော်မူ၏။
- ၁၃ ဖာရိုရှုတို့ကလည်း၊ သင်သည် ကိုယ်အကြောင်း ကို သက်သေခံ၏။ သင်၏ သက်သေ မတည် ဟု ဆိုကြ၏။
- ၁၄ ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို

- ၂ ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေ မှီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ ချည်နှောင်လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့် လွတ်၏။
- ၃ ထိုကြောင့်၊ မိမိလင်မသေမှီအခြားသော သူ၏ မယားဖြစ်လျှင်၊ မျောက်မထား သောမိန်းမဟု ခေါ်ထိုက်၏။ လင်သေ လျှင်မူကား၊ ထိုတရားနှင့် လွတ်သည်ဖြစ်၍၊ အခြား သောသူ၏ မယား ဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာ အ ကြောင်းမရှိ။
- ၄ ထိုနည်းတူ၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အခြားသောသူတည်းဟူသော၊ သေခြင်းမှ ထမြောက်တော်မူသောသူ၏ မယားဖြစ်၍၊ ဘုရားသခင်၏အလိုတော်နှင့် အညီတိုးပွားမည် အကြောင်း၊ ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့် ကွာကြ၏။
- ၅ ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သော အခါ၊ အပြစ်နှင့်စပ်ဆိုင်သော စိတ်တို့သည် ပညတ်တရားအားဖြင့်၊ ပေါက်၍ သေခြင်းတရား ၏ အလိုနှင့်အညီ တိုးပွားမည်အကြောင်း၊ ငါတို့၏ ကိုယ်အင်္ဂါများ၌ ပြုပြင်ကြ၏။
- ၆ ယခုမူကား၊ ကျမ်းစာ၌ပါသောတရား ဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရား သစ်ကိုမှီ၍ အမှု ဆောင်ရွက်ခြင်း အလို ငှါ၊ ငါတို့သည် သေသဖြင့် အုပ်ချုပ်သော ပညတ်တရား၏ လက်မှလွတ်ခြင်း သို့ရောက်ကြပြီ။
- ၇ သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ် တရား၌အပြစ်ရှိသလော။ အပြစ် မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရား အားဖြင့်သာ အပြစ် သဘောကိုငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိ စေနှင့်ဟု ပညတ်တရား မဆို လျှင်၊ လော ဘသဘောကိုငါမသိ။
- ၈ အပြစ်တရားသည်ပညတ်တရား အားဖြင့် အခွင့်ရ၍၊ ငါ၌အမျိုးမျိုး သောလောဘတို့ ကိုဖြစ်စေ၏။ပညတ်တရားမရှိလျှင်၊ အပြစ် တရားသေ၏။
- ၉ အထက်ကပညတ်တရားမရှိသဖြင့်၊ ငါသည်

- အသက်ရှင်၏။ ပညတ်တရားပေါ်သော အခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်းသေ၏။
- ၁၀ အသက်ရှင်ခြင်းနှင့် ဆိုင်သောပညတ်တရား သည် သေခြင်းနှင့်ဆိုင်သည်ကို ငါတွေ့၏။
- ၁၁ အပြစ်တရားသည်ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကိုလှည့်ဖြား၍ ထိုတရား အားဖြင့် ငါ့ကိုသတ်လေ၏။
- ၁၂ ထိုကြောင့်၊ တရားတော်သည် သန့်ရှင်းခြင်း ရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့် မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။
- ၁၃ သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ် နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကိုထင်ရှား စေခြင်းငှါကောင်းမြတ်သော အရာအားဖြင့်ငါ၌ သေခြင်းကိုပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ် သောကြောင့်အပြစ်တရားသည် ပညတ်တော် အားဖြင့် အလွန်အပြစ်နှင့်ပြည့်စုံ ခြင်း ရှိသတည်း။
- ၁၄ ထိုမှတပါး၊ ပညတ်တရားသည်ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကိုငါတို့သိကြ၏။ ငါမူကား ဇာတိ ပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန် ဖြစ်၏။
- ၁၅ အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကို မကျင့်၊ ရွံရှာသောအကျင့်ကိုကျင့်၏။
- ၁၆ ထိုသို့ငါသည် မကျင့်ချင်သော အကျင့်ကို ကျင့်လျှင်၊ ပညတ်တရား ဖြောင့်သည်ဟု ငါ ဝန်ခံ၏။
- ၁၇ သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင် ကျင့်သည်မဟုတ်။ ငါ့အထံ၌ နေသော အပြစ်တရားသည် ကျင့်၏။
- ၁၈ ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစ်ခု တခုမျှမတည် သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သော အခွင့်ကို ရှာ၍မတွေ့နိုင်။

ခရစ်တော်နှင့် အတူ သေလျှင်၊ ထိုသခင်နှင့်အတူ ရှင်လိမ့်မည်ဟု သဘောရှိကြ၏။

၁၀ ခရစ်တော်သည် အသေခံတော်မူရာမှာ၊ အပြစ် တရား ကြောင့် တကြိမ်သာခံတော်မူ၏။ အသက် ရှင်တော်မူရာမှာ၊ ဘုရားသခင်အတို့ ရှင်တော် မူ၏။

၁၁ ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား၊ အသေဖြစ်သည် ဟူ၍ ၎င်း၊ ဘုရားသခင်နှင့်ဆိုင်သော အရာ၌ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် အသက်ရှင်သည် ဟူ၍၎င်း၊ ကိုယ်ကိုယ်ထင်မှတ်ကြလော့။

၁၂ ထိုကြောင့်၊ သင်တို့၏ သေတတ်သော ကိုယ်ခန္ဓာ ၏ တပ်မက်ခြင်း အလိုသို့ လိုက်ရသည် တိုင် အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုး မရစေနှင့်။

၁၃ သင်တို့၏ ကိုယ်အင်္ဂါများကို ဒုစရိုက် လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှထမြောက်၍ အသက်ရှင်သော သူကဲ့သို့ ဘုရားသခင်အား ကိုယ်ကို ကိုယ်ဆက် ကြလော့။

၁၄ ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရား လက်၌မရှိ၊ ကျေးဇူး တရား လက်၌ ရှိသောကြောင့် အပြစ်တရား သည် သင်တို့ကို မအုပ်စိုးရ။

၁၅ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူး တရားလက်၌ ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။

၁၆ အကြင်သူ၏ အထံ၌အစေခံ ကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၌အစေခံ၏။ ထိုသူသည်သေခြင်း နှင့် ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ် ရာသို့ ရောက်ခြင်းနှင့်ယှဉ်သော နားထောင် ခြင်းတရားဖြစ်စေ၊ သင်တို့သည် သခင်ဖြစ် သည်ကို မသိကြလော့။

၁၇ သင်တို့သည် အပြစ်တရား၏ ကျွန်ဖြစ်ဘူး

သော်လည်း၊ ယခုတွင် ခံခဲ့ပြီးသော ဩဝါဒနည်း ဥပဒေသစကားကို စေတနာစိတ်နှင့် နားထောင် ကြသည် ဖြစ်၍၊ ဘုရားသခင်၏ ကျေးဇူးတော် ကြီးလှပေ၏။

၁၈ သင်တို့သည် အပြစ်တရား၏ လက်မှ လွတ်ကြ ပြီဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ် ကြ၏။

၁၉ ထိုသို့ ငါဆိုသော်၊ သင်တို့သည် ဇာတိပကတိ အတိုင်း ဉာဏ်နည်းသောကြောင့်၊ လောကီ ဝေါဟာရအားဖြင့် ဆိုသတည်း။ သင်တို့သည် မိမိတို့ကိုယ်အင်္ဂါများကို အဓမ္မအလိုငှါညစ်ညူး ခြင်းတရား၊ အဓမ္မတရား၌သွင်း၍ ကျွန်ခံ စေဘူးသည် နည်းတူ၊ ယခုမှာ ကိုယ် အင်္ဂါများကို သန့်ရှင်းခြင်းအလိုငှါ၊ ဖြောင့်မတ်ခြင်း တရား၌ သွင်း၍ ကျွန်ခံစေကြလော့။

၂၀ သင်တို့သည်အပြစ်တရား၏ ကျွန်ဖြစ်စဉ် ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှ လွတ်ကြ၏။

၂၁ ယခုသင်တို့ရှက်ကြောက်သော ထိုအကျင့်တို့ ကို ကျင့် စဉ်အခါ၊ အဘယ်အကျိုးကို ရကြ သနည်း။ ထိုသို့သောအကျင့်သည် သေခြင်း၌ လမ်းဆုံးသတည်း။

၂၂ ယခုမူကား၊ သင်တို့သည် အပြစ်တရား၏ လက်မှလွတ်၍၊ ဘုရားသခင်၏ကျွန်ဖြစ်ကြ သည်နှင့်အညီ၊ သန့်ရှင်းခြင်း အကျိုးကို ရကြ ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြ လိမ့်မည်။

၂၃ အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူးတော် ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။

၇

သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ် အရပ်က လာသည်ကို၎င်း၊ အဘယ် အရပ်သို့ သွားသည် ကို၎င်း ငါသိ၏။ သင် တို့မူကား မသိကြ။

၁၅ သင်တို့သည် ဇာတိပကတိအတိုင်း စီရင် တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှ မစီရင်။

၁၆ ငါသည် စီရင်သော်လည်း ငါ၏ စီရင်ခြင်းသည် တည်၏။ အကြောင်းမူကား၊ ငါသည် တယောက် တည်း နေသည်မဟုတ်။ ငါ့ကို စေလွှတ်တော် မူသော ခမည်းတော်သည် ငါ့ဘက်၌ နေတော် မူ၏။

၁၇ သက်သေခံနှစ်ဦးတို့၏ စကားသည် တည်ရ၏ ဟု သင်တို့ပညတ္တိကျမ်းစာ၌ လာ၏။

၁၈ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော သူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသော ခမည်း တော်သည်လည်း ငါ့အကြောင်း ကို သက်သေခံ တော်မူသည်ဟု မိန့်တော် မူ၏။

၁၉ ထိုသူတို့ကလည်း၊ သင်၏ ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှု ကလည်း၊ သင်တို့သည် ငါ့ကိုမသိကြ။ ငါ့ခ မည်းတော်ကိုလည်းမသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။

၂၀ ဝိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက် တော်မူ၏။ ကိုယ်တော်၏ အချိန် မစေ့မရောက် သေးသောကြောင့် အဘယ် သူမျှ ကိုယ်တော်ကို မဘမ်းဆီး၍ကြ။

၂၁ တဖန် ယေရှုက ငါသည်သွားရမည်။ သင်တို့ သည် ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌ လည်း သေကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့ မရောက်နိုင်ကြဟု မိန့်တော်မူ၏။

၂၂ ယုဒလူတို့ကလည်း၊ ငါသွားရာ အရပ်သို့ သင်တို့ မရောက်နိုင်ကြဟု သူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။

၂၃ ယေရှုကလည်း၊ သင်တို့သည် အောက်သားဖြစ်

ကြ၏။ ငါမူကား အထက်သားဖြစ်၏။ သင်တို့ သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီ သားမဟုတ်။

၂၄ ထိုကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤ မည်သော သူဖြစ်သည်ကို သင်တို့သည် မယုံ လျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။

၂၅ ထိုသူတို့ကလည်း၊ သင်သည် အဘယ် သူနည်း ဟုမေးလျှင်၊ ယေရှုက၊ ငါသည် သင်တို့အား အစဉ် ပြောဆိုသည်အတိုင်း ငါဖြစ်၏။

၂၆ သင်တို့အဖို့ ငါပြောဆိုစီရင်စရာများစွာ ရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ် တော်မူသော သူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏ အထံတော်၌ ငါကြား သမျှကိုသာ ဤလောက၌ ငါဟောပြောသည် ဟု မိန့်တော်မူ၏။

၂၇ ခမည်းတော်ကို ရည်မှတ်၍ မိန့်တော်မူ သည်ကို ထိုသူတို့သည် မရိုင်းမိကြ။

၂၈ ထိုကြောင့် ယေရှုက၊ သင်တို့သည် လူသား ကိုမြှောက်ထားသောအခါ၊ ငါသည် ဤမည် သော သူဖြစ်သည်ကို၎င်း၊ ငါသည် ကိုယ်အလို အလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်း တော်သည်ငါ့အား နည်းပေးတော်မူသည်အတိုင်း ငါ ဟောပြောသည်ကို၎င်း၊ သင်တို့သည် သိကြ လိမ့်မည်။

၂၉ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့် အတူ ရှိ တော် မူ ၏။ ငါ့ကို တကိုယ် တည်း နေစေခြင်းငှါ ခမည်းတော်သည် စွန့်ပစ်တော် မမူ၊ အကြောင်းမူကား နှစ်သက်တော်မူသော အမှုကို အစဉ်မပြတ် ငါပြု သည်ဟု မိန့်တော်မူ၏။

၃၀ ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။

၃၁ ထိုအခါ ယေရှုက၊ သင်တို့သည်ငါ၏ဒေသနာ၌ တည်လျှင် ငါတပည့်အမှန်ဖြစ်ကြ၏။

၃၂ သမ္မာတရားကို လည်းသိကြသဖြင့်၊ ထိုတရား သည် သင်တို့ကိုလွတ်လိမ့်မည်ဟု၊ ယုံကြည်

၈၁ ယုဒလူတို့အား မိန့်တော်မူ၏။

၃၃ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုး ဖြစ်ကြ၏။ အဘယ်သူတို့၌ တရံတခါမျှ ကျွန် မခံကြ၊ လွတ်လိမ့်မည်ဟူ၍သင်သည် အဘယ် သို့ ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရှုက လည်း၊ ငါ အမှန်အကန်ဆိုသည်ကား၊

၃၄ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက် ၏ကျွန် ဖြစ်ကြ၏။

၃၅ ကျွန်သည်ကားအိမ်၌ အစဉ်အမြဲ နေသည် မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။

၃၆ ထိုကြောင့် သားသည် သင်တို့ကို လွတ်လျှင်၊ သင်တို့သည် ဧကန်အမှန် လွတ်ကြလိမ့် မည်။

၃၇ သင်တို့သည် အာဗြဟံအမျိုး ဖြစ်ကြသည်ကို ငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကို မရသောကြောင့် သင်တို့သည် ငါ့ကိုသတ်အံ့သောငှါရှာကြ ကြ၏။

၃၈ ငါသည် ငါ့မည်းတော်ထံ၌ မြင်ခဲ့ပြီးသည် အတိုင်း ဟောပြော၏။ သင်တို့သည် သင်တို့၏ အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ပြုကြ၏ ဟု မိန့်တော်မူ၏။

၃၉ ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘ ဖြစ်၏ ဟု ဆိုကြ၏။ ယေရှုကလည်း၊ သင်တို့ သည် အာဗြဟံ၏သားမုန်လျှင် အာဗြဟံ၏ အကျင့်ကို ကျင့်ကြလိမ့်မည်။

၄၀ ဘုရားသခင်အထံတော်၌ ကြားရသော သစ္စာ တရားကို သင်တို့အား ဟောပြောသော သူတည်း ဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခု ရှာကြကြ၏။ အာဗြဟံသည်ထိုနည်းတူ ကျင့်သည် မဟုတ်။

၄၁ သင်တို့သည် သင်တို့အဘ၏ အကျင့်ကို ကျင့် ကြ၏ ဟုမိန့်တော်မူ၏။ ထိုသူတို့ ကလည်း၊ ငါတို့ သည် မျောက်မထားသော အမျိုးမဟုတ်။ ဘုရား သခင် တည်းဟူသော ငါတို့အဘ တပါးတည်း ရှိတော် မူသည်ဟု ဆိုကြ၏။

၄၂ ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့ အဘ မှန်လျှင်၊ သင်တို့သည် ငါ့ကိုချစ်ကြ လိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရား သခင် အထံတော်မှ ထွက်ကြ ရောက်လာ၏။ ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော် မူ၏။

၄၃ အဘယ်ကြောင့် ငါ့စကားကို နားမလည်ကြ သနည်း။ ငါ၏ဒေသနာကို နားမခံမယူနိုင် သောကြောင့်သာ သင်တို့သည် ငါ့စကားကို နားမလည်ကြ။

၄၄ သင်တို့သည် သင်တို့၏အဘ တည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ် သည် ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သော သူဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့် သစ္စာတရား၌ မတည်မနေ။ သူသည် မုသာ စကားကို ပြောသော အခါ မိမိ ပကတိ အတိုင်း ပြော၏။ မုသာစကား၌ ကျင့်လည်သောသူဖြစ်၏။ မုသာ၏အဘ လည်းဖြစ်၏။

၄၅ ငါသည် သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။

၄၆ ငါ၌အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ် သူ ဘော်ပြသနည်း။ သစ္စာစကားကို ငါပြော သည်မှန်လျှင် အဘယ်ကြောင့် သင်တို့ မယုံကြ သနည်း။

၄၇ ဘုရားသခင်နှင့် စပ်ဆိုင်သော သူသည် ဘုရား သခင်၏ စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့် မစပ်ဆိုင် သောကြောင့် နားမထောင်ကြဟု မိန့်တော် မူ၏။

၄၈ ယုဒလူတို့ကလည်း၊ သင်သည် ရှုမာရီလူ ဖြစ်၏။ နတ်ဆိုးစွဲသောသူလည်း ဖြစ်၏ ဟု ငါတို့ပြောသောစကားသည် လျောက်ပတ်သည် မဟုတ်လော ဟုဆိုကြ၏။

၄၉ ယေရှုကလည်း၊ ငါသည် နတ်ဆိုးစွဲသောသူ မဟုတ်။ ငါ့မည်းတော်ကို ချီးမြှောက်၏။ သင်တို့သည် ငါ့ကိုရွတ်ချကြ၏။

သော သူတည်း ဟူသော ယေရှုခရစ်အားဖြင့် ဘုရား သခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော် ၏ အကျိုးသည် လူများတို့၌သာ၍ ကြွယ်ဝ ပြည့်စုံ၏။

၁၆ ထိုမှတစ်ပါး၊ လူတယောက်ဖြစ်မှားသောအရာ နှင့် ကျေးဇူးတော်အရာ မတူ။ အကြောင်းမူကား။ တရား စီရင်သော အရာမှာ၊ အပြစ်တခုကြောင့် ဒဏ်ခံစေ ဟုစီရင်၏။ ကျေးဇူးတော်အရာမှာ၊ အပြစ်များလျက် ပင်လွှတ်စေဟုစီရင်၏။

၁၇ ထိုမှတစ်ပါး၊ လူတယောက်သည် ဖြစ်မှားသော ကြောင့် ထိုတယောက်သောသူ အားဖြင့် သေခြင်းတရားသည် အစိုးရ၏။ ကျေးဇူး တော်၏ ကြွယ်ဝခြင်းကို၎င်း၊ ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကို၎င်း၊ ခံရသော သူတို့ သည် တယောက်သောသူတည်းဟူသော ယေရှု ခရစ်အားဖြင့် အသက်ရှင်လျက် သာ၍ စိုးစံ ရကြလတံ့။

၁၈ ထိုကြောင့်၊ တယောက်သောသူ၏ ဖြစ်မှားခြင်း အားဖြင့်၊ လူအပေါင်းတို့သည် အပြစ်စီရင်ခြင်း နှင့် တွေ့ကြုံကြသည်နည်းတူ၊ တယောက်သော သူ၏ ဖြောင့်မတ်ခြင်း အားဖြင့်၊ လူအပေါင်း တို့သည် အသက် နှင့်ယှဉ်သော ဖြောင့်မတ်ရာသို့ ရောက်ခြင်း အခွင့်ကို ရကြ၏။

၁၉ အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ တယောက်သော သူသည် နားထောင်သောအားဖြင့်၊ လူများ တို့သည် ဖြောင့်မတ်ရာသို့ ရောက်ကြ၏။

၂၀ ထိုမှတစ်ပါး၊ ပညတ်တရားသည် တဖန်ဝင် သဖြင့် ဖြစ်မှားသော အပြစ် ပွားများ၏။ သို့သော်လည်း အပြစ်ပွားများသည်အရာမှာ ကျေးဇူးတော် သာ၍ ကြွယ်ဝ၏။

၂၁ ထိုသို့ဖြစ်လျှင်၊ အပြစ်တရားသည် သေခြင်းအား ဖြင့် အစိုးရသည်နည်းတူ၊ ငါတို့သခင်ယေရှု ခရစ် ပြုစုတော်မူ၍ ကျေးဇူးတရားသည် ထာဝရ အသက်နှင့် ယှဉ်သော ဖြောင့်မတ်ရာသို့ သွင်း ခြင်းအားဖြင့် အစိုးရလေ အံ့သတည်း။

၆

၁ ထိုသို့မှန်လျှင်၊ အဘယ်သို့ပြောရမည်နည်း။ ကျေးဇူးတော်ပွားများစေခြင်းငှါ အပြစ်တရား ကိုကျင့်၍ နေရမည်လော။

၂ ထိုသို့မနေရ။ အပြစ်တရားမှ စုတေ့သော သူတို့သည် ထိုတရား၌အဘယ်သို့ ရှင်ရဦး မည်နည်း။

၃ ယေရှုခရစ်၌ ဗတ္တိဇံ ကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံကြသည်ဟု သင်တို့ မသိသလော။

၄ ထိုကြောင့်၊ အသေခံတော်မူခြင်း၌ ဗတ္တိဇံကို ခံသော အားဖြင့်၊ ထိုသခင်နှင့်အတူ သင်္ကြန်ခြင်း ကိုခံကြ၏။ အ ကြောင်းမူကား၊ ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုး အားဖြင့်သေခြင်း မှ ထမြောက်တော်မူသည်နည်းတူ၊ ငါတို့သည် လည်း အသစ်သောအသက်၌ ကျင်လည် ရကြ သတည်း။

၅ တနည်းကား၊ အသေခံတော်မူခြင်း၏ ပုံသဏ္ဍာန် ကို ဆောင်၍၊ ထိုသခင်နှင့် အတူငါတို့သည် စိုက်ပျိုးလျက်ရှိသည် မှန်လျှင်၊ ထမြောက်တော် မူခြင်း၏ ပုံသဏ္ဍာန်ကို ဆောင်၍ စိုက်ပျိုးလျက် ရှိကြလိမ့်မည်။

၆ ထိုမှတစ်ပါး၊ ငါတို့၏လူဟောင်းသည်ထို သခင် နှင့် အတူလက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်း ကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှ အပြစ်တရား၏အစေကို မခံစေခြင်းငှါ၊ အပြစ်တရား၏ ကိုယ်ကို ဖျက်ဆီး မည် အကြောင်းတည်း။

၇ သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။

၈ ခရစ်တော်သည် သေခြင်းမှ ထမြောက်သော အခါ သေခြင်းနှင့် အစဉ်ကင်းလွတ် တော်မူ၏။

၉ သေခြင်းတရားသည်နောက်တဖန် ကိုယ်တော် ကို မအုပ်စိုးရသည်ကိုထောက် သော်၊ ငါတို့သည်

မှတ်တော်မူလတံ့။

၂၅ ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည် အကြောင်း ထမြောက်တော်မူ၏။

၅

၁ ထိုကြောင့်၊ ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင်၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကိုခံစားကြ၏။

၂ ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်း မှာ ယုံကြည်ခြင်း ရှိ၍၊ ထိုသခင်အားဖြင့်သာ ခံစားသော အခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို မြော်လင့်၍ ဝါကြားဝမ်းမြောက်ခြင်းရှိကြ၏။

၃ ထိုမျှမက၊ ဒုက္ခဆင်းရဲခြင်းကို ခံ၍ ဝါကြားဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကိုပြုရာ တတ်၏။

၄ သည်းခံခြင်းသည်လည်း သက်သေ ထင်ရှားခြင်းကိုပြုရာတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မြော်လင့်ခြင်းကို ပြုရာတတ်၏။

၅ ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်း နှင့်ကင်းလွတ်၏။ အဘယ်ကြောင့် နည်း ဟူမူကား၊ ငါတို့အား ပေးတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏။

၆ ငါတို့သည်အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့ အတွက် ကြောင့် အသေခံတော်မူ၏။

၇ ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံမည့်သူရှိခဲ့၏။ သူတော်ကောင်း အတွက်ကြောင့် အသေခံပုံသောသူရှိကောင်း ရှိလိမ့်မည် မှန်စေတော့။

၈ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့ အတွက်ကြောင့် အသေခံတော်မူသည် ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။

၉ သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည် ဟုသာ၍ မြော်လင့်စရာရှိ၏။

၁၀ အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိသဟာယ ဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိသဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော် မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

၁၁ ထိုမျှမက၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် မိသဟာယဖွဲ့ရာကျေးဇူးကို ယခုခံပြီးလျှင်၊ ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝါကြားဝမ်းမြောက်ခြင်း ရှိကြ၏။

၁၂ ဤအကြောင်းအရာ ဟူမူကား အပြစ်တရားသည် တယောက် သောသူ အားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရား အားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ကြ၏။

၁၃ ပညတ်တရားကို မထားမှီတိုင်အောင် ဤလောက၌ အပြစ်ရှိ၏။ အဘယ်ပညတ်တရားမျှမရှိလျှင် အပြစ်ရှိသည်ဟု မှတ်စရာမရှိ။

၁၄ သို့သော်လည်း အာဒံ လက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုး ရ၏။ အာဒံ ပြစ်မှားသည် နည်းတူ မပြစ်မှားသောသူတို့ကိုပင် အစိုးရ၏။ ထိုအာဒံသည် နေဘက်လာလတ်သောသူ၏ပုံမဟုတ်သတည်း။

၁၅ သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော် သဘောတူ။ အကြောင်းမူကား၊ တယောက် သည်ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တယောက်

၅၀ ငါသည် ကိုယ်ဘုန်းအသရေကို မရှာ။ ငါ၏ ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူ ရှိသေး၏။

၅၁ ငါ အမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်ဟု မိန့်တော်မူ၏။

၅၂ ယုဒလူတို့ကလည်း၊ သင့်၌ နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့် မည်ဟု ဆိုပါသည် တကား။

၅၃ ငါတို့အဘ အာဗြဟံထက် သင်သည်သာ၍ ကြီးမြတ်သလော။ သူသည်သေပြီ။ ပရောဖက်တို့လည်းသေကြပြီ။ သင်သည် အဘယ်သို့သော သူ၏ အရောင်ကို ဆောင်သနည်း ဟုဆိုကြ၏။

၅၄ ယေရှုကလည်း၊ ငါသည် ကိုယ်ဂုဏ်ကိုပြုလျှင်၊ ငါ့ဂုဏ်သည် အချည်းအနှီးဖြစ်၏။ ငါ့မည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ ဘုရားဟူ၍ သင်တို့ ခေါ်ဝေါ်တတ်ကြ၏။

၅၅ သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့ မသိကြ။ ငါ့မူကားသိ၏။ ငါမသိဟု ငါဆိုလျှင် သင်တို့ကဲ့သို့ မုသာသုံးသောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော်ကိုလည်း နားထောင်၏။

၅၆ သင်တို့အဘအာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည် ဟု မိန့်တော်မူ၏။

၅၇ ယုဒလူတို့ ကလည်း၊ သင်၏ အသက်သည် အနှစ် ငါးဆယ်မျှ မရှိဘဲလျက် သင်သည် အာဗြဟံကို မြင်လေပြီတကား ဟုဆိုကြ၏။

၅၈ ယေရှုကလည်း၊ ငါ အမှန်အကန်ဆိုသည်ကား၊ အာဗြဟံ မမြင်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏။

၅၉ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်

ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ ရောက်သွားပြီး လျှင် ဗိမာန်တော်မှ ထွက်ကြ တော်မူ၏။

၉

၁ လမ်း၌သွားတော်မူစဉ်၊ အမိဝမ်းတွင်းကပင် မျက်စိ ကန်းသောသူတယောက်ကို တွေ့မြင်တော်မူ၏။

၂ တပည့်တော်တို့က၊ အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏ အပြစ်ကြောင့် မျက်စိကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘ အပြစ်ကြောင့် ကန်းသလောဟု မေးလျှောက်ကြ၏။

၃ ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့် မဟုတ်။ မိဘ အပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ ထင်ရှားစေမည် အကြောင်း တည်း။

၄ ငါ့ကို စေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန် ရှိစဉ်တွင် ငါပြုမည်။ အဘယ်သူမျှ အမှု မပြုနိုင်သော အချိန်တည်းဟူသော ညဉ့်အချိန် လာသေး၏။

၅ ငါသည် ဤလောက၌ရှိစဉ်တွင် ဤလောက၏ အလင်းဖြစ်၏ ဟု မိန့်တော်မူပြီးလျှင်၊

၆ မြေပေါ်မှာထွေး၍ တံထွေးနှင့် ရွံ့လုပ်ပြီးမှ ကန်းသော သူ၏ မျက်စိကို ရွံ့နှင့်လူး၍၊

၇ သင်သွားလော့။ ရှိလောင်ရေကန်၌ မျက်စိကို ဆေးလော့ဟု မိန့်တော်မူ၏။ ရှိလောင် အနက်ကား စေလွှတ်သည် ဟုဆို သတည်း။ ထိုသူသည် သွား၍ ဆေးပြီးမှ၊ မျက်စိမြင်လျက် ပြန်လေ၏။

၈ သူသည် သူတောင်းစားဖြစ်သည်ကို အိမ်နီးချင်း မှစ၍ မြင်ဘူးသောသူတို့က၊ ဤသူသည် ထိုင်၍ တောင်းသောသူ ဖြစ်သည် မဟုတ်လော ဟု ဆိုကြ၏။

၉ လူအချို့က၊ ဟုတ်ကဲ့ ဟုဆိုကြ၏။ အချို့ကလည်း၊ ထိုသူနှင့်တူသည် ဟုဆိုကြ၏။ ထိုသူက

လည်း၊ အကျွန်ုပ်သည် ထိုသူပင်ဖြစ်သည် ဟုဆို၏။

၁၀ သူတို့ကလည်း၊ အဘယ်သို့ သင်၏ မျက်စိ ပွင့်သနည်း ဟု မေးမြန်းကြလျှင်၊

၁၁ ထိုသူက၊ ယေရှုအမည်ရှိသော သူတယောက် သည် ရှုံ့လုပ်၍ အကျွန်ုပ် မျက်စိကို လူးပြီးမှ၊ ရှုံ့လောင် ရောက်သွား၍ မျက်စိကိုဆေးလော့ ဟု ဆိုသည်အတိုင်း အကျွန်ုပ် သွား၍ ဆေးလျှင် မျက်စိမြင်သည်ဟု ဆို၏။

၁၂ လူများကလည်း ထိုသူသည် အဘယ်မှာ ရှိသနည်း ဟု မေးမြန်းကြလျှင်၊ အကျွန်ုပ် မသိဟု ဆို၏။

၁၃ လူများသည်လည်း မျက်စိကန်းဘူးသော ထိုသူ ကို ဖာရိရှုထံသို့ပို့ကြ၏။

၁၄ ယေရှုသည် ရှုံ့လုပ်၍ သူ၏ မျက်စိကိုဖွင့် တော်မူသောနေ့သည် ဥပုသ်နေ့ ဖြစ်သတည်း။

၁၅ တဖန် ဖာရိရှုတို့က အဘယ်သို့သင်၏ မျက်စိမြင် သနည်းဟု မေးမြန်းလျှင် အကျွန်ုပ်မျက်စိ၌ သူသည် ရှုံ့ကိုထည့်၍ အကျွန်ုပ် ဆေးလျှင် မျက်စိ မြင်ပြီ ဟုဆို၏။

၁၆ ဖာရိရှုအချို့တို့က၊ ထိုသူသည် ဥပုသ် မစောင့်။ ဘုရားသခင် စေလွှတ်တော်မူသော သူမဟုတ်ဟု ဆိုကြ၏။အချို့တို့က၊ ဆိုးသောသူသည် ဤသို့ သော နိမိတ် လက္ခဏာတို့ကို အဘယ်သို့ ပြနိုင်သနည်း ဟုဆိုကြ၏။ ထိုသို့ အချင်းချင်း မသင့်ကွဲပြားခြင်းသို့ ရောက်ကြ၏။

၁၇ တဖန် မျက်စိကန်း ဘူးသောသူအား၊ သင်၏ မျက်စိကိုဖွင့်သောသူသည် အဘယ်သို့သော သူဖြစ်သနည်းဟု မေးကြလျှင်၊ ပရောဖတ် ဖြစ်သည် ဟုဆို၏။

၁၈ ထိုသူသည် အထက်ကမျက်စိမြင်၊ နောက်မှ မျက်စိမြင်သည်ကို ယုဒလူတို့သည် မယုံကြ သဖြင့် သူ၏ မိဘကိုခေါ်၍

၁၉ ဤသူသည် သင်တို့ဆိုသည်အတိုင်း အမိ ဝမ်းတွင်းကပင် မျက်စိကန်းသော သင်တို့၏သား မှန်သလော။ သို့မှန်လျှင် အဘယ်သို့ ယခုမျက်စိ

မြင်သနည်း ဟု မေးကြ၏။

၂၀ မိဘတို့ကလည်း၊ ဤသူသည် အကျွန်ုပ်တို့၏ သားမှန်သည်ကို ၎င်း၊ အမိဝမ်းတွင်းကပင် မျက်စိကန်းသည်ကို၎င်း အကျွန်ုပ်တို့ သိကြ ပါ၏။

၂၁ အဘယ်ကြောင့် ယခုမျက်စိမြင်သည်ကို၎င်း၊ အဘယ်သူသည် သူ၏မျက်စိကိုဖွင့်သည်ကို၎င်း၊ အကျွန်ုပ်တို့ မသိကြပါ။ သူသည် အသက်အရွယ် နှင့်ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့။ သူသည် ကိုယ်အကြောင်းကို ကိုယ်တိုင်ပြောပါ လိမ့်မည် ဟု ပြန်ပြောကြ၏။

၂၂ ဤသို့ပြောသည် အကြောင်းကား၊ ယေရှု သည် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံသောသူမည်သည် ကို တရားစရပ်မှ နှင်ထုတ်ရမည်ဟု ယုဒလူတို့ သည် တိုင်ပင် စီရင်နှင့်ကြပြီ။

၂၃ ထိုကြောင့် မိဘတို့က၊ သူသည် အသက်အရွယ် နှင့် ပြည့်စုံပါ၏။ သူ့ကိုမေးကြပါလော့ ဟု ယုဒ လူတို့ကို ကြောက်၍ ပြောကြ ၏။

၂၄ ထို့ကြောင့်၊ မျက်စိကန်းဘူးသောသူကို ဒုတိယ အကြိမ်ခေါ်၍ ဘုရားသခင်ကိုချီးမွမ်းလော့။ ထိုသူသည် လူဆိုးဖြစ်ကြောင်းကို ငါတို့သိ၏ ဟု ဆိုကြလျှင်၊

၂၅ လူဆိုးဖြစ်သည် မဖြစ်သည်ကို အကျွန်ုပ်မသိ။ အကျွန်ုပ်သည် အထက်ကမျက်စိကန်း၍ ယခု မျက်စိမြင်သည် အကြောင်းတခုကို အကျွန်ုပ် သိသည်ဟုဆို၏။

၂၆ တဖန် ထိုသူတို့က၊ သူသည် သင်၌အ ဘယ်သို့ ပြုသနည်း။ သင်၏မျက်စိကို အဘယ်သို့ ဖွင့်သနည်းဟု မေးကြလျှင်၊ အကျွန်ုပ် တခါ ပြောပြီ၊ သင်တို့နားမကြားကြ။

၂၇ အဘယ်ကြောင့် တဖန် ကြားချင် သနည်း။ သူ့တပည့်ဖြစ်ချင်သလောဟု ဆို၏။

၂၈ ထိုသူတို့ကလည်း၊ သင်သည် သူ့တပည့် ဖြစ်၏။ ငါတို့မူကား မောရှေ၏ တပည့် ဖြစ်ကြ၏။

၂၉ ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော် မူကြောင်းကို ငါတို့သိကြ၏။ ထို သူသည်

၉ အရေဖျား လှီးခြင်းကို ခံသောသူတို့သာလျှင် ထို မင်္ဂလာကို ရကြသလော။ သို့မဟုတ် အရေဖျား လှီးခြင်းကို မခံသော လူတို့သည်လည်း ရကြ သလော။ အဘယ်ကြောင့် မေးသနည်းဟုမူကား၊ ယုံကြည်ခြင်းကို အာဗြဟံ၌ ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်သည်ဟု ဆိုကြ၏။

၁၀ ထိုသို့ဆိုသော် အဘယ်သို့ မှတ်သနည်း။ အရေဖျား လှီးခြင်းကို ခံပြီးမှ မှတ်သလော။ မခံမှီမှတ်သလော။ ခံပြီးမှ မှတ်သည်မဟုတ်။ မခံမှီမှတ် သတည်း။

၁၁ အရေဖျား လှီးခြင်းကို မခံဘဲ ယုံကြည်သော သူတို့သည် ဖြောင့်မတ်ခြင်းရှိသည် ဟု မှတ်စရာ အကြောင်း ရှိခြင်းငှါ၊

၁၂ ငါတို့ အဘ အာဗြဟံသည် ထိုသူအပေါင်းတို့၏ အဘ ဖြစ်အံ့သောငှါ၎င်း၊ အရေဖျား လှီးခြင်းကို ခံသည်သာမက၊ ငါတို့အဘ အာဗြဟံသည် အရေဖျား လှီးခြင်းကို မခံမှီ ရှိသော ယုံကြည်ခြင်း လမ်းသို့ လိုက်သော သူတို့၏ အဘ ဖြစ်အံ့သော ငှါ၎င်း၊ အာဗြဟံသည် အရေဖျား လှီးခြင်းကို မခံမှီ ရှိသော ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်း တံဆိပ်တည်းဟူသော အရေဖျား လှီးခြင်း၏ လက္ခဏာကို ခံရသတည်း။

၁၃ ထိုမှတစ်ပါး၊ ဤလောကကို အမွေခံစေမည် ဟု ဂတိတော်ကို အာဗြဟံမှ စသောသူ၏ အမျိုး အနွယ် တို့သည် ပညတ်တရား အားဖြင့် ရကြ သည် မဟုတ်။ ယုံကြည်ခြင်း၏ ဖြောင့်မတ်ခြင်း အားဖြင့် ရကြ၏။

၁၄ အကြောင်းမူကား၊ ပညတ် တရားနှင့် ဆိုင်သော သူတို့သည် အမွေခံဖြစ်သည် မှန်လျှင်၊ ယုံကြည် ခြင်းတရားကို ပယ်ပြီ။ ဂတိတော်လည်း အချည်း နှီး ဖြစ်၏။

၁၅ ပညတ်တရားသည်ကား အမျက်ဒေါသနှင့် စပ်ဆိုင်၏။ ပညတ် တရားမရှိလျှင်၊ လွန်ကျူးခြင်း အဖြစ်မရှိ။

၁၆ ထိုကြောင့် ဂတိတော်သည် ပညတ်တရားနှင့် ဆိုင်သော အမျိုးအနွယ်တို့၌ ပြည့်စုံ သည် သာမက၊ အာဗြဟံ၏ ယုံကြည်ခြင်းတရားနှင့်

ဆိုင်သော သူတို့၌ ပြည့်စုံလျက်၊ အာဗြဟံ၏ အမျိုးအနွယ် အပေါင်းတို့၌ ပြည့်စုံမည် အကြောင်း၊ ကျေးဇူးတော်ကြောင့် ဖြောင့်မတ် ရာသို့ ရောက်စေခြင်းငှါ၊ ယုံကြည်ခြင်း တရား ကိုသာ အမှီပြု၍ ရောက်နိုင်၏။

၁၇ ငါသည် သင့်ကို လူမျိုးအများတို့၏ အဘ ဖြစ်စေ၏ ဟုကျမ်းစာ၌ လာသည်နှင့်အညီ၊ ထို အာဗြဟံသည်ကား၊ သေလွန်သောသူတို့ ကို ရှင်စေတော်မူ ထသော၊ မဖြစ် သေးသော အရာတို့ကို ဖြစ်သော အရာကဲ့သို့ မှာထားတော် မူသော ဘုရားသခင် တည်းဟူသော၊ ကိုယ်တိုင် ယုံကြည်သော ဘုရားရှေ့တော်၌ ခပ်သိမ်းသော ငါတို့၏ အဘ ဖြစ်သတည်း။

၁၈ သင်၏ အမျိုးအနွယ်သည် ထိုသို့ ဖြစ်လိမ့်မည် ဟူသော ဗျာဒိတ်တော် အတိုင်း၊ မိမိသည် လူမျိုး အများတို့၏ အဘ ဖြစ်မည်ဟု မြော်လင့်စရာ အကြောင်း မရှိဘဲလျက်ယုံကြည်၍ မြော်လင့် လေ၏။

၁၉ ယုံကြည်အားကြီးသည် ဖြစ်၍ မိမိအသက်သည် အနှစ်တရာလောက် ရှိသဖြင့် မိမိကိုယ်သည် အသေကဲ့သို့ ရှိကြောင်းကို၎င်း၊ မိမိခင်ပွန်းစာရာ ၏ ဝမ်းသည်သေကြောင်းကို၎င်း၊ မအောက်မေ့၊

၂၀ ယုံမှားသော စိတ်နှင့်ကင်း၍ ဘုရားသခင်၏ ဂတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည် အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊

၂၁ ဂတိထားတော်မူသော သူသည် ဂတိတော် အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်း လေ၏။

၂၂ ထိုကြောင့်၊ သူ၏ ယုံကြည်ခြင်းကို သူ၏ ဖြောင့် မတ်ခြင်း ကဲ့သို့ မှတ်တော်မူ၏။

၂၃ ထိုသို့ မှတ်တော်မူသည် ဟု အာဗြဟံ အကျိုး အလိုငှါသာ ကျမ်းစာ၌ ရေးထားသည် မဟုတ်။

၂၄ ငါတို့အကျိုး အလိုငှါ ရေးထားသတည်း။ ငါတို့ သခင်ယေရှုကို သေခြင်းမှ ထမြောက်စေတော် မူသော သူကို ငါတို့သည် ယုံကြည်လျှင်၊ ထို ယုံကြည်ခြင်းကို ငါတို့၏ ဖြောင့်မတ်ခြင်းဟု

၂၃ အဘယ့်အတွက် အပေါင်းတို့ အဘို့ဖြစ်၍၊ ထိုသူ အပေါင်းတို့ အပေါ်သို့ ရောက်သော် ဘုရား သခင်၏ ဖြောင့်မတ်ခြင်း တရားသည် ထင်ရှား ခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။

၂၄ အဘယ်ကြောင့်နည်း ဟူမူကား၊ လူအပေါင်း တို့သည် ဒုစရိုက်ကို ပြု၍ ဘုရားသခင် ရှေ့တော် ဌ အသရေပျက် ကြပြီ။

၂၅ ယေရှုခရစ် ရွေးနှုတ်တော်မူသော အားဖြင့် အဘိုး ကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ကြ၏။

၂၆ ဘုရားသခင်သည် သည်းခံတော်မူ၍၊

၂၇ လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော် မမူရာတွင်၊ ဖြောင့်မတ်ခြင်း တရားတော်ကို ထင်ရှားစေခြင်းငှါ၎င်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကို ယုံကြည်သောသူတို့၏ အပြစ်ကို လွှတ်တော် မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်း ငှါ၎င်း၊ ယေရှုခရစ်၏ အသွေးတော်ကို ယုံကြည် ခြင်း အားဖြင့်၊ ထိုခရစ်တော်ကို အပြစ်မြေစရာ အကြောင်း ဖြစ်စေခြင်းငှါခန့်ထား တော်မူပြီ။

၂၈ သို့ဖြစ်လျှင် ဝါကြားစရာ အကြောင်းကား အဘယ်သို့နည်း ဟုမေးသော် ဝါကြားစရာ အကြောင်းကို ပယ်ပြီး၊ အဘယ်တရားအားဖြင့် ပယ် သနည်း။ အကျင့် တရားအားဖြင့် ပယ်သလော။ အကျင့်တရား အားဖြင့် ပယ်သည် မဟုတ်။ ယုံကြည်ခြင်း တရားအားဖြင့်ပယ်ပြီ။

၂၉ ထိုကြောင့် လူမည်သည်ကား၊ ပညတ်တရား၏ အကျင့် မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည် ဟု ယူရ၏။

၃၀ ဘုရားသခင်သည် ယုဒလူတို့၏ ဘုရားသား ဖြစ်တော် မူသလော။ တပါးအမျိုးသားတို့၏ ဘုရားဖြစ်တော်မူသည် မဟုတ်လော။ ဟုတ်ပေ ၏။ တပါးအမျိုးသားတို့၏ ဘုရားလည်း ဖြစ်တော် မူ၏။

၃၁ အကြောင်းမူကား၊ အရေဖျား လှီးခြင်းကို ခံသော

သူနှင့် မခံသော သူနှစ်ဦးကို ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာ၌ တည်စေတော် မူသော ဘုရားသခင် တဆူတည်း ရှိတော်မူ၏။

၃၂ သို့ဖြစ်လျှင်၊ ယုံကြည်ခြင်း အားဖြင့် ငါတို့ သည် ပညတ်တရားကို ပယ်ကြသလော။ အလျှင်း မပယ်။ သာ၍တည်စေ၏။

၃၃ ထိုသို့ ဖြစ်လျှင်၊ ငါတို့အဘ အာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကို ရသနည်း။

၃၄ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မှန်လျှင် ဝါကြားစရာ အကြောင်း ရှိ၏။ ဘုရားသခင်ရှေ့တော်၌ ထိုသို့ မဟုတ်။

၃၅ ကျမ်းစာ၌ အဘယ်သို့ လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည် သည် ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။

၃၆ အကျင့်ရှိသော သူမည်သည်ကား၊ ကျေးဇူး အားဖြင့် အကျိုးကိုခံရသည် မဟုတ်။ ခံထိုက် သောအားဖြင့် ခံရ၏။

၃၇ အကျင့်မရှိသော သူမည်သည်ကား၊ မတရား သော သူ၏ အပြစ်ကို မြေသောသူကို ယုံကြည် လျှင်၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်လျက်ရှိ၏။

၃၈ ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကိုမထောက် ဘဲလျက် ပေးတော်မူသော ဖြောင့်မတ် ခြင်းကို ရသောသူ၏ မင်္ဂလာကို ဒါဒိဒိ သည် ရည်မှတ်၍ ဆိုသည်ကား၊

၃၉ အပြစ်မှ လွတ်ခြင်း၊ ဒုစရိုက် အပြစ်ကို ဖုံးအုပ်ခြင်း သို့ ရောက်သော သူတို့သည် မင်္ဂလာ ရှိကြ၏။

၄၀ ထာဝရဘုရား အပြစ် တင်တော်မူခြင်းနှင့်လွတ် သောသူသည်မင်္ဂလာရှိ၏ဟုပြောဆိုသတည်း။

၄

အဘယ်က ဖြစ်သည်ကိုမသိဟု ကဲ့ရဲ့ပြောဆို ကြလျှင်၊

၃၁ သူသည် အကျွန်ုပ်မျက်စိကို ဖွင့်သော် လည်း အဘယ်ကဖြစ်သည်ဟု သင်တို့မသိကြသည်ကို အံ့ဩဘွယ်ရှိ၏။

၃၂ ဘုရားသခင်သည် လူဆိုးတို့စကားကို နား ထောင်တော်မူသည်ကို ငါတို့သိကြ၏။ ဘုရား သခင်ကို ရိုသေလေးမြတ်၍ အလိုတော်သို့ လိုက်သောသူဖြစ်လျှင် ထိုသူ၏စကားကို နား ထောင်တော်မူ၏။

၃၃ အမိဝမ်းတွင်းကပင် မျက်စိကန်းသောသူကို မျက်စိမြင်စေခြင်းငှါ တတ်နိုင်သည်ကို ကမ္ဘာဦး မှစ၍ မကြားစဖူး။

၃၄ ထိုသူသည် ဘုရားသခင် စေလွှတ်တော်မူသော သူ မဟုတ်လျှင် အဘယ်အမှုကိုမျှ မတတ်နိုင် ဟု ပြောဆို၏။

၃၅ ထိုသူတို့ကလည်း၊ သင်သည် ဖွေးစကပင် တကိုယ် လုံး၌ ဒုစရိုက်အပြစ်စွဲသောသူ ဖြစ်လျက်နှင့် ငါတို့ကိုဆုံးမပါသည် တကားဟုပြောဆို ကြပြီး လျှင်၊ ထိုသူကို တရားစရပ်မှ နှင်ထုတ် ကြ၏။

၃၆ နှင်ထုတ်သည်အကြောင်းကို ယေရှုသည် ကြား ပြီးမှ ထိုသူကိုတွေ့တော်မူလျှင်၊ သင်သည်ဘုရား သခင်၏သားတော်ကို ယုံကြည်သလော ဟု မေးတော်မူ၏။

၃၇ သခင်၊ အကျွန်ုပ် ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏ သားတော်ကား အဘယ်သူနည်း ဟု မေးလျှောက်သော်၊

၃၈ ယေရှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည် သာမက၊ သင်နှင့် ယခု စကားပြောသောသူသည် ဘုရားသခင်၏ သားတော်ဖြစ်၏ ဟု မိန့်တော် မူလျှင်၊

၃၉ သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ ဟု လျှောက်၍ ညွတ်ပြင် ကိုးကွယ်လေ၏။

၄၀ ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သော သူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သော သူသည် မျက်စိကန်းစေခြင်းငှါ၎င်း၊ ငါသည်တရား စီရင်၍

ဤလောကသို့ ရောက်လာပြီ ဟုမိန့်တော်မူ၏။

၄၁ အထံတော်၌ရှိသော ဗာရိရုံအချို့တို့သည် ထိုစကားကိုကြားလျှင်၊ ငါတို့သည် မျက်စိကန်း သလော ဟု မေးကြ၏။

၄၂ ယေရှုကလည်း၊ သင်တို့သည် မျက်စိ ကန်းသည် မှန်လျှင် အပြစ်မရှိ။ ငါတို့မျက်စိမြင်သည်ဟု ယခုဆိုကြ၏။ ထိုကြောင့် သင်တို့၌ အပြစ် တည်သည် ဟု မိန့်တော် မူ၏။

၄၃

၄၄ ငါအမှန်အကန်ဆိုသည်ကား၊ သိုးမြိတ်သို့ တံခါးဝ ဖြင့်မဝင် အခြားလမ်းဖြင့် ကျော်ဝင်သောသူ သည် သူခိုး၊ ထားပြ ဖြစ်၏။

၄၅ သိုးထိန်းမူကား၊ တံခါးဝဖြင့် ဝင်တတ်၏။

၄၆ ထိုသူအား တံခါးစောင့်လည်းဖွင့်တတ်၏။ သူ ၏စကားသံကို သိုးတို့သည် နားထောင်တတ် ကြ၏။ သူသည်မိမိသိုးတို့ကို နာမည် ဖြင့်ခေါ်၍ ပြင်သို့ထုတ်ဆောင်တတ်၏။

၄၇ သိုးများကို ထုတ်သောအခါ သိုးတို့ရှေ့မှာ သွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသော ကြောင့် လိုက်တတ်ကြ၏။

၄၈ မဆိုင်သောသူတို့၏ စကားသံကို မကျွမ်း သောကြောင့်၊ မဆိုင်သောသူ နောက်သို့ မလိုက်ဘဲ ပြေးတတ်ကြသည် ဟုမိန့်တော် မူ၏။

၄၉ ထိုဥပမာပုံကို ယေရှု ဟောတော်မူသည်တွင်၊ ပရိတ်သတ်တို့သည် မိန့်တော်မူသော စကား တော်၏ အနက်အဓိပ္ပါယ်ကို နားမလည်ကြ။

၅၀ ထိုကြောင့် တဖန် ယေရှုက၊ ငါအမှန်အကန် ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝ ဖြစ်၏။ ငါ့ရှေ့၌ ဝေါလောသောသူရှိသူတို့သည် သူခိုးထားပြုဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။

၁၀

၉ ငါသည် တံခါးဝါခြစ်၏။ ငါဖြင့်ဝင်သော သူသည်
ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စား
ရာကို တွေ့ရလိမ့်မည်။

၁၀ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီး၍ခြင်း
ငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည်
အသက် လွတ်ရှုံ့မှုမက အထူးသဖြင့် အသက်ဖြင့်
ပြည့်စုံစေခြင်းငှါ လာသတည်း။

၁၁ ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။
ကောင်းသော သိုးထိန်းသည် သိုးတို့ အဘို့
အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။

၁၂ သိုးများကို ပိုင်သော သိုးထိန်းမဟုတ်၊ သူငှါး
ဖြစ်သော သူမူကား၊ တောခွေး လာသည်ကို
မြင်လျှင်၊ သိုးတို့ကိုပစ်ထား၍ ထွက်ပြေးတတ်၏။
တောခွေးသည်လည်း သိုးတို့ကိုလုယက်၍
ကွဲလွင့်စေ၏။

၁၃ သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏ အကျိုးကို
မမှတ်သောကြောင့် ထွက်ပြေးတတ်၏။

၁၄ ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်း
တော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း
ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကို
ငါသိ၏။ ငါသိုးတို့သည်လည်း ငါ့ကို သိကြ၏။

၁၅ ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့ အလိုငှါ
စွန့်၏။

၁၆ ဤသိုးခြံသို့ မဝင်သော အခြားသိုးတို့ကိုလည်း ငါ
ပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခွဲရမည်။ သူတို့
သည်လည်း ငါ့စကားသံကို နားထောင်၍သဖြင့်၊
သိုးခြံတခု သိုးထိန်းတပါး တည်းရှိရလိမ့်မည်။

၁၇ ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန်
ယူဦးမည် ဖြစ်သောကြောင့်၊ ငါခမည်းတော်
သည် ငါ့ကိုချစ်တော်မူ၏။

၁၈ ငါ့အသက်ကိုအဘယ်သူမျှ မလုမယူ။ ကိုယ်အလို
အလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရ
သော အခွင့်နှင့် နောက်တဖန်ကိုယ် အသ
က်ကို ယူပြန်ရသော အခွင့်သည် ငါ၌ ရှိ၏။
ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီ
ဟုမိန့်တော်မူ၏။

၁၉ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်
ကွဲပြားခြင်းရှိကြ၏။

၂၀ လူများတို့က သူသည်နတ်ဆိုးစွဲ၍ အရှုံးဖြစ်၏။
သူ့စကားကို အဘယ်ကြောင့် နားထောင်သနည်း
ဟု ဆိုကြ၏။

၂၁ အချို့တို့က သူ့စကားသည် နတ်ဆိုးစွဲသော
သူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်စိကန်း
သော သူတို့ကို မြင်စေခြင်းငှါ တတ်နိုင် သလော
ဟု ဆိုကြ၏။

၂၂ ဆောင်းကာလဖြစ်၍ အကန်နိဗ္ဗာန်ကို ယေရုရှလင်မြို့
၌ ခံကြသောအခါ။

၂၃ ယေရုသည် ဗိမာန်တော်နားမှာ ရှောလမုန်
ကနားပြင် ၌ စကြို သွားတော်မူစဉ်တွင်၊

၂၄ ယုဒလူတို့သည် ကိုယ် တော်ကို ဝန်းရံ၍၊
သင်သည် အဘယ်မျှ ကာလပတ်လုံး ငါတို့ကို
ယုံမှား စေမည်နည်း။ ခရစ်တော်မှန်လျှင်
အတည့်အလင်း ပြောပါ ဟု ဆိုကြ၏။

၂၅ ယေရုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံ
ကြ။ ငါ့ခမည်းတော်၏ အခွင့်နှင့် ငါပြုသော
အမှုတို့သည် ငါ၏ သက်သေဖြစ်ကြ၏။

၂၆ သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်
ကြောင့် မယုံကြသနည်း ဟူမူကား၊ သင်တို့
သည် ငါ့သိုးတို့ အဝင်မဟုတ်။ အထက်က
ငါပြောသည်အတိုင်း၊

၂၇ ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ
နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။

၂၈ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့
သည် ပျက်ဆီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်
ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့
လက်မှ မနှုတ်မယူရာ။

၂၉ ထိုသိုးတို့ကို ငါ၌အပ်ပေးတော်မူသော ငါ
ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက်
ကြီးမြတ်တော်မူသည်ဖြစ်၍၊ အဘယ်သူမျှ
ထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှ မနှုတ်
မယူနိုင်ရာ။

ခံသော ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်
တော်များကို ခံကြ၏။

၃ သူတို့တွင် အချို့မယုံသော်လည်း။ အဘယ်
ဆိုဘွယ် ရှိသနည်း။ သူတို့ မယုံဘဲ နေခြင်း
အရာသည် ဘုရားသခင်၏ သစ္စာတော်ကို
ဖျက်နိုင်သလော။

၄ မပျက်နိုင်ရာ။ သို့ဖြစ်၍ မိန့်တော်မူချက်သည်
ဖြောင့်ပါ၏။ တရားစီရင် သောအခါ အောင်မြင်
တော်မူ၏ ဟု ကျမ်းစာ၌ လာသည်နှင့်အညီ၊
လူခပ်သိမ်းတို့သည် သစ္စာပျက် သော်လည်း၊
ဘုရားသခင်၏ သစ္စာတော်သည် တည်စေ
သတည်း။

၅ ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏
ဖြောင့်မတ်ခြင်း တရားတော်ကို ထင်ရှားစေလျှင်၊
အဘယ်သို့ ဆိုရသနည်း။ ဘုရားသခင်သည်
ဒဏ်ပေးတော်မူလျှင်၊ မတရားသော အမှုကို
ပြုတော် မူသလော။ ထိုသို့ဆိုသော် လူသဘော
အတိုင်း ငါဆိုသတည်း။

၆ ထိုသို့မဟုတ်ရာ။ ဟုတ်လျှင် လောကသားတို့ကို
အဘယ်သို့စစ်ကြော စီရင်တော်မူ မည်နည်း။

၇ ထိုမှတစ်ပါး ငါသည် သစ္စာပျက်သောအားဖြင့်
ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေ
တော်ကို တိုးပွားစေလျှင်၊ ငါ့ကို အပြစ်ရှိသော
သူကဲ့သို့ အဘယ်ကြောင့် စီရင် သေးသနည်း
ဟူ၍ မေးပြန်လျှင်၊

၈ ကောင်းသော အကျိုးရှိစေခြင်းငှါ မကောင်းသော
အကျင့်ကို ကျင့်ကြကုန်အံ့ ဟု လူအချို့တို့သည်
ငါတို့ကို ကဲ့ရဲ့လျက်၊ ငါတို့ စကားကို ပြန်ပြော
သည်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသော
သူတို့သည် ကိုယ်အပြစ်ဒဏ်ကို ခံထိုက်ကြ၏။

၉ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည်
မြတ်သလောဟု မေးပြန်သော်၊ အလျှင်းမမြတ်။
အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်း
တို့သည် အပြစ်ရှိကြောင်းကိုအထက်ကပြခဲ့ပြီ။

၁၀ ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သော သူမရှိ၊
တယောက်မျှမရှိ။

၁၁ နားလည်သောသူမရှိ။ ဘုရားသခင်ကို ရှာသော
သူမရှိ။

၁၂ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီ
တညွတ်တည်း အသုံးမရသော သူဖြစ်ကြပြီ။
ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊
တယောက်မျှမရှိ။

၁၃ သူတို့၏ လည်ချောင်းသည် ဖွင့်ထားသော
သင်္ချိုင်းတွင်း ဖြစ်၏။ သူတို့သည်လျှာနှင့်
လှည့်စား တတ်ကြ၏။ သူတို့ နှုတ်ခမ်းအထဲမှာ
မြွေဆိုး အဆိပ် အတောက်ရှိ၏။

၁၄ သူတို့နှုတ်သည် ကျိန်ဆဲသော စကား၊ ကြမ်းတမ်း
သောစကားနှင့် ပြည့်ဝ၏။

၁၅ သူတို့ခြေသည် လူအသက်ကို သတ်ခြင်းငှါ
လျင်မြန်၏။

၁၆ သူတို့သွားရာ လမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲ
ခြင်းရှိ၏။

၁၇ ချမ်းသာလမ်းကို သူတို့မသိကြ။

၁၈ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်း
သည် သူတို့မျက်စိ၌ မထင်ဟု ကျမ်းစာလာ
သတည်း။

၁၉ ပညတ်တရား၌ ပါသမျှသော စကားတို့သည်
ပညတ် တရားကိုခံသောသူတို့နှင့် စပ်ဆိုင်
သည်ကို ငါတို့သိကြ၏။ ထိုသို့ဖြစ်၍ လောကီသား
အပေါင်းတို့သည် စကားတစ်စွန်းကိုမျှ မပြောနိုင်ဘဲ
ဘုရားသခင်ရှေ့ တော်၌ အပြစ်သင့်သောသူ
ဖြစ်ကြ၏။

၂၀ ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို
ထင်ရှား စေသည် ဖြစ်သောကြောင့်၊ ပညတ်
တရား၏ အကျင့်အားဖြင့် ဘုရားသခင် ရှေ့တော်
၌ အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်ရာ။

၂၁ ယခုမူကား၊ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း
တို့သည် သက်သေခံ သည်နှင့်အညီ၊ ပညတ်
တရားနှင့် မစပ်ဆိုင်သော ဘုရားသခင်၏
ဖြောင့်မတ်ခြင်း တရားတည်းဟူသော၊

၂၂ ယေရုခရစ်ကိုယုံကြည်ခြင်း အားဖြင့်၊ ယုံကြည်

ကျင့်သောအခါ၊ သူတို့သည် ပညတ်တရားတော်ကိုမသိဘဲ၊ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်၎င်း၊

၁၅ ကိုယ်ကို ကိုယ်သိသော စိတ်နှလုံးသည် သက်သေခံ သဖြင့်၎င်း၊ အချင်းချင်း ဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက် နေသဖြင့်၎င်း၊ မိမိတို့ စိတ်နှလုံးထဲ၌ မှတ်သားသော တရားအကျိုးကို ထင်ရှားစွာ ပြကြ၏။

၁၆ ငါဟောပြောသော ဧဝဂလိ တရားအတိုင်း၊ ဘုရားသခင်သည် ယေရှုခရစ် အားဖြင့် လူတို့၏ မထင်ရှားသော အမှုအရာတို့ကို စစ်ကြော စီရင်တော်မူသော နေ့၌ ထိုသို့ စီရင်တော်မူ လတ်။

၁၇ သင်သည် ယုဒလူ ဟု သမုတ်ခြင်းကို ခံသောသူ၊ ပညတ်တရားတော်ကို ကိုးစားသောသူ၊ ဘုရားသခင်ကို အမှီပြု၍ ဝါကြွားသောသူ၊

၁၈ အလိုတော်ကို သိသောသူ၊ ပညတ်တရားတော်ကို လေ့ကျက်သဖြင့် ခြားနားသော အရာတို့ကို ပိုင်းခြားတတ်သောသူ ဖြစ်သည်နှင့်၊

၁၉ လူကန်းတို့ အားလမ်းပြသောသူ၊ မှောင်မှိုက်၌ နေသော သူတို့ကို လင်းစေသောသူ၊

၂၀ လူမှိုက်တို့ကို ဆုံးမတတ်သောသူ၊ သူငယ်တို့ကို နည်းပေးသောသူ၊ ပညတ်တရားတော် အားဖြင့် ပညာကို၎င်း၊ သမ္မာတရားကို၎င်း ရိပ်မိသောသူ ဖြစ်သည်ဟူ၍၊ ကိုယ်ကို ထင်မှတ်တတ်သည် မှန်လျှင်၊

၂၁ သူတပါးကို ဆုံးမလျက်ပင် ကိုယ်ကို မဆုံးမသလော။ သူ့ဥစ္စာကိုမခိုးနှင့် ဟု တရားဟောလျက်ပင် ကိုယ်တိုင် ခိုးသလော။

၂၂ သူမယားကို မပြစ်မှားနှင့် ဟု ဆိုလျက်ပင် ကိုယ်တိုင် ပြစ်မှားသလော။ ရုပ်တုကို စက်ဆုပ်ရွံရှာလျက်ပင် ဗိမာန်တော်ကို လူယူ ဖျက်ဆီးသလော။

၂၃ ပညတ်တရားတော်ကို အမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော။

၂၄ အကြောင်းမူကား၊ ကျမ်းစာ၌ လာသည်နှင့် အညီ၊

တပါးအမျိုးသား တို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏ နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။

၂၅ သင်သည် ပညတ်တရားကို ကျင့်လျှင်၊ အရေးများ လှီးခြင်း အားဖြင့် အကျိုးရှိ၏။ ပညတ်တရားကို လွန်ကျူးလျှင်၊ သင်၏ အရေးများလှီးခြင်းသည် အရေးများမလှီးဘဲ ဖြစ်ပြန်၏။

၂၆ ထိုမှတစ်ပါး၊ အရေးများလှီးခြင်းကို မခံသောသူသည် တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက် လျှင်၊ ထိုသူ၏ အရေးများ မလှီးဘဲ အဖြစ်ကို အရေးများလှီးခြင်း အဖြစ်ကိုသို့ မှတ်ရသည် မဟုတ်လော။

၂၇ အရေးများ လှီးခြင်းကို မခံသော သူသည်လည်း ကိုယ်အလို အလျောက် ပညတ် တရားကိုကျင့်လျှင်၊ ကျမ်းစာနှင့် အရေးများလှီးခြင်းရှိလျက် ပင် ပညတ်တရားကို လွန်ကျူးသော သင်ကို တရားတွေ့၍ အရှုံးခံစေမည် မဟုတ်လော။

၂၈ အကြောင်းမူကား၊ အပြင်အား ဖြင့်သာယုဒလူ ဖြစ်သောသူသည် ယုဒလူမှန် မဟုတ်။ အပြင်အားဖြင့်သာ ကိုယ်အသား၌ အရေးများ လှီးခြင်းသည် အရေးများ လှီးခြင်း အမှန် မဟုတ်။

၂၉ အတွင်းအားဖြင့် ယုဒ လူဖြစ်သောသူသည် ယုဒလူမှန်၏။ အရေးများ လှီးခြင်းလည်း ကျမ်းဟောင်းတရားအားဖြင့် မဟုတ်ဘဲ၊ ဝိညာဉ်တော် တရားအားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့ အရေးများလှီးခြင်းကို ခံသောသူ၏ အချိုးအမွမ်းသည် လူအလိုနှင့်မဆိုင်၊ ဘုရားသခင် အလိုတော်နှင့် ဆိုင်သတည်း။

၃

၁ ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာ သနည်း။ အရေးများ လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း။

၂ အထွေထွေသော အကျိုးများစွာ ရှိ၏။ ထူးမြတ်သော အကျိုး ဟူမူကား၊ အရေးများ လှီးခြင်းကို

၃၀ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝ တည်းဖြစ်သည်ဟု မိန့်တော်မူ၏။

၃၁ ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့် ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။

၃၂ ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏ အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြုပြီ။ ထိုအမှုတို့တွင် အဘယ်မည်သော အမှုကြောင့် ငါ့ကိုခဲနှင့် ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊

၃၃ ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ရောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟုဆိုကြ၏။

၃၄ ယေရှုကလည်း၊ သင်တို့သည် ဘုရား ဖြစ်ကြ၏။ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည် မဟုတ်လော။

၃၅ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရသော သူတို့ကို ဘုရား ဟူ၍ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊

၃၆ ခမည်းတော်သည်သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသော သူက၊ ငါသည် ဘုရားသခင် သားတော်ဖြစ်သည်ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင် ကိုလွန်ကျူး၍ ပြောသည်ဟု ထိုသူအား ဆိုရာသလော။

၃၇ ငါသည် ငါ့ခမည်းတော်၏ အမှုတို့ကို မပြုလျှင် ငါ့ကို မယုံကြဲနှင့်။

၃၈ ပြုလျှင် ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြဲလော့။ ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ့၌ရှိတော်မူသည်ကို၎င်း၊ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း ယုံ၍သိမှတ်ကြလိမ့်မည် ဟု မိန့်တော်မူ၏။

၃၉ ထိုအခါ ကိုယ်တော်ကိုဘမ်းဆီး၍ခြင်းငှါ တဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏ လက်မှ ထွက်ကြတော်မူ၏။

၁၁

၄၀ ယောဟန်သည် ဗတ္တိဇံကို ရှေ့ဦးစွာပေးရာ အရပ်၊ ယော်ဒန်မြစ်တဘက်သို့ တဖန် ကြွ၍ ထိုအရပ်၌ နေတော်မူ၏။

၄၁ လူများတို့သည် အထံတော်သို့ရောက်လာလျှင် ယောဟန်သည် နိမိတ်လက္ခဏာကို မပြု။ သို့သော်လည်း ဤသူ၏ အကြောင်းကို ယောဟန် ပြောသမျှ မှန်ပေ၏ ဟု ဆိုကြသဖြင့်၊

၄၂ ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။

၁ ညီအစ်မ မာရိနှင့် မာသတို့နေသောပေသနိ ရွာသား၊ လာဇရုအမည်ရှိသောသူ တယောက်သည် နာလျက်နေလေ၏။

၂ နာလျက်နေသော လာဇရု၏ နှမ မာရိကား၊ သခင်ဘုရားကို ဆီမွေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင်နှင့် သုတ်သောမာရိ ဖြစ်သတည်း။

၃ ညီအစ်မတို့သည် အထံတော်သို့ စေလွှတ်၍၊ သခင်၊ ကိုယ်တော် ချစ်တော်မူသော သူသည် နာလျက် နေပါသည်ဟုလျှောက်ကြ၏။

၄ ထိုစကားကို ယေရှုသည်ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အနာဖြစ်၏။ ထိုအနာကြောင့် ဘုရား သခင်၏ သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။

၅ ယေရှုသည် မာသကို၎င်း၊ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။

၆ လာဇရုနာသည်ကို ကြားတော်မူလျှင်၊ ကြွတော်မူဘဲ ထိုအရပ်၌ နှစ်ရက် နေတော်မူ၏။

၇ ထိုနောက်မှ တပည့်တော်တို့အား၊ ယုဒပြည်သို့တဖန် သွားကြကုန်အံ့ဟု မိန့်တော် မူလျှင်၊

၈ တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည် ယခုပင် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ

ရှာကြံလျက်ပင် ထိုအရပ်သို့ တဖန် ကြွတော်မူ ဦးမည်လောဟု လျှောက်ကြ၏။

၉ ယေရှုကလည်း၊ တနေ့တွင် တဆယ့်နှစ်နာရီ ရှိသည် မဟုတ်လော။ လူသည်နေ့အချိန်၌ သွားလာလျှင်၊ နေရောင်အလင်းကို မြင်ရသော ကြောင့် ထိမိ၍ မလဲတတ်။

၁၀ ညဉ့်အချိန်၌ သွားလာလျှင်မူကား၊ အလင်း မရှိသောကြောင့် ထိမိ၍ လဲတတ်၏ဟု မိန့်တော် မူပြီးမှ၊

၁၁ ငါတို့အဆွေ လာရေသည် အိပ်ပျော်၏။ သူ့ကို နှိုးခြင်း အလိုငှါ ငါသွားမည် ဟု မိန့်တော်မူ၏။

၁၂ တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက် ကြ၏။

၁၃ ယေရှုသည် လာရေသောကြောင်းကို ရည်မှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိ အိပ်ပျော် ကြောင်းကို မိန့်တော်မူသည်ဟု တပည့်တော် တို့သည် ထင်မှတ်ကြ၏။

၁၄ ထို့ကြောင့်ယေရှုက၊ လာရေသေပြီ။ သင်တို့ သည် ယုံကြည်မည်အကြောင်း၊

၁၅ ထိုအရပ်၌ ငါမရှိသည်ကို ထောက်၍ သင်တို့ အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ယခု သွားကြကုန်အံ့ဟု အတည်အလင်းမိန့်တော် မူ၏။

၁၆ ဒိဒုမ အမည်ရှိသော သောမက၊ အကျွန်ုပ်တို့ လည်း လိုက်၍ သခင်နှင့်အတူ အသေခံကြ ကုန်အံ့ဟု တပည့်တော်ချင်းတို့အားပြောဆို၏။

၁၇ ယေရှုသည် ရောက်တော်မူသောအခါ၊ လာရေကို သဂြိုဟ်၍သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။

၁၈ ဗေသနိရွာသည် ယေရှုလင်မြို့နှင့် တတိုင် လောက်သာ ကွာသည်ဖြစ်၍၊

၁၉ မာသနှင့်မာရိတို့၏မောင် သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှါ ယုဒလူများ တို့သည် လာကြ၏။

၂၀ ယေရှု ကြွလာတော်မူကြောင်းကို မာသသည်

ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြို ပြုခြင်း ငှါ သွား၏။ မာရိမူကား အိမ်၌ထိုင်လျက် နေရပ်၏။

၂၁ မာသက၊ သခင်၊ ကိုယ်တော် ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။

၂၂ ယခုသေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှ အတိုင်း ဘုရားသခင်ပေးတော်မူမည်ကို ကျွန်မ သိပါ သည်ဟု လျှောက်၏။

၂၃ ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက် လိမ့်မည်ဟု မိန့်တော်မူ၏။

၂၄ မာသကလည်း၊ နောက်ဆုံးသောနေ့ တည်းဟူ သော ထမြောက်ရာကာလ၌ သူသည် ထမြောက် လိမ့်မည်ကို ကျွန်မ သိပါသည် ဟုလျှောက်၏။

၂၅ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက်ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော် လည်း ရှင်လိမ့်မည်။

၂၆ ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှ တို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ ငါ့စကားကို ယုံသလော ဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏ သခင်။

၂၇ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ ကြွလာတော်မူသော ဘုရား သခင်၏ သားတော်ဖြစ်တော်မူသည် ကို ကျွန်မ ယုံပါသည်ဟု လျှောက်၏။

၂၈ ထိုသို့လျှောက်ပြီးမှ မာသသည် သွား၍ မိမိ ညီမ မာရိအား၊ အရှင်ဘုရားရောက်လာတော် မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတိဆိတ်စွာ ခေါ်လေ၏။

၂၉ မာရိသည် ထိုစကားကိုကြားလျှင် အလျင် တဆော ထ၍ အထံတော်သို့ သွားလေ၏။

၃၀ ထိုအခါ ယေရှုသည် ရွာထဲသို့ မဝင်သေး။ မာသ ခရီးဦးကြိုပြုသောအရပ်၌ ရှိတော် မူသတည်း။

ခြင်း၊ သူတပါးကို မြင်ပျင်းခြင်းတို့နှင့် ပြည့်စုံသော သူ၊ ချောစားသောသူ၊

၃၀ ဆီရေးသောသူ၊ ဘုရားသခင်ကိုမုန်းသောသူ၊ ကြမ်းတမ်းသောသူ၊ မာနထောင်လွှားသောသူ၊ ဝါ ကြားသောသူ၊ မတတ်ကောင်းသောအတတ်ကို စီရင်သောသူ၊ မိဘစကားကို နားမထောင်သော သူ၊ သတိမရှိသောသူ၊ သစ္စာပျက်သောသူ၊

၃၁ မိဘ၊ သား၊ မယား စသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ် မရှိသောသူ ဖြစ်ကြ၏။

၃၂ ထိုသို့ကျင့်သော သူတို့သည် သေပြစ်ကို ခံထိုက် သည်ဟု ဘုရားသခင်စီရင် တော်မူကြောင်းကို ထိုသူတို့သည် သိလျက်ပင် ကိုယ်တိုင်ကျင့်သည် သာမက၊ ထိုသို့ကျင့်သော သူတို့၌ အားရ ဝမ်းမြောက် ကြ၏။

၂

၁ သူတပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင် သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ၊ အကြောင်း မူကား၊ သင်သည် စစ်ကြော စီရင်သောအမှုကိုပင် ကိုယ်တိုင် ပြုသည်ဖြစ်၍ သူတပါးကို စစ်ကြော စီရင်သည်တွင် ကိုယ် အပြစ်ရှိကြောင်းကို စီရင် ဆုံးဖြတ်ရာ ရောက်၏။

၂ ဘုရားသခင်သည် ထိုသို့ပြုသောသူတို့ကို စီရင်တော်မူခြင်း အရာသည် သမ္မာတရားနှင့် ညီသည်ကို ငါတို့သိကြ၏။

၃ ထိုသို့သော အမှုကို ကိုယ်တိုင်ပြုလျက်ပင်၊ သူတပါး ပြုသည်ကို စစ်ကြော စီရင်သောသူ၊ သင်သည် ဘုရားသခင် စီရင်တော်မူခြင်းနှင့် လွတ်မည်ဟု ထင်မှတ်သလော။

၄ ဘုရားသခင်၏ ကျေးဇူးတော်သည် သင့်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိ မမှတ်ဘဲ၊ ကြွယ်ဝစွာ ကျေးဇူးပြု တော်မူခြင်း၊ သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်း တို့ကို မထိမ့်မြင် ပြုသလော။

၅ ထိုသို့ပြုလျှင် စိတ်ခိုင်မာ၍ နောင်တမရသည် နှင့်အညီ ဒေါသနေ့ တည်းဟူသော ဘုရားသခင် တရားတော် ထင်ရှားသော နေ့၌ ကိုယ်ခံစရာတို့ အမျက်ဒေါသကို ဆည်းဖူးသလော။

၆ ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။

၇ ကောင်းသော အကျင့်ကို အမြဲကျင့်၍၊ ဘုန်း အသရေကိုငင်း၊ မဖောက်ပြန်သော ဇာတိကို ငင်း၊ ရှာသော သူတို့အား ထာဝရအသက်ကို ပေးတော် မူလတံ့။

၈ ငြင်းဆန်သော သဘောရှိ၍၊ သမ္မာတရားကို နားမထောင်ဘဲ မတရားသဖြင့် ကျင့်သောသူတို့ ကိုကား၊ ပြင်းစွာသော ဒေါသ အမျက်ထွက်တော် မူလတံ့။

၉ ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ဆိုးညစ်သော အမှုကို ပြုသောသူ ရှိသမျှတို့သည် ကြီးစွာသော ဆင်းရဲ ဒုက္ခဝေဒနာကို ခံရကြ လတံ့။

၁၀ ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ကောင်းသော အကျင့်ကို ကျင့်သောသူ ရှိသမျှ တို့သည် ဘုန်းအသရေ ချမ်းသာကို ခံစားရကြ လတံ့။

၁၁ ဘုရားသခင်သည် အဘယ်သူ၏ မျက်နှာကိုမျှ မှတ်တော်မမူ။

၁၂ ပညတ်တရားကို မသိဘဲ ပြစ်မှားသော သူတို့ သည် ပညတ်တရားမဲ့ ပျက်ဆီးခြင်းသို့ ရောက်ကြ လိမ့်မည်။ ပညတ်တရားကို သိလျက်ပင် ပြစ်မှား သော သူတို့သည် ပညတ်တရား၏ စီရင်ခြင်းကို ခံရကြ လိမ့်မည်။

၁၃ အကြောင်းမူကား၊ တရားနာသောသူသည် ဘုရား သခင်ရှေ့၌ ဖြောင့်မတ်သည် မဟုတ်။ တရားကို ကျင့်သောသူ သာလျှင်ဖြောင့်မတ်ရာသို့ ရောက် လိမ့်မည်။

၁၄ သာသနာပ လူတို့သည် ပညတ်တရားတော်ကို မသိဘဲ၊ ကိုယ်အလို အလျောက် တရားတော်ကို

၁၁ သားဖြစ်သော သင်တို့အား ဧဝံဂေလိ တရားကို ဟောခြင်းငှါ စေတနာ စိတ်ရှိ၏။

၁၆ ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ယူဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည် သမျှသော သူအပေါင်း တို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏။

၁၇ အဘယ်သို့ ဖြစ်သနည်း ဟူမူကား၊ ဖြောင့် မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင် လိမ့်မည်ဟု ကျမ်းစာလာသည်နှင့် အညီ၊ ယုံကြည်ခြင်း၌ တည်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ယုံကြည်ခြင်းဘို့ အလိုငှါ ဧဝံဂေလိတရား အားဖြင့် ထင်ရှားလျက် ရှိ၏။

၁၈ သမ္မာတရားကို အဓမ္မဖြင့် ဆီးတားနှိပ်စက် သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်း အမှု၊ တရားကို လွန်ကျူးခြင်းအမှု အမျိုးမျိုးတို့ တဘက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။

၁၉ အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့ တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။

၂၀ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရ တန်ခိုး တော်နှင့် ထာဝရအဖြစ်တော် တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့ သည် ကမ္ဘာတည် သည်ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏။ ထိုကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုန်းနိုင်ရာ။

၂၁ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင် ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်း သင့်သည် အတိုင်း မချီးမွမ်း၊ ကျေးဇူးတော်ကိုလည်း မသိ မမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိ မရှိသော စိတ်နှလုံး မိုက်မဲခြင်းသို့ ရောက်ကြ၏။

၂၂ ပညာရှိယောင် ဆောင်လျက်နှင့် လူမိုက် အရာ၌

တည်ကြသည်ဖြစ်၍၊

၂၃ မဖောက်ပြန်မပျက်ဆီးနိုင်သော ဘုရားသခင် ၏ ဂုဏ်တော်ကို ပယ်လျက်၊ ဖောက်ပြန် ပျက်စီး တတ်သော လူ၏ရုပ်တု၊ သားငှက် အစရှိသော တွားတတ်သော တိရစ္ဆာန်၏ ရုပ်တုတို့ကို ဘုရား သခင်အရာ၌ ချီးမြှောက်ကြ၏။

၂၄ ထိုကြောင့် သူတို့သည် မိမိတို့ကိုယ်ကာယ၏ အသရေကို အချင်းချင်းရှုတ်ချမည် အကြောင်း၊ ဘုရားသခင်သည် သူတို့ကို သူတို့၏ ကိလေသာ စိတ် ညစ်ညူးခြင်း လက်သို့ အပ်လိုက်တော် မူ၏။

၂၅ သူတို့သည်မှန်သော ဘုရားသခင်အရာ၌အမှား ကိုထားလျက်၊ ဖန်ဆင်းတတ်သော သခင်ကို ပယ်၍ ဖန်ဆင်းအပ်သော အရာကို ဝတ်ပြု ကိုးကွယ်သောသူ ဖြစ်ကြ၏။ ထိုသခင်သည် ထာဝရ မင်္ဂလာရှိတော်မူ၏။ အာမင်။

၂၆ ထိုသို့ပြုကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဘွယ်သော ကိလေသာ လက်သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်း ဟူမူကား၊ မိန်းမတို့သည် ပကတိ ထုံးစံကို စွန့်၍၊ ပကတိနှင့် ဆန့်ကျင်ဘက် ထုံးစံကို လိုက်ကြ၏။

၂၇ ထိုအတူ၊ ယောက်ျားတို့သည်လည်း မိန်းမနှင့် ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်း ကိလေသာ စိတ်ပူလောင်သဖြင့်၊ ရှက်ကြောက် ဘွယ်သော အမှုကို ယောက်ျားခြင်း ပြုလျက်၊ မိမိတို့ မှားယွင်းခြင်းနှင့် အလျောက် မိမိတို့ အပြစ်ဒဏ်ကို ခံရကြ၏။

၂၈ ထိုသူတို့သည် ဘုရားသခင်ကို မသိမမှတ် လိုသည် ဖြစ်၍၊ မလျောက်ပတ်သော အမှုကို ပြုစေ မည်အကြောင်း၊ ဘုရားသခင်သည် သူတို့ ကို မောဟလက်သို့ အပ်လိုက်တော်မူသည် နှင့် အညီ၊

၂၉ သူတို့သည် အလုံးစုံသော အဓမ္မကျင့်ခြင်း၊ မတရားသော မေထုန်ကိုပြုခြင်း၊ ဆိုးညစ်ခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ ငြါစုခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရန်တွေ့ခြင်းလှည့်ဖြား

၃၁ ထိုကြောင့် နှစ်သိမ့်စေသော စကားကိုပြောလျက် မာရိနှင့်အတူအိမ်၌ရှိသော ယုဒလူတို့သည် မာရိ အလျင်တဆော ထ၍ ထွက်သွားသည်ကို မြင်ကြလျှင်၊ ငိုကြွေးခြင်းငှါ သင်္ချိုင်းသို့ သွားပြီ ဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။

၃၂ မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ ရောက်၍ ကိုယ်တော်ကို မြင်လျှင်ခြေတော်ရင်း၌ ပြင်ပယ် လျက်၊ သခင်၊ ကိုယ်တော် ရှိတော်မူလျှင် ကျွန်မ ၏မောင် မသေပါဟု လျှောက်၏။

၃၃ မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော် မူသော အခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊

၃၄ အလောင်းကို အဘယ်မှာ ထားကြသနည်း ဟု မေးတော်မူလျှင်၊ သခင်ကြ၍ ကြည့်တော်မူပါ ဟု လျှောက်ကြ၏။

၃၅ ယေရှုသည် မျက်ရည်ကျတော်မူ၏။

၃၆ ယုဒလူတို့က၊ ကြည့်ပါ၊ လာရေကို အလွန်ချစ် တော်မူပါသည် တကားဟု ဆိုကြ၏။

၃၇ အချို့တို့က၊ မျက်စိကန်းသော သူကို မြင်စေ တော် မူသော ဤသခင်သည်၊ လာရေကို မသေ စေခြင်းငှါ မတတ်နိုင်သလောဟု ဆိုကြ၏။

၃၈ တဖန် ယေရှုသည် အလွန်ညှိုးငယ်သော စိတ်နှင့် သင်္ချိုင်းတွင်းသို့ ရောက်တော်မူ၏။ ထိုတွင်းသည် မြေတွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။

၃၉ ကျောက်ကို ရွှေကြလော့ဟု ယေရှုသည် မိန့် တော်မူလျှင်၊ သေလွန်သော သူ၏နှမ မာသ က၊ သခင်၊ ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီ ဟုလျှောက်၏။

၄၀ ယေရှုကလည်း၊ သင်သည် ယုံလျှင် ဘုရားသခင် ၏ ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လော ဟု မိန့်တော်မူ၏။

၄၁ ထိုအခါ သေလွန်သောသူ၏ သင်္ချိုင်းမှ ကျောက် ကို ရွှေကြ၏။ ယေရှုသည်လည်း အထက်သို့ ကြည့်မျှော်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသော ကျေးဇူးတော် ကြီးလှပါ၏။

၄၂ ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ် နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှါ သူတို့၏ အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ် လျှောက်ပါ၏ ဟုမိန့်မြှောက်တော်မူပြီးမှ၊

၄၃ လာရေ ထွက်၍ လာလော့ဟု ကြီးသော အသံ နှင့် ဟစ်ခေါ်တော်မူ၏။

၄၄ ထိုအခါ သေလွန်သောသူသည် မိမိမြေ လက်၌ ပုဆိုးနံ့ငယ်နှင့် ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပါးနှင့်စည်းလျက် ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည့်၍ လွှတ်ကြလော့ ဟုမိန့်တော်မူ၏။

၄၅ ထိုအခါ မာရိဆီသို့လာသော ယုဒလူအများ တို့သည် ယေရှုပြုတော်မူသော အမှုကို မြင်လျှင်၊ ကိုယ်တော်ကို ယုံကြည်ကြ၏။

၄၆ အချို့မူကား၊ ဖာရိရှဲတို့ထံသို့ သွား၍ ယေရှု ပြုတော်မူသော အမှုကို ကြားပြောကြ၏။

၄၇ ထိုအခါ ယဇ်ပုရောဟိတ် အကြီးတို့နှင့်ဖာရိရှဲ များသည် လွှတ်အရာရှိတို့ကို စည်းဝေးစေပြီး လျှင်၊ ငါတို့သည် အဘယ်သို့ပြုလျက်နေကြ သနည်း။ ထိုသူသည် များစွာသော နိမိတ် လက္ခဏာ ကိုပြု၏။

၄၈ သူ့ကိုဤသို့ အလွတ်ထားလျှင် လူခပ်သိမ်းတို့ သည် ယုံကြည်ကြလိမ့်မည်၊ ရောမလူတို့ သည် လည်း လာ၍ ငါတို့ အရပ်ဌာနကို၎င်း၊ ငါတို့ အမျိုးကို၎င်း သုတ်သင်ပင်ရင်း ကြလိမ့်မည် ဟု ပြောဆိုကြ၏။

၄၉ ထိုသူတို့အဝင်၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်သော ကယာဖ အမည်ရှိသောသူက၊ သင်တို့ သည် အလျှင်းမသိကြ။

၅၀ ယုဒလူမျိုး အကုန်အစင် ပျက်စီးသည်ထက်၊ လူတယောက်သည် လူများတို့အတွက်သေ သော် သာ၍ ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟု ပြောဆို၏။

၅၁ ထိုစကားကို ကိုယ်အလို အလျောက်ပြော

ရှင်ယောဟန်ခရစ်ဝင်

ဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည် ဟူ၍၎င်း၊

၅၂ ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြား လျက်ရှိသော ဘုရားသခင်၏သားများကိုအတူ စုဝေးစေခြင်းငှါ သေရမည်ဟူ၍၎င်း၊ ပရောဖက် ဉာဏ်နှင့် ဟောပြော၏။

၅၃ ထိုနေ့မှစ၍ ကိုယ်တော်၏ အသက်ကို သတ်ခြင်း ငှါ တိုင်ပင်ကြစည်ကြ၏။

၅၄ ထိုကြောင့် ယေရှုသည် နောက်တဖန် ယုဒလူတို့ တွင် ထင်ရှားစွာမလှည့်လည်ဘဲ၊ ထိုအရပ်မှထွက် ၍ တောနှင့်အနီး ဖေရိမ် အမည်ရှိသော မြို့သို့ ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။

၅၅ ယုဒပသခါပွဲ ခံခန်းတွင် လူများတို့သည် မိမိ တို့ကို သန့်ရှင်းစေခြင်းငှါ ပွဲမခံဖို့ အရပ်ရပ်တို့မှ ယေရုရှလင်မြို့သို့လာကြ၏။

၅၆ ထိုသူတို့သည် ယေရှုကိုရှာဖွေ၍ အချင်းတို့၊ အဘယ်သို့ထင်ကြသနည်း။ သူသည် ပွဲသို့မလာ သလော ဟု ဝိမာန်တော်၌ ရပ်လျက် အချင်းချင်း မေးမြန်းကြ၏။

၅၇ ထိုအခါ အဘယ်သူသည် ယေရှု ရှိရာ အရပ်ကို သိလျှင် သူ့ကိုဘမ်းဆီး၍စေခြင်းငှါပြည့်န်ရမည် ဟု ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှ်တို့သည် မှာခဲ့ ကြပြီ။

၁၂

၁ ပသခါပွဲခံချိန် ခြောက်ရက် လိုသေးသောအခါ၊ အထက်က သေလွန်၍ သေခြင်းမှ ထမြောက် စေတော်မူသော လာဇရု နေရာအရပ်၊ ဗေသနီရွာ သို့ ယေရှုသည် ရောက်တော်မူ၏။

၂ ထိုကြောင့် ထိုသူတို့သည် ပွဲလုပ်ကြသဖြင့် မာသသည် လုပ်ကျွေးမှုကို ဆောင်၍၊ လာဇရု သည် ကိုယ်တော်နှင့်အတူ လျောင်းသောသူတို့ အဝင်ဖြစ်၏။

၃ ထိုအခါ မာရိသည် အဘိုးများစွာထိုက်သော နာဒုဆီမွေးစစ် အကျပ်သုံးဆယ်ကိုယူ၍၊ ယေရှု ၏ ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့် သုတ်သဖြင့်၊ ထိုဆီ၏အမွှေးသည် တအိမ်လုံးကို နှံ့ပြား၏။

၄ တပည့်တော်တို့ အဝင်ဖြစ်၍ ကိုယ်တော်ကို အပ်နှံမည့်သူ၊ ရှိမှန်၏သား ယုဒရုကာရုတ်က၊

၅ ထိုဆီမွှေးကို ဒေနာရီအပြားသုံးရာအဘိုးနှင့် ရောင်း၍ ဆင်းရဲသော သူတို့အား အဘယ် ကြောင့် မပေးသနည်း ဟုဆို၏။

၆ ထိုသို့ဆိုသော် ဆင်းရဲသောသူတို့ အကျိုးကို ထောက်၍ဆိုသည် မဟုတ်။ မိမိသည်သူရိုး ဖြစ်လျက်၊ တပည့်တော်များ သုံးရန် ငွေအိတ်ကို ဆောင်၍ နှံ့ ကိုယူတတ်သောကြောင့် သာ ဆိုသတည်း။

၇ ယေရှုသည်လည်း၊ ထိုမိန်းမကိုရှိစေတော့။ ငါ၏ အလောင်းကို သင်္ဂြိုဟ်ခြင်းငှါ ပြင်ဆင်သောနေ့ တိုင်အောင် သူသည် ဤဆီမွှေးကို သိုထားပြီ။

၈ ဆင်းရဲသောသူတို့ကား သင်တို့၌ အစဉ်ရှိ ကြ၏။ ငါမူကား၊ အစဉ်ရှိသည် မဟုတ် ဟုမိန့်တော် မူ၏။

၉ ထိုအရပ်၌ ယေရှုရှိတော်မူသည်ကို ယုဒလူများ အပေါင်းတို့သည် သိလျှင်၊ ကိုယ်တော်ကြောင့် သာ လာသည်မဟုတ်။ သေခြင်းမှ ထမြောက်စေ တော်မူသော လာဇရုကို မြင်ခြင်းငှါ လာကြ၏။

၁၀ ထိုသို့ယုဒလူများတို့သည် လာဇရုကို အကြောင်း ပြသဖြင့် ထွက်သွား၍၊

၁၁ ယေရှုကိုယုံကြည်သောကြောင့်၊ ယဇ်ပုရောဟိတ် အကြီးတို့သည် လာဇရု ကိုလည်းသတ်ခြင်းငှါ တိုင်ပင် စီရင်ကြ၏။

၁၂ နက်ဖြန်နေ့၌ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲ သို့လာသော လူအစု အဝေး အပေါင်းတို့သည် ကြားရလျှင်၊

၁၃ စွန့်ပလ္လင်များကိုကိုင်လျက်၊ ကိုယ်တော်ကို ခရီးဦးကြို ပြုအံ့ သောငှါ ထွက်သွားကြ၍၊ ဟောရှုဏှာ ဖြစ်စေသတည်း။ ထာဝရဘုရား၏

ရောမဩဝါဒစာ

ROMANS

၁

၁ လူဇာတိအားဖြင့် ဒါဝိဒ်အမျိုး ဖြစ်တော်မူ ထသော၊

၂-၃ သေခြင်းမှထမြောက်တော်မူ၍၊ သန့်ရှင်းသော ဝိညာဉ်အားဖြင့်၊

၄ တန်ခိုးနှင့် တကွ ဘုရားသခင်၏ သားတော် ထင်ရှား ဖြစ်တော်မူသောဝိတို့သခင် ယေရှု ခရစ် တည်းဟူသော မိမိသားတော်ကိုအကြောင်း ပြု၍ဘုရားသခင်သည် ရှေးက မိမိပရောဖက်များ အားဖြင့်၊ သန့်ရှင်းသောကျမ်းစာ၌ ဂတိထား တော်မူသော စံဂေလိ တရားကို ဟောစေခြင်းငှါ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ခန့်ထား သော ယေရှုခရစ်၏ကျွန် ငါပေါလုသည်၊

၅ ဘုရားသခင်ချစ်တော်မူ၍၊

၆ သန့်ရှင်းသူ အရာ၌ခန့်ထားသောရောမမြို့ သူ မြို့သား အပေါင်းတို့ကိုကြားလိုက်ပါ၏။

၇ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်း ဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော် နှင့် ငြိမ်သက်ခြင်းသည်သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကိုအမှီပြု၍ လူမျိုး အပေါင်းတို့သည် ယုံကြည်နားထောင် စေခြင်းငှါ၊ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင် ခေါ်ထားတော်မူသော သင်တို့သည် လည်း ထိုလူမျိုးတို့၌ အပါအဝင် ဖြစ်ကြ၏။

၈ သင်တို့၏ ယုံ ကြည်ခြင်းအရာသည် မြေ တပြိုင်လုံး၌ အနှံ့အပြား ကျော်စောသည် ဖြစ်၍၊ သင်တို့အကြောင်းကြောင့် ယေရှုခရစ်တော်

အားဖြင့်၊ ငါ၏ ဘုရားသခင် ကျေးဇူးတော်ကို ရှေ့ဦးစွာ ငါချီးမွမ်း၏။

၉ ငါသည်သင်တို့ကို မခြားမလပ် အောက်မေ့၍ အစဉ် မပြတ်ဆုတောင်းပဌနာပြုသည်ဟု သားတော်၏ စံဂေလိတရားကိုဟောလျက်၊ အမှုတော်ကို စိတ်ဝိညာဉ်နှင့်တကွ ငါဆောင် ရွက် ၍ ငါကိုးကွယ်သော ဘုရားသခင်သည် ငါ၏ သက်သေခံဖြစ် တော်မူ၏။

၁၀ မကြာမမြင့်မှီ ဘုရားသခင်အလိုတော် အားဖြင့် အဆင်သင့်၍၊ သင်တို့ ရှိရာသို့ ငါလာရသော အခွင့် တစုံတခုရှိပါမည် အကြောင်း ဆုတောင်း ပဌနာပြု၏။

၁၁ သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူး တစုံတခုကိုအပ်ပေး ခြင်းငှါ၊ သင်တို့ကို အလွန် တွေ့မြင်ချင် ပါ၏။

၁၂ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည် သော အားဖြင့် အချင်းချင်း အားရ သက်သာခြင်းသို့ ရောက်ကြမည် အကြောင်းကို ဆိုလိုသတည်း။

၁၃ ညီအစ်ကိုတို့၊ ငါသည်အခြားသော တပါး အမျိုးသားတို့တွင် အကျိုးကိုရသကဲ့သို့သင် တို့တွင် လည်း အကျိုးတစုံတခုကို ခြင်းငှါ၊ သင်တို့ ရှိရာသို့ သွားမည်ဟု အဖန်ဖန်အကြံ ရှိကြောင်းကို သင်တို့ မသိဘဲနေစေခြင်း ငှါ ငါအလိုအမရှိ။ ထိုသို့အကြံရှိသော် လည်း၊ ယခုတိုင်အောင် မြစ်တားသော အကြောင်း ရှိ၏။

၁၄ ဟောလသလူဖြစ်စေ၊ လူရိုင်းဖြစ်စေ၊ ပညာရှိ ဖြစ်စေ၊ ပညာမဲ့ဖြစ်စေ၊ လူအမျိုးမျိုးတို့၏ အကြွေးသည် ငါ၌ တင်လျက်ရှိ၏။

၁၅ သို့ဖြစ်လျှင် ငါတတ်နိုင်သမျှအတိုင်း ရောမမြို့

- အခွင့်နှင့် ကြွလာတော်မူသော ဣသရေလ ရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း ဟု ကြွေးကြော်ကြ၏။
- ၁၄ ကျမ်းစာ၌လာသည်ကား၊
- ၁၅ အိုဖိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏ အရှင် မင်းကြီးသည် မြည်းကလေးကိုစီး၍ သင်ရှိရာ သို့ကြွလာတော်မူသည်ကို ကြည့်ရှုလော့ ဟု ရေးထားသည်နှင့် အညီ၊ ယေရှုသည် မြည်းကလေးကို တွေ့၍ စီး တော်မူ၏။
- ၁၆ ထိုအကြောင်း အရာကို တပည့်တော်တို့သည် အစအဦး၌ နားမလည်သော်လည်း၊ ကိုယ်တော်ကို ရည်မှတ်၍ ထိုသို့ရေးထားသည် ကို၎င်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည် ကို၎င်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏။
- ၁၇ နောက်တော်သို့ လိုက်သော လူအစု အဝေးတို့သည်ကား လာဇရုကို သင်္ချိုင်းတွင်းမှခေါ်၍ သေခြင်းမှ ထမြောက်စေတော်မူသည် အကြောင်းကို သက်သေခံ ကြ၏။
- ၁၈ ထိုနိမိတ်လက္ခဏာကို ပြတော်မူသည်ဟု လူများတို့သည် သိတင်းကြားသောကြောင့် ခရီးဦးကြို ပြုအံ့သောငှါ ထွက်သွားကြ၏။
- ၁၉ ဗာရိရဲ့အချင်းချင်းတို့လည်း၊ သင်တို့သည် အလျှင်း မတတ်နိုင်။ ဤလောကသည် ထိုသူ နောက်သို့ လိုက်သွားပါပြီတကားဟု ပြောဆိုကြ၏။
- ၂၀ ကိုးကွယ်ခြင်း အမှုနှင့် ထိုပွဲသို့ရောက်လာသော သူတို့တွင် ဟေလသ လူအချို့ ပါ၏။
- ၂၁ ထိုသူတို့သည် ဂါလိလဲပြည် ဗက်ဇဒမြို့သား ဖြစ်သော ဖိလိပ္ပုထံသို့ သွား၍ အ ကျွန်ုပ်တို့သည် ယေရှုကိုမြင်ချင်ပါသည်။ ခင်ဗျားဟု တောင်းပန်ကြ၏။
- ၂၂ ဖိလိပ္ပုသည် သွား၍ အနှေ့ကို ကြားပြောပြီးမှ ထို သူနှစ်ယောက်တို့သည် ယေရှုကိုလျှောက်၏။
- ၂၃ ယေရှုကလည်း လူသားသည် ဘုန်းပွင့်ရသော အချိန် ရောက်လာပြီ။

- ၂၄ ငါအမှန်အကန် ဆိုသည်ကား၊ မြေ၌ကျသော စပါးစေ့သည် မပျက်လျှင် တခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသော အသီးကိုသီး တတ်၏။
- ၂၅ မိမိအသက်ကို နှမြောသောသူသည် အသက်ဆုံး လိမ့်မည်။ ဤလောက၌မိမိအသက်ကို မုန်းသော သူမူကား၊ ထာဝရအသက်ကို စောင့်ရှောက် လျက်နေ၏။
- ၂၆ ငါ၏အမှုကို ဆောင်ရွက်သောသူ ဖြစ်လျှင် ငါ့ နောက်သို့ လိုက်ရမည်။ ငါ၏အမှုဆောင် သည်လည်း ငါရှိရာအရပ်၌ ရှိလိမ့်မည်။ ငါ၏ အမှုကို ဆောင်ရွက်သော သူဖြစ်လျှင် ထိုသူကို ခမည်းတော် သည် ချီးမြှောက်တော် မူလာတံ့။
- ၂၇ ငါသည် ယခုစိတ်နှလုံးပူပန်ခြင်းရှိ၏။ အဘယ် သို့ ငါလျှောက်ရမည်နည်း။ ထိုအချိန်မှ အကျွန်ုပ် ကို ကယ်တင်တော်မူပါ။ အဘ ဟု လျှောက်ရ မည်လော။ အကြောင်းရှိ၍သာ ထိုအချိန်သို့ ရောက်လာပြီ။
- ၂၈ အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက် တော်မူပါဟု မိန့်မြွက်တော်မူ၏။ ထိုအခါ ကောင်း ကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန် ချီးမြှောက်ဦးမည် ဟုလာ၏။
- ၂၉ ဝန်းရံလျက်ရှိသော လူအစုအဝေးတို့သည် ကြားလျှင် မိုယံးချွန်းသည် ဟုဆိုကြ၏။ အချို့ ကလည်း ကိုယ်တော်အား ကောင်းကင်တမန် မြွက်သည် ဟုဆိုကြ၏။
- ၃၀ ယေရှုက ထိုစကားသံသည် ငါ့ အဘို့အလိုငှါ လာသည်မဟုတ်၊ သင်တို့အဘို့အလိုငှါလာ၏။
- ၃၁ ယခုတွင် ဤလောကသည် တရားစီရင်ခြင်း ကိုခံရ၏။ ယခုတွင် ဤလောကကို အစိုးရသော မင်းသည် ပြင်သို့နှင့်ထုတ်ခြင်းကို ခံရလိမ့်မည်။
- ၃၂ ငါသည်လည်း မြေကြီးနှင့်ခွါ၍ မြှောက်ထား ခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ ငါ ခွဲမည် ဟု မိန့်တော်မူ၏။
- ၃၃ ထိုသို့မိန့်တော်မူသော်၊ မိမိသည် အဘယ်သို့ သေရမည် အရိပ်ကို ပေးတော်မူ၏။

၃၄ လူများတို့ကလည်း၊ ခရစ်တော်သည်အစဉ် အမြဲ တည်သည်ဟု ပညတ္တိကျမ်း၌လာကြောင်းကို အကျွန်ုပ်တို့ ကြားသိရပြီ။ သို့ဖြစ်လျှင် လူသား သည် မြှောက်ထားခြင်းကို ခံရမည် ဟု သင်သည် အဘယ်သို့ ဆို သနည်း။ ထို လူ သားသည် အဘယ်သို့သောသူနည်းဟု ဆိုကြ၏။

၃၅ ယေရှုကလည်း၊ အလင်းသည် သင်တို့တွင် ခဏသာရှိ၏။ အလင်းရှိစဉ်အခါ သွားလာ ကြလော့။ သို့မဟုတ်လျှင် မှောင်မိုက်သည် သင်တို့ကို ဖိုလိမ့်မည်။ မှောင်မိုက်၌ သွားသော သူသည် အဘယ်သို့သို့ မိမိ သွားသည်ကို မိမိ မသိ။

၃၆ အလင်း ရှိစဉ်အခါ အလင်း၏ သားဖြစ်အံ့သောငှါ အလင်းကို ယုံကြည်ကြလော့ ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ထွက်ကြွ၍ ထိုသူတို့ကို တိမ်းရှောင်လျက် နေတော်မူ၏။

၃၇ ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတို့ကို သူတို့မျက်မှောက်၌ ပြတော်မူသော်လည်း သူတို့သည် ယုံကြည်ခြင်းသို့မရောက်ကြ။

၃၈ ပရောဖက်ဟောရှာယ ဟောဘူးသည်ကား၊ အို ထာဝရဘုရား အကျွန်ုပ်တို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံပါသနည်း။ ထာဝရဘုရားလက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း ဟူသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။

၃၉ တဖန်ပရောဖက်ဟောရှာယဟော ပြန်သည် ကား၊

၄၀ သူတို့မျက်စိမမြင်၊ စိတ်နှလုံး နားမလည်၊ အကျင့် မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်း စေသည်တိုင်အောင် သူတို့မျက်စိကို ကွယ်စေ တော်မူ၏။ သူတို့စိတ်နှလုံးကို မိုက်စေ တော်မူ၏ ဟူသော စကားကြောင့် ထိုသူတို့သည် ယုံကြည် ခြင်းသို့ မရောက် နိုင်ကြ။

၄၁ ဟောရှာယသည် ဘုန်းအနာဘော်ကို မြင်၍ ဖျာဒိတ်တော်ကို ပြန်စဉ်တွင် ထိုစကားကို ဟောပြောသတည်း။

၄၂ သို့သော်လည်း အရာရှိအများတို့သည်ကိုယ် တော်ကို ယုံကြည်ကြ၏။ တရားစရပ်မှ ဖာရိရှို တို့သည် နှင်ထုတ်မည်ကို စိုးရိမ်သော ကြောင့် ထင်ရှားစွာ စန့်မခံကြ။

၄၃ အကြောင်းမူကား၊ ဘုရားသခင်ပေးတော်မူသော ဘုန်းအသရေထက် လူတို့ပေးသော ဘုန်းအသ ရေကို သာ၍ နှစ်သက်ကြ၏။

၄၄ ယေရှုကလည်း၊ ငါ့ကိုယုံကြည်သော သူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်၊ ငါ့ကို စေလွှတ် တော်မူသော သူကို ယုံကြည်၏။

၄၅ ငါ့ကိုကြည့်ခြင်းသောသူသည် ငါ့ကိုစေလွှတ်တော် မူသော သူကို ကြည့်ခြင်း၏။

၄၆ ငါ့ကို ယုံကြည်သမျှသော သူတို့သည် မှောင်မိုက် ၌ မနေစေခြင်းငှါ ငါသည် အလင်း ဖြစ်လျက် ဤလောကသို့ ကြွလာပြီ။

၄၇ ငါ့စကားကို ကြားသောသူသည် မယုံကြည် ဘဲနေလျှင် ထိုသူကိုငါသည် အပြစ်မစီရင်၊ လောကီသားတို့ကို အပြစ်စီရင်အံ့သောငှါ ငါ လာသည်မဟုတ်၊ လောကီသားတို့ကို ကယ်တင်အံ့သောငှါ ငါလာ၏။

၄၈ ငါ့ကိုပယ်၍ ငါ့စကားကိုနားမခံသောသူ အား အပြစ်စီရင်သောသူ ရှိသေး၏။ ငါ ဟောပြော သော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူ အား အပြစ် စီရင်လိမ့်မည်။

၄၉ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုအ လျောက်ဟောသည်မဟုတ်၊ ငါ့ကိုစေလွှတ်တော် မူသော ခမည်းတော်သည် အဘယ်သို့ ငါ ဆုံးမ ဟောပြော ရမည်ကို ပညတ်ပေးတော်မူပြီ။ ခမည်းတော်၏ ပညတ်တော်သည် ထာဝရ အသက် ဖြစ်သည်ကို ငါသိ၏။

၅၀ ထိုကြောင့် ဟောပြောသမျှတို့ကို ခမည်းတော် မှာထားတော်မူသည်အတိုင်း ငါဟောပြော သည်ဟု ကြွေးကြော်၍ မိန့်တော်မူ၏။

သူတို့အား ပေးတော်မူ၏။

၁၄ ထိုပြတော်မူခြင်းကား၊ ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ တပည့်တော် တို့အား ကိုယ်ကိုသုံးကြိမ်မြောက်သော ပြတော် မူခြင်း ဖြစ်သတည်း။

၁၅ နံနက်စာကိုစားကြသည်နောက်၊ ယေရှုက၊ ယောန၏သား ရှိမှန်၊ ဤသူတို့သည် ငါ့ကိုချစ် သည်ထက် သင်သည်သာ၍ ချစ်သလောဟု ရှိမှန်ပေတရအားမိန့်တော်မူလျှင်၊ ဟုတ် ပါ၏ သခင်၊ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ ဟုလျှောက်သော်၊ ငါ၏ သိုးသငယ်တို့ကို ကျွေးမွေးလော့ ဟု မိန့်တော်မူ၏။

၁၆ တဖန် ယေရှုက၊ ယောန၏သား ရှိမှန်၊ သင်သည် ငါ့ကိုချစ်သလောဟု ဒုတိယ အကြိမ် မေးတော် မူလျှင်၊ ဟုတ်ပါ၏သခင်၊ ကိုယ်တော်ကို အကျွန်ုပ် ချစ်သည်ကို ကိုယ်တော်သိတော်မူ၏ ဟု လျှောက်သော်၊ ငါ၏သိုးတို့ကိုထိန်းလော့ဟု မိန့်တော်မူ၏။

၁၇ ယေရှုကလည်း ယောန၏သားရှိမှန်၊ သင်သည် ငါ့ကိုချစ်သလောဟု တတိယအကြိမ်မေးတော် မူလျှင် သင်သည် ငါ့ကိုချစ်သလော ဟုသုံးကြိမ် မြှောက်အောင် မေးတော်မူသောကြောင့် ပေတရသည် စိတ်နာသဖြင့်၊ သခင်၊ ကိုယ်တော် သည် ခပ်သိမ်းသောအရာတို့ကို သိတော် မူ၏။ ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော် သိတော်မူ၏ ဟုလျှောက်သော်၊ ယေရှုက၊ ငါ၏ သိုးတို့ကို ကျွေးမွေးလော့။

၁၈ ငါအမှန်အကန်ဆိုသည်ကား၊ သင်သည် ပျိုသော အသက်ရှိစဉ် ကိုယ်ကို ကိုယ်ပတ်စည်း၍အလို ရှိရာ အရပ်ရပ်သို့ သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဖက်ကိုဆန့်ပြီးလျှင်၊ သူတပါးသည် သင့်ကိုပတ်စည်း၍ သင်အလို မရှိရာ အရပ်သို့ ယူသွားလိမ့်မည် ဟု မိန့်တော် မူ၏။

၁၉ ထိုသို့မိန့်တော်မူသော်၊ အဘယ်သို့သော သေခြင်းအားဖြင့် ပေတရသည် ဘုရားသခင် ၏ ဘုန်းတော်ကို ထင်ရှားစေမည် အရိပ်ကို ပေးတော်မူ၏။ ထိုသို့ မိန့်တော်မူပြီးမှ၊ ငါ နောက်သို့ လိုက်လော့ဟု ပေတရအား မိန့်တော် မူပြန်၏။

၂၀ ယေရှုချစ်တော်မူ၍ အထက်က ညစာ စားသော အခါ၌ ရင်တော်ကိုမှီ၍ လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသော သူကားအဘယ် သူနည်း ဟု မေးသော တပည့်တော်သည်လည်း နောက်တော်သို့ လိုက်သည်ကို ပေတရသည် လှည့်၍မြင်လျှင်၊

၂၁ သခင်၊ ဤသူ၌ အဘယ်သို့ဖြစ်ပါ လိမ့်မည် နည်းဟု မေးလျှောက်သော်၊

၂၂ ယေရှုက၊ ငါကြွလာသည်ကာလတိုင်အောင် ထိုသူကိုနေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ် သို့ ဆို င် သနည်း။ သင် မူ ကား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။

၂၃ ထိုစကားတော်ကို ထောက်လျှင်ညီအစ်ကိုတို့ က၊ ထိုတပည့်တော်သည် မသေရဟု အနံ့အပြား ပြောဆိုကြ၏။ သို့သော်လည်းထိုသူသည် မသေရ ဟု ယေရှုမိန့်တော် မူသည်မဟုတ်၊ ငါ ကြွလာသည် ကာလတိုင်အောင် ထိုသူကို နေစေ ခြင်းငှါ ငါ အလိုရှိလျှင် သင်သည် အဘယ်သို့ ဆို င် သနည်း ဟု မိန့်တော်မူ သတည်း။

၂၄ ထိုတပည့်တော်ကား၊ ဤအကြောင်း အရာတို့ကို သက်သေခံ၍ရေးထားသောသူဖြစ်၏။

၂၅ သူ၏ သက်သေခံချက် မှန်သည်ကို ငါတို့သိ ကြ၏။ ယေရှုပြုတော်မူသော အခြားအမှု အရာအများ ရှိသေး၏။ ထိုအမှုအရာရှိသမျှ တို့ကို အသီးအခြား ရေးထားလျှင်၊ မြေကြီး မဆွဲနိုင်အောင် ကျမ်းစာများပြား လိမ့်မည် ဟု ထင်မှတ်ခြင်းရှိ၏။

ရှင်ယောဟန်ခရစ်ဝင်

၂၀ ယေရှုသည် ကြွလာ၍ အလယ်မှာ ရပ်တော် မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေ သတည်း ဟု မိန့်တော်မူ၏။

၂၇ ထိုအခါ သောမအား၊ သင်၏လက်ညှိုး ကိုဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏လက်ကိုဆန့်၍ ငါ့နဖူးကို စမ်းသပ်လော့။ ယုံမှားခြင်း မရှိနှင့် ယုံလော့ဟု မိန့်တော်မူ၏။

၂၈ သောမကလည်း၊ အကျွန်ုပ်၏အရှင်အကျွန်ုပ် ၏ ဘုရားသခင်ပါတကားဟု ပြန်၍လျှောက်ကြ၏။

၂၉ ယေရှုကလည်း၊ သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ ဟု မိန့်တော်မူ၏။

၃၀ ဤကျမ်းတစ်ပုဒ်၏ မထားသော အခြားနိမိတ် လက္ခဏာများတို့ကိုလည်း ယေရှုသည် တပည့် တော်တို့ မျက်မှောက်၌ပြတော်မူ၏။

၃၁ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရား သခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့ သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော် အားဖြင့် အသက်ကိုရမည် အကြောင်း၊ ဤမျှ လောက် ရေးထားလျက်ရှိသတည်း။

၂၁

၁ တဖန် ယေရှုသည် တိပေရိအိုင်နားမှာ တပည့် တော်တို့အား ကိုယ်ကိုပြတော်မူ၏။ ပြတော် မူသည် အကြောင်းအရာ ဟူမူကား၊

၂ ရှိမုန်ပေတရုနှင့် ဒီဒုမဟုအမည်ရှိသော သောမ၊ ဂါလိလဲပြည် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏ သားနှစ်ယောက်၊ အခြားသောတပည့် တော် နှစ်ယောက်တို့သည် အတူရှိ ကြ၏။

၃ ရှိမုန်ပေတရုက အကျွန်ုပ်သည် ငါး ဘမ်းသွားမည် ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်း လိုက်မည်ဟု ပြောဆိုသည် နှင့် ထွက်သွားကြ၏။ ချက်ခြင်း လှေထဲသို့ဝင်၍ ထိုည၌တွင် တကောင် ကိုမျှမရကြ။

၄ နံနက်ရောက်သောအခါ ယေရှုသည်ကမ်းနားမှာ ရပ်တော်မူ၏။ သို့ရာတွင် ယေရှု ဖြစ်တော်မူသည် ကို တပည့်တော်တို့သည် မသိကြ။

၅ ယေရှုကလည်း ချစ်သားတို့၊ စားစရာ တစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင် မရှိပါဟု ပြန်ပြော ကြ၏။

၆ တဖန်ယေရှုက၊ လှေလက်ျာဘက်၌ ပိုက်ကွန်ကို ပစ်ချလော့။ ထိုသို့ပြုလျှင် ရလိမ့်မည် ဟုမိန့်တော် မူသည်အတိုင်း၊ ထိုသူတို့သည် ပစ်ချ၍များစွာ သော ငါးတို့ကို အုပ်မိသောကြောင့်၊ ပိုက်ကွန်ကို စွဲ၍ မရနိုင်။

၇ ထိုအခါ ယေရှု ချစ်တော်မူသော တပည့်တော်က၊ ငါတို့သခင်ပေတည်း ဟု ပေတရုအား ပြောဆို၏။ သခင်ဖြစ်ကြောင်းကို ရှိမုန်ပေတရုသည်ကြား လျှင်၊ အဝတ်ကို မဖြုတ်ဘဲ ရှိလျက် အပေါ်အကျီ ကိုသာ ဝတ် စည်း၍ အိုင်ထဲသို့ဆင်းလေ၏။

၈ အခြားသော တပည့်တော်တို့သည် ကမ်းနှင့်မနီး မဝေး အလံငါးဆယ်လောက်ကွာသည်ဖြစ်၍ ငါးများနှင့်ပိုက်ကွန်ကို ဆွဲငင် လျက် လေစီး၍ လာကြ၏။

၉ ကုန်းပေါ်သို့ရောက်သောအခါ မီးခဲပုံကို၎င်း၊ ကင်ထားသော ငါးကို၎င်း၊ မုန့်ကို၎င်း တွေ့မြင် ကြ၏။

၁၀ ယေရှုကလည်း ယခုရသော ငါးအချို့ကို ယူခဲ့ကြ ဟု မိန့်တော်မူ၏။

၁၁ ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ငါးကြီး တရာငါးဆယ်သုံးကောင်နှင့်ပြည့်လျက် ရှိသော ပိုက်ကွန်ကို ကုန်းပေါ်သို့ ဆွဲတင်လေ၏။ ထို မျှလောက်များ သော်လည်း ပိုက်ကွန်သည် မစုတ်မပြတ်ရှိ၏။

၁၂ ယေရှုကလည်း၊ လာ၍နံနက်စာကိုစားကြ လော့ ဟု မိန့်တော်မူ၏။ သခင်ဖြစ်တော်မူကြောင်းကို တပည့် တော်တို့သည် သိကြသောကြောင့် ကိုယ်တော် သည် အဘယ်သူနည်း ဟူ၍ တစ် တယောက်မျှ မမေးမလျှောက်ဝံ့ကြ။

၁၃ ယေရှုသည်လာ၍ မုန့်နှင့်ငါးကို ယူပြီးလျှင်

ရှင်ယောဟန်ခရစ်ဝင်

၁၃

၁ ပယခါပွဲမခံမီ၌ ယေရှုသည် ဤလောကမှ ခမည်း တော်ထံသို့ ပြောင်းရသောအချိန် ရောက်သည် ကို သိတော်မူသည်ဖြစ်၍ ဤလောက၌ ရှိသော မိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံး တိုင်အောင် ချစ်တော်မူ၏။

၂ ကိုယ်တော်ကိုအပ်နှံမည် အကြောင်း မာရ်နတ် သည် ရှိမုန်၏သား ယုဒရုကာရုတ်၏ စိတ်နှလုံး၌ အကြံပေးသွင်းနှင့် သတည်း။ ထိုအခါ ညစာကို စားကြစဉ်၊

၃ ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့ အပ်ပေးတော်မူသည်ကို၎င်း၊ သူသည် ဘုရား သခင် ထံတော်မှ ထွက်လာသည်ကို၎င်း ဘုရား သခင်ထံတော်သို့ ကြွသွားမည်ကို၎င်း ယေရှု သည် သိတော် မူသည်နှင့်၊

၄ စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကို ယူ၍ ခါးကိုစည်းတော်မူ၏။

၅ ထိုနောက်မှ ရေကို အင်တုံ၌လောင်း၍ တပည့် တော်တို့ ခြေကို ဆေးပြီးမှ ခါး၌စည်းသော ပဝါနှင့် သုတ်တော်မူ၏။

၆ ရှိမုန်ပေတရုဆိုသို့ ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကို ဆေးတော်မူမည်လော ဟု မေးလျှောက်၏။

၇ ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခု နားမလည်သေး။ နောက်မှ သိလိမ့်မည် ဟု မိန့်တော်မူ၏။

၈ ပေတရုကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကို အလျှင်းဆေးတော် မမူရ ဟုလျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် သင် သည် ငါနှင့် မဆက်ဆံရဟု မိန့်တော်မူ၏။

၉ ရှိမုန် ပေတရုကလည်း၊ အကျွန်ုပ်ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော်မူပါ ဟု လျှောက်ပြန်၏။

၁၀ ယေရှုကလည်း၊ ရေချိုးပြီးသောသူမည် သည် ကား၊ ခြေဆေးခြင်းမှတစ်ပါး ဆေးရသော အ ကြောင်းမရှိ။ တကိုယ်လုံး စင်ကြယ်၏။ သင်တို့ သည် စင်ကြယ်သော်လည်း အချို့ မစင်ကြယ် ဟု မိန့်တော်မူ၏။

၁၁ ကိုယ်တော်ကို အပ်နှံမည် သူကို သိတော်မူ သောကြောင့်၊ သင်တို့တွင် တချို့ မစင်ကြယ် ဟု မိန့်တော်မူသတည်း။

၁၂ ထိုသို့သူတို့၏ ခြေကို ဆေးတော်မူပြီးမှ တဖန် ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက် သင်တို့၌ ငါပြုခဲ့သော အမှုကို နားလည်ကြသလော။

၁၃ သင်တို့သည် ငါ့ကိုအရှင်ဘုရားဟူ၍၎င်း၊ သခင် ဟူ၍၎င်း ခေါ်တတ်ကြ၏။ ထိုစကားလည်း ဟုတ်မှန်သော စကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ခေါ်ကြသည်အတိုင်း ငါ မှန်၏။

၁၄ ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်း ဖြစ်လျက်နှင့် သင်တို့၏ခြေကို ဆေးလျှင် သင်တို့ သည် အချင်းချင်းတို့၏ခြေကို ဆေးကြမည်။

၁၅ ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည် ပြုစေခြင်းငှါ ပုံသက်သေကို ပြုခဲ့ပြီ။

၁၆ ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်ုပ်သည်သခင် ထက်သာ၍ ကြီးမြတ်သည် မဟုတ်။ တဖန်သည် လည်း စေလွှတ်သော သူထက် သာ၍ ကြီးမြတ် သည် မဟုတ်။

၁၇ ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်း ကျင့်လျှင် မင်္ဂလာရှိကြ၏။

၁၈ သင်တို့ရှိသမျှကို ငါရည်မှတ်၍ ပြောသည် မဟုတ်။ ငါ ရွေးကောက်သော သူတို့ကို ငါ သိ၏။ ကျမ်းစာချက် ပြည့်စုံစေမည် အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကို ခြေနှင့် ကျောက် သတည်း။

၁၉ ထို အမှု အရာ ရောက် သောအခါ ငါသည် ဤမည်သောသူ ဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှါ မရောက်မီ ယခုပင်သင်တို့ အား ငါ ပြောနှင့်ပြီ။

၂၀ ငါ အမှန်အကန်ဆိုသည်ကား ငါစေလွှတ်သော

ရှင်ယောဟန်ခရစ်ဝင်

- သူကို လက်ခံသောသူသည် ငါ့ကို လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည် ငါ့ကိုလေ့လာတော်မူသောသူကို လက်ခံသည်ဟု မိန့်တော်မူ၏။
- ၂၀ ထိုသို့ ယေရှုသည်မိန့်တော်မူပြီးမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၍ ငါ အမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတယောက်သော သူသည် ငါ့ကို အပ်နှံလိမ့်မည်ဟု သက်သေခံလျက် မိန့်တော်မူ၏။
- ၂၂ အဘယ်သူကို ရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်းတယောက်ကိုတယောက် ကြည့်၍ ကြ၏။
- ၂၃ ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊
- ၂၄ အဘယ်သူကို ရည်ဆောင်၍ မိန့်တော်မူ သနည်းဟု မေးစေခြင်းငှါ၊ ရှိမှန်ပေတရသည် ထိုတပည့်တော်ကို အမှတ်ပေး၏။
- ၂၅ ထိုတပည့်တော်သည် ယေရှု၏ ရင်တော်ကိုမို့၍ လျောင်းနေလျက်၊ သခင်၊ အဘယ်သူနည်းဟု လျှောက်၏။
- ၂၆ ယေရှုကလည်း ဤမှန်တလုပ်စာကို ငါနစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင် မှန်တလုပ်စာကို နှစ်ပြီးမှ ရှိမှန်၏သား ယုဒရှုကာရုတ်အား ပေးတော်မူ၏။
- ၂၇ ထိုသူသည် မှန်တလုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအား မိန့်တော်မူ၏။
- ၂၈ အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌ လျောင်းသော သူတို့တွင် အဘယ်သူမျှမသိ။
- ၂၉ အချို့တို့က ယုဒရှုကာရုတ်သည် ငွေအိတ်ကို ဆောင်သောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအသိုက်ကို ဝယ်လော့ဟူ၍၎င်း၊ သို့မဟုတ် ဆင်းရဲသော သူတို့အား တစ်စုံတစ်ခု ပေးလော့ဟူ၍၎င်း၊ ယေရှုမိန့်တော်မူသည် ဟု ထင်မှတ်ကြ၏။
- ၃၀ ယုဒရှုကာရုတ်သည် မှန်တလုပ်စာကိုခံပြီးမှ

- ချက်ခြင်း ထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
- ၃၁ ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင် လူသားသည် ဘုန်းထင်ရှားခြင်း ရှိသည်ဖြစ်၍၊ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းတော် ထင်ရှားခြင်းရှိ၏။
- ၃၂ ဘုရားသခင်သည် လူသားအားဖြင့်ဘုန်းတော် ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ ကာလမကြာ မမြင့်မီ သူ၏ဘုန်းကို ထင်ရှားစေတော်မူ လိမ့်မည်။
- ၃၃ ချစ်သားတို့၊ ငါသည် သင်တို့နှင့် အတူ ခဏသာ နေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြ ဟု ယုဒလူတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။
- ၃၄ သင်တို့သည် အချင်းချင်း တယောက်ကို တယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။
- ၃၅ သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။
- ၃၆ ရှိမှန်ပေတရက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်း ဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာ အရပ်သို့ သင်သည် ယခုမလိုက်နိုင်။ နောက်မှ လိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။
- ၃၇ ပေတရကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ အဘယ်ကြောင့် ယခု မလိုက်နိုင်သနည်း။ ကိုယ်တော်အတို့အကျွန်ုပ်၏ အသက်ကို စွန့်ပါမည်ဟု လျှောက်လျှင်၊
- ၃၈ ယေရှုက၊ ငါ့အတို့သင့်အသက်ကို စွန့်မည်လော၊ ငါအမှန် အကန်ဆိုသည်ကား၊ ကြက်မတူနို့မို့ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။

ရှင်ယောဟန်ခရစ်ဝင်

- နားမလည်ကြသေး။
- ၃၀ နောက်မှ ထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်း ရှိရာသို့ ပြန်သွားကြ၏။
- ၃၁ မာရိသည် သချိုင်းတော်အနားမှာ ငိုကြွေးလျက် ရပ်နေ၏။ ငိုကြွေးစဉ်၌ တွင်းထဲသို့ ကြည့်လျှင်၊
- ၃၂ ကောင်းကင်တမန် နှစ်ပါးတို့သည်ဖြူသော အဝတ်ကို ဝတ်ဆင်လျက်၊ ယေရှု၏ အလောင်းတော် လျောင်းရာ အရပ်၊ ခေါင်းရင်း၌တပါး၊ မြေရင်း၌ တပါး ထိုင်ကြသည်ကို မြင်လျှင်။
- ၃၃ ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်းဟု မေးလျှင်၊ ကျွန်မ၏ သခင်ကို ယုဒသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိပါဟု ပြောဆို၏။
- ၃၄ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှု ရပ်လျက် နေတော်မူသည်ကို မြင်သော်လည်း ယေရှု ဖြစ်တော်မူသည်ကို မသိ။
- ၃၅ ယေရှုကလည်း၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း၊ အဘယ်သူကို ရှာသနည်းဟု မေးတော်မူ၏။ မာရိက၊ သင်သည် သူ့ကို ဆောင် သွားသည်မှန် လျှင် အဘယ်မှာ ထားသည် ကို ကျွန်မအားပြောပါကျွန်မ ယုဒသွားပါမည် အရှင်ဟုထိုသူကို ဥယျာဉ်စောင့်ဖြစ်သည် ဟု ထင်မှတ်လျက် ဆို၏။
- ၃၆ ယေရှုကလည်း မာရိဟုခေါ်တော်မူလျှင်၊ မာရိသည် လှည့်၍ ရဗ္ဗနီဟုထူးလေ၏။ ရဗ္ဗနီအနက်ကား အရှင်ဘုရား ဟုဆိုလိုသတည်း။
- ၃၇ ယေရှုကလည်း၊ ငါ့ကိုမောက်နှင့်ဦး။ ငါသည် ငါ့မည်းတော်ထံသို့ မတက်ရသေး။ ငါ့ညီတို့ ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော် တည်းဟူသော သင်တို့၏ ခမည်းတော်ငါ၏ ဘုရားသခင် တည်း ဟူသော သင်တို့၏ ဘုရား သခင် ထံတော်သို့ ငါတက်ရမည် အကြောင်း အရာကို ကြားပြော လော့ဟု မိန့်တော်မူသည်နှင့် အညီ၊
- ၃၈ မာဂဒလမာရိသည် သွား၍မိမိသည် သခင်

- ကိုတွေ့မြင် သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အား ကြားပြောလေ၏။
- ၃၉ ခုနစ်ရက်တွင် ပဌမနေ့ဖြစ်သောထိုနေ့၌ ညအချိန် ရောက်သောအခါ၊ ယုဒလူတို့ကို ကြောက်၍ တံခါးများကိုပိတ်ထားလျက်၊ တပည့်တော်တို့ သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည် ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း ဟုမိန့်တော်မူ၏။
- ၂၀ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော် တို့သည် သခင်ကို မြင်လျှင် ဝမ်းမြောက်ခြင်းရှိ ကြ၏။
- ၂၁ တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုလေ့လာတော်မူသည်နည်းတူ၊ သင်တို့ကို ငါလေ့လာတော်မူသည် ဟု မိန့်တော်မူပြီးလျှင်၊
- ၂၂ ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။
- ၂၃ အကြင်သူ၏ အပြစ်ကို သင်တို့လွှတ်လျှင် ထိုသူသည် အပြစ်လွတ်လျက်ရှိ၏။ အကြင်သူ၏ အပြစ်ကို သင်တို့ တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏ဟု မိန့်တော်မူ၏။
- ၂၄ ထိုသို့ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော် တကျိပ်နှစ်ပါးအဝင်၊ ဒီဒုမဟု အမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့် အတူမရှိ။
- ၂၅ ထိုသူတို့ ကလည်း၊ အကျွန်ုပ်တို့သည် သခင်ကို မြင်ကြပြီ ဟု သောမအား ပြောဆိုကြလျှင်၊ သောမက လက်တော်၌ သံရိုက်ရာ ချက်ကိုမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတိုမစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့်မစမ်းမသပ် ရလျှင် အကျွန်ုပ် မယုံ ဟုဆို၏။
- ၂၆ ထိုနောက် ရှစ်ရက်မြောက်သော နေ့၌ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍သောမလည်းပါ၏။ တံခါးများကိုပိတ်ထားစဉ်အခါ

နှစ်ယောက်တို့၏ ခြေကို ချိုးလေ၏။

၃၃ ယေရှုထံ သို့ရောက်၍ အသက်မရှိကြောင်း ကိုမြင်လျှင် ခြေကိုမချိုးဘဲ၊

၃၄ စစ်သူရဲတယောက်သည် နံဖေးတော်ကိုလှုံနှင့် ထိုးဖောက်၍ သွေးနှင့် ရေသည်ချက်ခြင်း ထွက်လာ၏။

၃၅ ထိုအကြောင်းအရာကိုမြင်သော သူသည် သက်သေခံ၏။ သူ၏ သက်သေခံချက်သည် လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည်မည် အကြောင်း၊ သူပြောသော စကားမှန်သည်ကို သူသိ၏။

၃၆ ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက်ပြည့်စုံမည်အကြောင်းတည်း။

၃၇ တဖန်ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ထိုးဖောက်သောသူကို ရှုမြင် ရကြလိမ့်မည်ဟု လာ၏။

၃၈ ထိုနောက်မှ အရိမသိဗြူးသား ယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှား တပည့် တော် ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍ ယေရှု ၏ အလောင်းတော်ကို ယူသွားမည် အကြောင်း အခွင့်တောင်း၏။ ပိလတ်မင်း အခွင့် ပေးလျှင်၊ ထိုသူသည် သွား၍ ယေရှု၏အလောင်းတော် ကို ယူလေ၏။

၃၉ အထက်က ညဉ့် အခါ ယေရှုထံတော်သို့ လာသော နီကောဒင်သည်လည်း၊ အခွက် သုံးဆယ်မျှ လောက် အချိန်ရှိသော မုရန် နှင့်အကျော်ကိုရော နောသော နံသာပျောင်းကို ဆောင်လျက် လာ၏။

၄၀ ထိုသူတို့သည် ယေရှု၏ အလောင်းတော်ကို ယူ၍၊ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့် ဆိုင်သော မြင်ဆင်ခြင်း ထုံးစံရှိသည်အတိုင်း နံသာမျိုးနှင့် တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ် ကြ၏။

၄၁ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ် တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တယောက်ကိုမျှ

မသင်္ဂြိုဟ်ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။

၄၂ ယုဒလူတို့၏ အဘိတ်နေ့ ဖြစ်သောကြောင့်၊ အနီးအပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌ အလောင်းတော်ကိုထားကြ၏။

၂၀

၁ ခုနှစ်ရက်တွင် ပဌမနေ့ရက်၊ ဗုဒ္ဓမလင်းမိုး စောစော အချိန်၌ မာဂဒလ မာရိသည် သင်္ချိုင်း တော်သို့ သွား၍ တွင်းဝ၌ ပိတ်သော ကျောက် သည် ရွေ့လျက်ရှိသည်ကို မြင်လျှင်၊

၂ ရှိ မုန်ပေတရနှင့် ယေရှုချစ်တော်မူသော အခြား တပည့်တော်ဆီသို့ ပြေးသွား၍ သင်္ချိုင်း တော်မှ သခင်ကို ယူသွားကြပြီ။ အဘယ် မှာထားကြသည်ကို မသိဟု ပြောဆို ကြ၏။

၃ ထိုအခါ ပေတရနှင့် အခြားသော တပည့်တော် သည် ထွက်၍ သင်္ချိုင်းတော်သို့ သွားကြ၏။

၄ ထိုသူနှစ်ယောက်တို့သည် အတူပြေးသည် တွင် အခြားသော တပည့်တော်သည် ပေတရ ကို သေလွန်၍ သင်္ချိုင်းတော်သို့ အရင်ရောက် သည် ရှိသော် ငဲ့၍ ကြည့်သဖြင့်၊

၅ ပိတ်ပုဆိုးရှိရစ်သည်ကို မြင်လျှင်၊ မဝင်ဘဲ နေ၏။

၆ ရှိမုန်ပေတရသည် နောက်သို့လိုက်၍ ရောက် သော အခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ် သည်ကို၎င်း၊

၇ ခေါင်းတော်၌ရှိသော ပဝါသည် ပိတ်ပုဆိုးနှင့် အတူမရှိဘဲ တခြားစီ လိပ်လျက်ရှိသည်ကို၎င်း မြင်လေ၏။

၈ ထိုအခါ သင်္ချိုင်းတော်သို့ အရင်ရောက်သော အခြား တပည့်တော်သည် ဝင်၍ မြင်သဖြင့် ယုံလေ၏။

၉ ကိုယ်တော်သည် သေခြင်းမှ ထမြောက်ရမည် ဟူသော ကျမ်းစကားကို တပည့်တော် တို့သည်

၁၄

အဘယ်သို့ ဆိုရသနည်း။

၁၀ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်း တော်သည် ငါ၌ရှိတော် မူသည်ကို၎င်း မယုံ သလော။ ငါဟောပြောသောစကားကို ကိုယ် အလိုအလျောက် ငါဟောပြောသည် မဟုတ်။ ငါပြုသောအမှုတို့ အား ငါ၌ တည်နေတော် မူသော ခမည်းတော်သည် ပြုတော်မူ၏။

၁၁ ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်း တော်သည် ငါ၌ ရှိတော်မူသည်ကို ၎င်း ယုံကြ လော့။ ငါစကားကို မယုံလျှင်၊ ငါ့အမှုတို့ကို ထောက်၍ ယုံကြလော့။

၁၂ ငါအမှန်အကန် ဆိုသည်ကား၊ ငါကိုယုံကြည် သော သူသည် ငါပြုသော အမှုတို့ကိုပြုလိမ့်မည်။ ထိုအမှုတို့ထက် သာ၍ကြီးသော အမှုတို့ကို လည်းပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော် ထံသို့သွား၍၊

၁၃ သင်တို့သည် ငါ၏နာမကို အမီပြုလျက် ဆုတောင်း သမျှ အတိုင်းငါပြုမည်။ အကြောင်းမူ ကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်း ထင်ရှားတော်မူခြင်း ရှိမည်အကြောင်းတည်း။

၁၄ သင်တို့သည် ငါ၏နာမကိုအမီပြု၍ တစုံတခုသော ဆုကို တောင်းလျှင်၊ တောင်းသည်အတိုင်း ငါ ပြုမည်။

၁၅ ငါ့ကိုချစ်လျှင် ငါပညတ်တို့ကို စောင့်ရှောက် ကြလော့။ ငါသည် ခမည်းတော်ကို တောင်း၍၊

၁၆ ခမည်းတော်သည် သမ္မာတရားကိုပြုသော ပိညာဉ် တော်တည်းဟူသော တပါးသောဥပဇ္ဈာယ် ဆရာကို သင်တို့နှင့်အတူ အစဉ် မပြတ် တည်နေ စေခြင်းငှါ သင်တို့အား ပေးတော် မူမည်။

၁၇ ထိုပိညာဉ်တော်ကို လောကီသား တို့သည် မသိ မမြင်သောကြောင့် မခံယူ နိုင်ကြ။ ထိုပိညာဉ် တော်သည် သင်တို့နှင့်အတူ တည်နေ၍ သင်တို့ ၌ ရှိတော်မူသောကြောင့် သင်တို့ သိရကြ၏။

၁၈ ငါသည်သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ် မည် မဟုတ်။ သင်တို့ဆီသို့လာဦးမည်။

၁၉ ခဏကြာပြီးမှ လောကီသားတို့သည်ငါ့ကို

မမြင်ကြ။ သင်တို့မူကား မြင်ကြလိမ့်မည်။
 ၁၀ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည် လည်း အသက်ရှင်ကြလိမ့်မည်။
 ၂၀ ငါသည်ခမည်းတော်၌ ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ရှိသည်ကို၎င်း၊ ငါသည် သင်တို့၌ ရှိသည်ကို၎င်း၊ ထိုနေ့၌သင်တို့သည် သိကြလိမ့်မည်။
 ၂၁ ငါပညတ်တို့ကို ရ၍ စောင့်ရှောက်သော သူသည် ငါ့ကိုချစ်သောသူဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည် လည်း ထိုသူကိုချစ်၍ သူ့အားကိုယ်တိုင် ထင်ရှားမည်ဟု မိန့်တော်မူ၏။
 ၂၂ ယုဒရုကာရတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်မရှားဘဲ အကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူ မည်နည်း ဟု မေးလျှောက်၏။
 ၂၃ ယေရုကလည်း၊ ငါ့ကို ချစ်သော သူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ ကြွ၍ နေရာချမည်။
 ၂၄ ငါ့ကိုမချစ်သောသူသည် ငါ့စကားကို နားမထောင်။ သင်တို့ကြားသော စကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ စကားတော်ဖြစ်၏။
 ၂၅ ငါသည် သင်တို့နှင့် အတူရှိစဉ်တွင် ဤစကားကို ပြောခဲ့ပြီ။
 ၂၆ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာန်ဆရာတည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသော ဉာဏ်ကို သင်တို့အား ပေးတော် မူမည်။
 ၂၇ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည် မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်း

မရှိစေနှင့်။
 ၂၈ ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ ကြားကြပြီ။ သင်တို့သည် ငါ့ကို ချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား ငါ့ခမည်းတော်သည် ငါ့ ထက်သာ၍ ကြီးမြတ်တော်မူ၏။
 ၂၉ ထိုအမှုအရာရောက်သောအခါ သင်တို့သည် ယုံကြည်စေခြင်းငှါ မရောက်မှီယုဒပင် သင်တို့အား ငါ ပြောနှင့်ပြီ။
 ၃၀ ယခုမှစ၍ ငါသည် သင်တို့နှင့် များစွာပြောရာ၊ အကြောင်းမူကား ဤလောကကို အစိုးရသော မင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌ အဘယ် အခွင့်အရာကိုမျှ မတွေ့ရ။
 ၃၁ ငါသည် ခမည်းတော်ကို ချစ်သည်ကို ၎င်း၊ ခမည်းတော် မှာတော်မူသည်အတိုင်း ငါပြုသည်ကို၎င်း လောကီသားတို့သိမည် အကြောင်း တည်း။ ထိုအရပ်မှထ၍ သွားကြကုန်အံ့။

၁၅

၁ ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။
 ၂ ငါ၌ အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ် တော်မူ၏။ အသီးသီးသော အခက်ရှိသမျှ တို့ကိုသာ၍သီးစေခြင်းငှါ သုတ်သင်ရှင်းလင်း တော်မူ၏။
 ၃ သင်တို့သည် ငါဟောပြောသော စကား အားဖြင့် ယခုပင် ရှင်းလင်းလျက် ရှိကြ၏။
 ၄ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌ တည်နေမည်။ စပျစ်ခက်သည်အပင်၌ မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီး နိုင်သကဲ့သို့ သင်တို့သည် ငါ၌ မတည်လျှင်အသီးမသီး နိုင်ကြ။

တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့ လက်သို့ အပ်သဖြင့်၊ သူတို့သည် ကိုယ်တော်ကို ယူ၍ ထုတ်သွား ကြ၏။
 ၁၇ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကိုထမ်း လျက် ဦးခေါင်းခွံ အရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော် မူ၏။ ထိုအရပ်ကား ဟေဗြဲစကား အားဖြင့် ဂေါလဂေါသ အမည်ရှိ၏။
 ၁၈ ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူ နှစ်ယောက်နှင့်တကွ လက်ဝါးကပ်တိုင်မှာရိုက် ထားကြ၏။ ထိုသူနှစ်ယောက် အလယ်မှာ ယေရှုသည် နေရာကျသတည်း။
 ၁၉ ပိလတ်မင်းသည်လည်း ကမ္ဘည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ ၏။ လိပ်စာ ချက် ဟူမူကား၊ ယုဒရှင်ဘုရင် နာဇရက်မြို့သား ယေရှုဟု ရေးထားသတည်း။
 ၂၀ ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားသော အရပ်သည်မြို့နှင့် နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဘတ်ကြ၏။
 ၂၁ ထိုကြောင့် ယုဒ ယဇ်ပုရောဟိတ်အကြီးတို့သည် ပိလတ်မင်း ထံသို့ဝင်၍၊ ယုဒရှင် ဘုရင်ဟု မရေးပါနှင့်။ ငါသည် ယုဒရှင်ဘုရင်ဖြစ်သည် ဟု သူဆိုကြောင်းကို ရေးတော်မူပါ ဟု လျှောက်ကြလျှင်၊
 ၂၂ ပိလတ်မင်းက၊ ငါရေးပြီးသော အရာကို ငါရေးပြီ ဟု ပြန်ဆို၏။
 ၂၃ စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီ ယူကြလေ၏။ အတွင်း အင်္ကျီတော်ကား မချုပ်ဘဲလျက် အထက်စွန်းမှ သည် အောက်စွန်းတိုင်အောင် ရက်သော အင်္ကျီ ဖြစ်သောကြောင့်၊
 ၂၄ ထိုသူတို့က အင်္ကျီကို မဆုတ်ကြနှင့်။ အဘယ်သူ ယူရမည်ကို စာရေးတံချ ကြကုန်အံ့ ဟုအချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့

သည် အကျွန်ုပ် အဝတ်ကို အချင်းချင်း ဝေဖန်၍ အကျွန်ုပ် အင်္ကျီကို စာရေးတံချကြပါ၏ ဟူသော အချက် စကားကို ပြည့်စုံစေ၍ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။
 ၂၅ ယေရှု၏ လက်ဝါးကပ်တိုင် တော်နားမှာမယ် တော်နှင့် မယ်တော်၏ညီမ ဖြစ်သော ကလောဗ၏ မယား ဗာရိနှင့် မာဂဒလ ဗာရိတို့သည် ရပ်နေကြ၏။
 ၂၆ ထိုအခါ မယ်တော်နှင့် ချစ်တော်မူသော တပည့်တော်သည် အနားမှာ ရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်း မိန်းမ၊ သင်၏သားကို ကြည့်ပါ ဟူ၍၎င်း၊
 ၂၇ တပည့်တော် အားလည်း၊ သင်၏အမိကို ကြည့်ပါ ဟူ၍၎င်း မိန့်တော်မူ၏။ ထိုအခါမှစ၍ ထို တပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။
 ၂၈ ထိုနောက်မှ ကျမ်းစာ ပြည့်စုံစေခြင်းငှါ အမှုရှိသမျှ ကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည် ဟု မိန့်တော်မူ၏။
 ၂၉ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတလုံး ရှိသည် ဖြစ်၍၊ ထိုသူတို့သည် ရေမရှိတော့မှ ကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုသုပင် အကို င်းဖျား၌တပ်၍ စံ တွင်းတော် သို့ ကပ်ထားကြ၏။
 ၃၀ ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီ ဟု မိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်ဆိုက် ညွတ်၍ အသက်တော်ကို စွန့်တော်မူ၏။
 ၃၁ ထိုနေ့သည် အဘိတ် နေ့ဖြစ်၍၊ နက်ဖြန် နေ့လည်း ကြီးမြတ်သော ဥပသံနေ့ ဖြစ်သည်ကို ယုဒလူ တို့သည် ထောက်၍၊ အလောင်ကောင် တို့ကို ဥပသံနေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိ စေခြင်းငှါ ပိလတ်မင်းထံသို့ ဝင်ပြီးလျှင်၊ မြေကိုချိုး၍ ထိုအလောင်ကောင်တို့ကို ယုဒသွား ရမည်အကြောင်း အခွင့်တောင်းကြ၏။
 ၃၂ ထိုအခါ စစ်သူရဲတို့သည် သွား၍ ကိုယ်တော်နှင့် အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူ

၃၈ ပိလတ်မင်းကလည်း သမ္မာတရားကား အဘယ် သို့နည်း ဟု မေးပြီးမှ တဖန် ယုဒလူတို့ ရှိရာသို့ ထွက်၍ ဤသူ၌ အဘယ်အပြစ်ကို မျှဝါမတွေ့။

၃၉ ပသခါပွဲ၌ လူတယောက်ကို သင်တို့အား ငါ လွတ်မြဲ ထုံးစံရှိသည်ဖြစ်၍ ယုဒရှင်ဘုရင်ကို လွတ်စေချင်သလော ဟုမေးလျှင်၊

၄၀ တဖန် လူအပေါင်းတို့က ဤသူကိုမလွတ်စေချင် ပါ။ တရုဗ္ဗကို လွတ်စေချင်ပါသည် ဟု အော်ဟစ်၍ လျှောက်ဆိုကြ၏။ ထို တရုဗ္ဗကား ထားပြ ဖြစ်သတည်း။

၁၉

၁ ထိုအခါ ပိလတ်မင်းသည် ယေရှုကို ယူ၍ ရိုက်ပြီးမှ၊

၂ စစ်သူရဲတို့သည် ဆူးပင်နှင့် ရက်သော ဦးရစ်ကို ခေါင်းတော်၌ တင်၍ နီမောင်းသော ဝတ်လုံနှင့် ခြုံစေပြီးလျှင်၊

၃ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေ သတည်းဟု ဆို၍ ရိုက်ပုတ်ကြ၏။

၄ ပိလတ်မင်းကလည်း ဤသူ၌ အဘယ်အပြစ်ကိုမျှ ဝါမတွေ့ကြောင်းကို သင်တို့ သိစေခြင်းငှါ၊ သူ့ကို သင်တို့ရှိရာသို့ ငါထုတ်ပြသည် ဟုဆို၏။

၅ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့်နီမောင်း သော ဝတ်လုံကို ဝတ်လျက်ပြင်သို့ ထွက်ကြ တော်မူ၏။ ပိလတ်မင်းကလည်း သူ့ကို ကြည့် ကြ လော့ ဟုဆို၏။

၆ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူလင်များ တို့က ထိုသူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ။ ရိုက်ထားပါဟု ဟစ်ကြော်ကြ၏။ ပိလတ်မင်း က၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ။ ငါသည် သူ၌အပြစ်ကို မတွေ့ ဟုဆိုလျှင်၊

၇ ယုဒလူတို့က၊ ဤသူသည် ဘုရားသခင်၏ သား တော် ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်

တို့၌ရှိသော မွေ့သတ်အတိုင်း သေထိုက်ပါသည် ဟု လျှောက်ကြ၏။

၈ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည် သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထံသို့ ဝင်ပြန်၍၊

၉ ယေရှုအား သင်သည် အဘယ်က ဖြစ်သနည်း ဟု မေးလျှင် တခွန်းကိုမျှ ပြန်တော်မမူ။

၁၀ ပိလတ်မင်းကလည်း ငါနှင့်စကား မပြောသလော။ ငါသည် သင့် ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထား ပိုင်သည် ကို၎င်း၊ လွတ်ပိုင်သည်ကို၎င်း သင် မသိလော ဟုဆိုသော်၊

၁၁ အထက်အရပ်မှ အခွင့်ကို မရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှ မပြုပိုင်။ ထိုကြောင့် ငါ့ကို မင်းကြီးလက်သို့ အပ်နှံသောသူသည် သာ၍ ကြီးသော အပြစ်ရှိသည် ဟု မိန့်တော်မူ၏။

၁၂ ထိုအခါမှစ၍ ပိလတ်မင်းသည် ကိုယ်တော်ကို လွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ ကလည်း ထိုသူ့ကို လွှတ်လျှင် ကိုယ်တော်သည် ကံသာ ဘုရင်၏ အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူ မည်သည်ကား၊ ကံသာဘုရင်၏ ရန်သူဖြစ်ပါ သည်ဟု လျှောက်ကြ၏။

၁၃ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်ယေရှု ကို ပြင်သို့ ထုတ်ပြီးမှ ဟောပြောစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်း ဟု ခေါ်ဝေါ်သော အရပ်၌ တရားပလ္လင်ပေါ်မှာ ထိုင်လေ၏။

၁၄ ထိုနေ့အချိန်ကား၊ ပသခါ အဘိတ်နေ့ တချက် အဘိတ်နေ့ တချက်တီး အချိန်လောက်ရှိ၏။ ပိလတ် မင်းကလည်း သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့ဟု ယုဒလူတို့အားပြောဆိုလျှင်၊

၁၅ ထိုသူ့ကို ထုတ်ပါ။ ထုတ်ပါ။ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏။ ပိလတ် မင်းကလည်း သင်တို့၏ ရှင်ဘုရင်ကိုလက်ဝါး ကပ်တိုင်မှာ ရိုက်ထား ရမည်လောဟု မေးပြန် လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့က၊ အကျွန်ုပ်တို့ ၌ ကံသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘုရင်မျှ မရှိ ပါဟု ပြန်ပြောကြ၏။

၁၆ ထိုအခါ ပိလတ်မင်းသည် ယေရှုကိုလက်ဝါးကပ်

၅ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက် များ ဖြစ်ကြ၏။ အကြင်သူသည်ငါ၌ တည်၍ ငါသည်လည်း သူ၌တည်၏။ ထိုသူသည် များစွာ သော အသီးကိုသီးတတ်၏။ ငါနှင့် ကွာလျှင် သင်တို့သည် အဘယ် အမှုကိုမျှမတတ်နိုင်ကြ။

၆ ငါ၌မတည်သောသူသည် သွေခြောက်သော အခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သော အခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။

၇ သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌ တည်လျှင်၊ သင်တို့သည် တောင်းချင် သမျှကို တောင်း၍ ရကြလိမ့်မည်။

၈ သင်တို့သည် များစွာသောအသီးကိုသီးသော အားဖြင့်၊ ငါ့မည်းတော်သည် ဘုန်းထင်ရှား တော်မူ၍ သင်တို့သည်လည်း ငါ၏ တပည့်မှန် ကြလိမ့်မည်။

၉ မည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။

၁၀ ငါသည် ငါ့မည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၍ မည်းတော်၏ မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြ လိမ့်မည်။

၁၁ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေ ခြင်းငှါ၎င်း၊ သင်တို့ဝမ်း မြောက်စရာ အကြောင်း စုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အား ဟောပြော၏။

၁၂ ငါ့ပညတ်ဟုမူကား၊ ငါသည် သင်တို့ကို ချစ် သည်နည်းတူ၊ သင်တို့သည် အချင်းချင်း ချစ် ကြလော့။

၁၃ ကိုယ်အဆွေတို့ အဘို့အလိုငှါ ကိုယ်အသက်ကို စွန့်ခြင်း မေတ္တာ ထက်သာ၍ မြတ်သော မေတ္တာ သည် အဘယ်သူ၌မျှမရှိ။

၁၄ သင်တို့သည် ငါ့ပညတ်သမျှတို့ကို ကျင့်ဆောင်

လျှင် ငါ၏ အဆွေဖြစ်ကြ၏။

၁၅ ယခုမှစ၍ ငါသည် သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား ကိုယ်သခင်ပြုသော အမှုကိုမသိ။ သင်တို့ကို အဆွေဟူ၍ ငါခေါ်၏။ အကြောင်း မူကား ငါသည်မည်းတော်ထံ၌ ကြားသမျှသော အရာတို့ကို သင်တို့အား ငါပြသ၏။

၁၆ သင်တို့သည် ငါ့ကို ရွေးကောက်ကြသည် မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကို အမှီပြု၍ မည်းတော်မှာ တောင်းသမျှတို့ကိုရမည် အကြောင်း သင်တို့ကို ငါ ခန့်ထား၏။

၁၇ သင်တို့သည် အချင်းချင်း ချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး၏။

၁၈ လောကီသားတို့သည် သင်တို့ကို မုန်းလျှင်၊ သင်တို့ကိုမုန်းမုန်းမို့ ငါ့ကိုမုန်းကြသည်ကို သိမှတ် ကြလော့။

၁၉ သင်တို့သည် လောကီနှင့် ဆက်ဆံလျှင်၊ လောကီ သားတို့သည် မိမိတို့နှင့် ဆက်ဆံသောသင်တို့ ကို ချစ်ကြလိမ့်မည်။ သင်တို့သည်လောကီ နှင့် မဆက်ဆံ၊ လောကီထဲက ငါ ရွေးကောက် သောသူ ဖြစ်သောကြောင့် လောကီသားတို့ သည် သင်တို့ကို မုန်းကြ၏။

၂၀ ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည် မဟုတ်ဟု ငါပြောခဲ့ပြီးသော စကားကို အောက် မှေကြလော့။ သူတို့သည် ငါ့ကို ညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည် ငါ့စကားကို နား ထောင်လျှင် သင်တို့၏ စကားကို နားထောင် ကြလိမ့်မည်။

၂၁ ထိုသူတို့သည် ငါ့ကို စေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။

၂၂ ငါသည်လာ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌ အပြစ်မရှိ။ ယခုမှ ကား မိမိတို့ အပြစ်ကို ဝှက်၍ မထားနိုင်ကြ။

၂၃ ငါ့ကိုမုန်းသော သူသည်ငါ့မည်းတော်ကိုမုန်း၏။

၁၅ ဝါသည် အခြားသူ မပြောဘူးသော အမှုကိုထိုသူတို့ ရှေ့မှာ မပြောလျှင် သူတို့အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့် ခမည်းတော်ကို မုန်းကြ၏။

၂၅ သို့ဖြစ်လျှင် အကြောင်းမရှိဘဲ ငါ့ကို မုန်းကြ၏ ဟု သူတို့၏ ပညတ္တိကျမ်းစာ၌ ရေးထားသော စကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။

၂၆ ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ် လာတုံသော ဥပဇ္ဈာယ်ဆရာသည်ရောက်လာ သောအခါ၊ ငါ၏ အကြောင်းကို သက်သေခံ လိမ့်မည်။

၂၇ သင်တို့သည်လည်း ရှေးဦးစွာမှစ၍ ငါနှင့်အတူ ရှိနေသောကြောင့် သက်သေခံ ရကြလိမ့်မည်။

၁၆

၁ သင်တို့သည် စိတ်မပျက်စေခြင်းငှါ ဤစကားကို ဟောပြော၏။

၂ လောကီသားတို့သည် သင်တို့ကို တရားစရပ်မှ နှင်ထုတ် လိမ့်မည်။ သင်တို့ကို သတ်သောသူ မည်သည်ကား ဘုရားဝတ်ကို ငါပြုပြီ ဟု မိမိ ထင်မှတ်သော အချိန်ကာလ ရောက်လိမ့်မည်။

၃ ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသော ကြောင့် ထိုသို့ ပြုကြလိမ့်မည်။

၄ ထိုအချိန်ကာလ ရောက်သောအခါ၊ ငါသည် အထက်က ဤသို့ပြောပြီးသည်ကို သင်တို့ အောက်မေ့စေခြင်းငှါ ယခုပင် ငါဟောပြော၏။ အစအဦး၌ သင်တို့နှင့်အတူ ငါ ရှိသောကြောင့် ဤသို့မပြောဘူးသေး။

၅ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ ယခု ငါသွား ရမည် ဖြစ်၍ အဘယ်အရပ်သို့ သွားမည်နည်း ဟု သင်တို့မေးကြ။

၆ ဤကြောင်းအရာတို့ကို ငါဟောပြောသော

ကြောင့် သင်တို့သည်အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။

၇ ငါအမှန်အကန်ဆိုသည်ကား ငါသွားလျှင် သင်တို့ အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွား လျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါ စေလွှတ် မည်။

၈ ဥပဇ္ဈာယ်ဆရာသည်ရောက်လာလျှင် ဒုစရိုက် အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ် စီရင်ခြင်း ကို၎င်း လောကီသားတို့အား ထင်ရှား စွာ ဘော်ပြမည်။

၉ ငါ့ကိုမယုံကြည်ကြသောကြောင့် ဒုစရိုက် အပြစ် ကို ဘော်ပြမည်။

၁၀ ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင် တို့သည် နောက်တဖန် ငါ့ကို မတွေ့မမြင် ရသော ကြောင့်၊ အပြစ်ကင်းခြင်းကိုဘော်ပြမည်။

၁၁ ဤလောကကိုအစိုးရသော မင်းသည် အပြစ် စီရင်ခြင်းကို စံရသောကြောင့် အပြစ်စီရင်ခြင်းကို ဘော်ပြမည်။

၁၂ သင်တို့အား ငါပြောစရာစကား အများရှိသော် လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။

၁၃ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော် သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင် ပြသလိမ့်မည်။ ထို ဝိညာဉ်တော်သည် ကိုယ်အလို အလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟော ပြောလိမ့်မည်။ နောင်လာလတုံ သောအရာ တို့ကိုလည်း သင်တို့အားဘော်ပြလိမ့်မည်။

၁၄ ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်။

၁၅ ခမည်းတော်နှင့် စပ်ဆိုင်သမျှသည် ငါနှင့် စပ်ဆိုင် ၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကို ယူ၍ သင်တို့အား ဘော်ပြလိမ့်မည်ဟု ငါပြော၏။

၁၆ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြ လိမ့်မည်။

ယေရှုကိုမေးမြန်း စစ်ကြော၏။

၂၀ ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာ ဟောပြောပြီ။ ယခုလူအပေါင်းတို့ စည်းဝေးရာ တရားစရပ်၌၎င်း၊ စီမာန်တော်၌၎င်း အစဉ်မပြတ် ဆုံးမခြင်းပေးပြီး၊ မထင်ရှားဘဲ အလျင်းမဟော မပြော။

၂၁ အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း။ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသော သူတို့ကို မေးမြန်းလော့။ ငါပြောသော စကားကို ထိုသူတို့သည် သိကြ၏ ဟု မိန့်တော်မူ၏။

၂၂ ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရော ဟိတ်မင်းကို ဤသို့ ပြန်ပြောရာ သလော ဟု ဆိုလျက် ယေရှုကို ရိုက်လေ၏။

၂၃ ယေရှုကလည်း ငါ့စကား မမှန်လျှင် မမှန်ကြောင်း ကိုပြပါ မှန်လျှင် ငါ့ကို အဘယ်ကြောင့် ရိုက် သနည်း ဟု မိန့်တော်မူ၏။ အနှုတ်မင်းသည် ကိုယ်တော်ကို ချည်နှောင် လျက်ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။

၂၅ ရှိမုန်ပေတရသည် ရပ်၍မီးလုံလျက် နေသည် တွင် အချို့သောသူတို့က၊ သင်သည် သူ၏ တပည့်တို့အဝင် ဖြစ်သည် မဟုတ်လော ဟု မေးလျှင် မဟုတ်ဘူးဟု ပေတရ ငြင်းလေ၏။

၂၆ ပေတရုတ်၍ နားရွက်ပြတ်သောသူနှင့် ပေါက် ဘော် တော်သော ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှု နှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လော ဟု ဆိုလျှင်၊

၂၇ ပေတရုတ်၍ တဖန်ငြင်းပြန်လေ၏။ ထိုခဏခြင်း တွင် ကြက်ထွန်လေ၏။

၂၈ နံနက်အချိန်ရောက်လျှင် ယေရှုကို ကယာဖထံမှ အိမ်တော်ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့ သည် အာပတ်နှင့် ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း၊ အိမ်တော် ဦးထံသို့ ကိုယ် တိုင် မဝင်ကြ။

၂၉ ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ထွက်၍

ဤသူ၌ အဘယ်အပြစ်ကို တင်ကြသနည်း ဟု မေးသော်၊

၃၀ ဤသူသည် လူဆိုးမဟုတ်လျှင် အကျွန်ုပ်တို့သည် ကိုယ်တော်၌ မအပ်ပါဟု လျှောက်ကြ၏။

၃၁ ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့မွေ့သတ် အတိုင်း စီရင်ကြဟုဆို၏။ ယခုလူတို့ကလည်း၊ အကျွန်ုပ်တို့သည် အဘယ်သူကိုမျှ မသတ်ပိုင် ပါဟု လျှောက်ကြ၏။

၃၂ ထိုသို့လျှောက်သော်၊ ယေရှုသည်အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသော စကားတော် ပြည့်စုံမည် အကြောင်းတည်း။

၃၃ ပိလတ်မင်းသည် အိမ်တော်ဦးထံသို့ တဖန် ဝင်၍ ယေရှုကို ခေါ် ပြီးလျှင်၊ သင်သည် ယခု ရှင်ဘုရင် မှန်သလော ဟုမေး၏။

၃၄ ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလို လျှောက် ဤသို့မေးသလော၊ သို့မဟုတ်သူတပါး တို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလော ဟု မေးတော်မူ၏။

၃၅ ပိလတ်မင်းက၊ ငါသည် ယခုလူ ဖြစ်သလော။ သင်၏ လူမျိုးနှင့်တကွ ယဇ် ပုရောဟိတ်အကြီး တို့သည် သင့်ကို ငါ၌ အပ်ကြပြီ။ သင်သည် အဘယ်သို့ ပြုမိသနည်း ဟု မေးလျှင်၊

၃၆ ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့် စပ်ဆိုင်လျှင်၊ ငါသည် ယခု လူတို့ လက်သို့ မရောက် စေခြင်းငှါ ငါ၏ လူတို့သည် တိုက်လုန် ကြလိမ့်မည်။ ယခုမူကား ငါ၏ နိုင်ငံသည် ဤဒေသအရပ်နှင့် မစပ်ဆိုင် ဟု မိန့်တော်မူ၏။

၃၇ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင် မှန်သလော ဟုမေးသော်၊ ယေရှုက၊ မင်းကြီး မေးသည်အတိုင်း ငါသည်ရှင်ဘုရင် မှန်၏။ သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ ငါသည် မွေးဘွားခြင်းကို ခံ၍ ဤလောကသို့ကြွ လာပြီ။ သမ္မာတရား နှင့်စပ်ဆိုင်သမျှသောသူ တို့သည် ငါ့စကားကို နားထောင်ကြသည်ဟု မိန့်တော်မူ၏။

၁၈

၁ ထိုသို့ မိန့်မြှောက်တော်မူပြီးမှ ယေရှုသည် တပည့် တော်တို့နှင့်အတူ ကေခြန်ချောင်း တဘက်သို့ ကြွ၍ ထိုအရပ်၌ ရှိသော ဥယျာဉ်သို့ ဝင်တော် မူ၏။

၂ ထိုအရပ်သို့ ယေရှုသည် တပည့်တော်တို့ နှင့် အတူ သွားမြဲ ရှိသောကြောင့် ကိုယ်တော်ကို အပ်နှံသော ယုဒရှုကာရုတ်သည် ထိုအရပ်ကို သိသည်ဖြစ်၍။

၃ စစ်သူရဲ တတပ်ကို၎င်း၊ ယဇ်ပုရောဟိတ်အကြီး တို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ ကို၎င်း ခေါ် ခဲ့၍ မီးအိမ်၊ မီးရှူး လက်နက်တို့ကို လက်စွဲလျက် လာကြ၏။

၄ ယေရှုသည် ကိုယ်၌ဖြစ်လတ် သမျှသော အမှု အရာတို့ကို သိတော်မူလျက်၊ လာသော သူတို့ဆီသို့ သွား၍ အဘယ်သူကို ရှာကြသနည်း ဟု မေးတော်မူ၏။

၅ နာဇရက်မြို့သား ယေရှုကို ရှာကြသည် ဟု ဆို လျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏ဟုမိန့်တော် မူ၏။ ကိုယ်တော်ကို အပ်နှံသော ယုဒရှုကာရုတ် သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။

၆ ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူ တို့သည် နောက်သို့လှန်၍ မြေပေါ်၌ လဲကြ၏။

၇ အဘယ်သူကိုရှာကြသနည်းဟု တဖန် မေးတော် မူလျှင်၊ နာဇရက်မြို့သားယေရှုကိုရှာကြသည်ဟု ထိုသူတို့သည် ဆိုကြ၏။

၈ ယေရှုကလည်း၊ ငါသည်ထိုသူဖြစ်၏ဟု ငါပြောပြီ။ သို့ဖြစ်၍ ငါကိုရှာလျှင် ဤသူတို့သည်သွားပါ လေစေ ဟု မိန့်တော်မူ၏။

၉ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော သူတို့တွင် အဘယ် သူမျှလျက်ဆီး၍ခြင်းသို့ မရောက်ပါ ဟူသော အထက်စကားတော်ကို ပြည့်စုံ စေခြင်းငှါ ဤသို့မိန့်တော်မူ၏။

၁၀ ထိုအခါ ရှိမုန့်ပေတရုသည် မိမိ၌ပါသော ထားကို

ဆွဲထုတ်ပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏ကျွန် တယောက်ကို ခုတ်သဖြင့် လက်ျာနားရွက် ပြတ်လေ၏။ ထိုကျွန်၏အမည်ကား မာလရ ဖြစ်သတည်း။

၁၁ ယေရှုကလည်း ထားကို အိမ်၌ သွင်းထား လော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသော ခွက်ကို ငါမသောက်ရာသလောဟု ပေတရုအား မိန့်တော်မူ၏။

၁၂ ထိုအခါ တပ်မှူးမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်း လုလင် တို့သည် ယေရှုကို ဘမ်းဆီး ချည်နှောင် ပြီးလျှင် အနှုတ်မင်းထံသို့ ရှေ့ဦးစွာ ယုဒသွား ကြ၏။

၁၃ အနှုတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်သော ကယာဖ၏ ယောက္ခမ ဖြစ်သတည်း။

၁၄ ထိုကယာဖကား၊ လူတယောက်သည် လူများတို့ အတွက် ပျက်ဆီး၍သော် သာ၍ကောင်းသည် ဟု ယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူ ပေတရုည်း။

၁၅ ရှိမုန့်ပေတရုနှင့် အခြားသော တပည့်တော် တ ယောက်သည် ယေရှု နောက်တော်သို့ လိုက်ကြ ၏။ ထိုတပည့်တော်သည်ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရော ဟိတ်မင်း၏ အိမ်ဦးထံသို့ဝင်လေ၏။

၁၆ ပေတရုမူကား၊ ပြင်၌ တံခါးနားမှာ ရပ်နေ၏။ ထိုကြောင့် ယဇ်ပုရောဟိတ်မင်းနှင့် အကျွမ်း ဝင်သော တပည့်တော်သည် ထွက်၍ တံခါးစောင့် မိန်းမအား ပြောပြီးမှ ပေတရုကို သွင်းလေ၏။

၁၇ တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထို သူ၏ တပည့်တို့အဝင်ဖြစ်သည် မဟုတ်လော ဟု ဆိုလျှင်၊ မဟုတ်ဘူး ဟု ပေတရုခြင်းလေ၏။

၁၈ ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံ လျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့် တကွ ရပ်၍ မီးလှုံလျက်နေ၏။

၁၉ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် တပည့်တော် တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြ၍

အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော် မူ၏။

၁၇ တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တဖန် ခဏကြာ ပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည် ဟူ၍၎င်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည် ဟူ၍၎င်း၊ မိန့်တော် မူသောစကားသည် အဘယ်သို့နည်း။

၁၈ ခဏဟူ၍ မိန့်တော်မူသော် အဘယ်သို့ဆိုလို သနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ် တို့သည် နားမလည်ဟု အချင်းချင်း ပြောဆို ကြ၏။

၁၉ တပည့်တော်တို့သည် မေးလျှောက်လိုသည် ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာ ပြီးမှ သင်တို့သည် ငါ့ကို မမြင်ရကြ။ တဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟု ငါပြောသော စကားကို သင်တို့သည် အချင်းချင်း ဆင်ခြင် ကြသလော။

၂၀ ငါ အမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီ သားတို့သည် ဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။

၂၁ မိန်းမသည် သားကိုဘွားစဉ်အခါ ဘွားရသော အချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင်ပြီးမှ ဤလောက၌ လူတယောက်ကို ဘွားမြင် သောကြောင့် ဝမ်းမြောက်ခြင်း ရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။

၂၂ ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်း ရှိကြသော်လည်း နောက်တဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံး ဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက် ခြင်းကို အဘယ်သူမျှ လူယုဖျက်ဆီး၍ခြင်းငှါ မတတ်နိုင်။

၂၃ ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်း ရကြ။ ငါ အမှန်အကန်ဆိုသည်ကား၊ သင်တို့

သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေး တော်မူမည်။

၂၄ ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့ သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက် စရာအကြောင်း စုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့ တောင်းလျှင် ရကြလိမ့်မည်။

၂၅ ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ။ ခမည်း တော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတိအလင်း ဘော်ပြသော အချိန်ကာလ ရောက်လိမ့်မည်။

၂၆ ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အလိုအလိုငှါ ငါသည်ခမည်းတော်ကို တောင်း မည်ဟုမဆို။

၂၇ အကြောင်းမူကား၊ သင်တို့သည် ငါ့ကို ချစ်ကြ ၍ ငါသည် ဘုရားသခင် အထံတော်မှ ကြွလာ သည်ကို ယုံကြည်သောကြောင့်ခမည်းတော် သည် ကိုယ်တော်တိုင် သင်တို့ကို ချစ်တော်မူ၏။

၂၈ ငါသည် ခမည်းတော် ထံမှထွက်၍ ဤလောကသို့ ကြွလာပြီ။ တဖန် ဤလောကမှ ထွက်၍ ခမည်း တော် ထံသို့သွားဦးမည်ဟု မိန့်တော်မူ၏။

၂၉ တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင် ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟောတော်မူ၏။

၃၀ အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ အဘယ် သူမျှ ကိုယ်တော်ကို မေးမြန်းစေခြင်းငှါအလို တော် မရှိသည်ကို၎င်း၊ ယခုတွင် အကျွန်ုပ် တို့ သိကြပါ၏။ အကျွန်ုပ်တို့သည် အကြောင်းကို ထောက်၍ ကိုယ်တော်သည် ဘုရားသခင် အထံ တော်မှ ကြွလာတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။

၃၁ ယေရှုကလည်း၊ ယခုတွင် ယုံကြည်လော။

၃၂ သင်တို့သည် ကွဲပြား၍ငါ့ကို တကိုယ်တည်း နေ့စေခြင်းငှါ စွန့်ပစ်လျက် အသီးအသီး မိမိတို့

နေရာသို့ ပြေးသွားမည်အချိန် ကာလသည် လာ၍ ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တကိုယ်တည်း နေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။

၃၃ သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်း ရှိစေခြင်းငှါ ဤစကားကို ငါ့လောကပြောပြ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံကြ လိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်မြင် ဟုမိန့်တော်မူ၏။

၁၇

၁ ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ ကြည့်ရှု၍ အိုအဘ၊ အကျွန်ုပ် အချိန်ရောက် ပါပြီ။

၂ ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေး တော် မူသမျှသော သူတို့အား ထာဝရ အသက် ကို ပေးစေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရ သော အခွင့်တန်ခိုးကို သားတော်အားပေးတော် မူသည်နှင့်အညီ သားတော်သည် ကိုယ်တော်၏ ဘုန်းကိုထင်ရှား စေပါမည် အကြောင်းသားတော် ၏ ဘုန်းကို ထင်ရှားစေတော်မူပါ။

၃ ထာဝရအသက် ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော် မူသော ယေရှုခရစ်ကို ၎င်း သိကျွမ်း ခြင်းတည်း။

၄ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ ဘုန်းကို ထင်ရှားစေပါပြီ။ အကျွန်ုပ် ဆောင်ရွက် စရာဘို့ အကျွန်ုပ်၌ အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။

၅ အိုအဘ၊ ဤကမ္ဘာ မတည်မရှိမီအထံတော်၌ အကျွန်ုပ် ခံစားသော ဘုန်းအသရေနှင့် ယခု တွင်လည်း အကျွန်ုပ်ကို အထံတော်၌ ချီးမြှောက် တော်မူပါ။

၆ ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော် မူသော သူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏

နာမကို ပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည် ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ် တရားကို သူတို့သည် စောင့်ကြပါ၏။

၇ အကျွန်ုပ်အား ပေးတော်မူ သမျှတို့သည် ကိုယ် တော်မှ ဖြစ်ကြောင်းကို သူတို့သည် ယခုသိကြ ပါ၏။

၈ အကြောင်းမူကား၊ အကျွန်ုပ်အား ပေးတော်မူ သမျှသော အရာတို့ကို သူတို့အား အကျွန်ုပ် ပေး၍ သူတို့သည်ခံယူသဖြင့်၊ အကျွန်ုပ်သည် အထံ တော်မှ ကြွလာသည်ကို အတတ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူ သည်ကို ယုံကြပါ၏။

၉ သူတို့အဘို့အလိုငှါ အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အဘို့အလိုငှါဆုတောင်းသည် မဟုတ်ပါ။ အကျွန်ုပ်အား ပေးတော်မူသော သူတို့သည် ကိုယ်တော်၏ လူဖြစ်သောကြောင့်၊ ထိုသူတို့ အဘို့အလိုငှါ ဆုတောင်းပါ၏။

၁၀ အကျွန်ုပ်နှင့် စပ်ဆိုင်သော အရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့် စပ်ဆိုင်သော အရာရှိ သမျှတို့သည်လည်း အကျွန်ုပ်နှင့် စပ်ဆိုင်၍၊ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။

၁၁ ယခုမှစ၍ အကျွန်ုပ်သည် ဤလောက၌ မရှိပါ။ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသော အဘ၊ ကိုယ်တော်နှင့် အကျွန်ုပ်သည် တလုံးတဝ တည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေတော်မူပါ။

၁၂ အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွ ရှိစဉ်ကာလ၊ သူတို့ကို ကိုယ်တော်၏ နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော်မူသော သူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်ဆီး၍ခြင်း၏ သားတယောက်မှတပါး အဘယ်သူမျှ ပျက်ဆီး၍ခြင်းသို့ မရောက်ပါ။

ထိုသူသည် ပျက်ဆီး၍ခြင်းသို့ ရောက်သည် အကြောင်းကား ကျမ်းစာပြည့် စုံ မည် အကြောင်းတည်း။

၁၃ ယခုတွင်အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရ မည်ဖြစ်၍၊ ဤသူတို့သည် အကျွန်ုပ်ကိုအမှီပြု သဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမည် အ ကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ် ပြောပါ၏။

၁၄ ကိုယ်တော်၏ နှုတ်ကပတ်တရားကို ဤသူတို့ အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤ လောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့် လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။

၁၅ ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည် အကြောင်း အကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ် စေခြင်း ငှါ စောင့် မတော် မူမည်အကြောင်းကို သာ တောင်းပါ၏။

၁၆ အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံ သကဲ့ သို့ ဤသူတို့သည် မဆက်ဆံကြပါ။

၁၇ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ် သည် သမ္မာတရားဖြစ်ပါ၏။

၁၈ ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူ သည်နည်းတူ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။

၁၉ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည် အကြောင်း အကျွန်ုပ်သည် သူတို့ အဘို့အလိုငှါ ကိုယ်ကိုသန့်ရှင်းစေပါ၏။

၂၀ ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ။ သူတို့ဟောပြောခြင်း အားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏။

၂၁ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော် မူသည်ကို လောကီသားတို့သည် ယုံကြည်မည် အကြောင်း၊ ထိုသူအပေါင်းတို့သည် တလုံး

တဝတည်း ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ် ၌ ရှိတော်မူ၍ အကျွန်ုပ်သည် လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူ အပေါင်းတို့ သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။

၂၂ ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်သည် သူတို့၌ရှိ၍၊

၂၃ ကိုယ်တော်သည်လည်း အကျွန်ုပ်၌ရှိတော်မူ သော အားဖြင့် သူတို့သည် တလုံးတဝတည်း ဖြစ်၍၊ တလုံးတဝတည်း၌ စုံလင်စေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူ ကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီ သား တို့သည် သိစေခြင်းငှါ၎င်း၊ ကိုယ်တော် သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေ ကို အကျွန်ုပ်သည် သူတို့အားပေးပါပြီ။

၂၄ အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည် မရှိမီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အားပေးတော် မူသောဘုန်းတော်ကို အကျွန်ုပ်အား ပေးတော် မူသော သူတို့သည်ရှုမြင်ရမည် အကြောင်း၊ အကျွန်ုပ်ရှိရာ အရပ်၌ အကျွန်ုပ်နှင့် အတူရှိနေ စေခြင်းငှါ အကျွန်ုပ် အလိုရှိပါ၏။

၂၅ တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကို မသိသော်လည်း အကျွန်ုပ် သိပါ၏။

၂၆ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော် မူကြောင်းကို ထိုသူတို့သည် သိကြပါ၏။ ကိုယ် တော်သည် အကျွန်ုပ်ကို ချစ်တော်မူသောမေတ္တာ သည် သူတို့၌ရှိ စေခြင်းငှါ၎င်း၊ အကျွန်ုပ်သည် သူတို့၌ ရှိစေခြင်းငှါ၎င်း၊ ကိုယ်တော်၏ နာမကို အကျွန်ုပ် သည်သူတို့အား ပြည့်စုံပါပြီဖြစ်၍ အစဉ်ပြည့်စုံပါမည်ဟု မိန့်မြှောက်တော်မူ၏။